

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**

the
CBCM
Herald

ငါတို့သည် ဆေးကြောခြင်းမင်္ဂလာ
ခံခြင်းအားဖြင့် ခရစ်တော်နှင့်အတူ
သေကြ၍ သင်္ဂြိုဟ်ခြင်းခံခဲ့ကြ၏။
အကြောင်းမူကား ခရစ်တော်သည်
သေခြင်းမှ ထမြောက်သည်နည်းတူ
ငါတို့အားလည်း အသစ်သော
အသက်တာ၌ လျှောက်လှမ်း
ကြစေရန် ဖြစ်သည်။
ရှေးမဩဝါဒစာ ၆:၄

၂၄ ရက် မတ်လ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည် အတွဲ (၃) အမှတ် (၃)



**ရှင်ပြန်ထမြောက်တော်မူသော
ခရစ်တော်သခင်၏ ကယ်တင်ခြင်း
ကျေးဇူးတော်များ ပြည့်ဝစွာ
ခံစားကြလျက် ကိုယ်တော်ရှင်၌
စုံလင်သော အသက်တာကို
ဆန်းသစ်ရှင်ဆန်နိုင်ကြပါစေ**

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ် ညှိလာခံ

ကျွန်မသည် ဘုရားရှင်၏ အစေခံဖြစ်ပါ၏
သင်၏စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေ
(လုကာ ၁:၃၈)



NCCYC VIII

"I am the servant of the Lord,
may it be done to me according to your word." (Luke 1:38)

၂၃ - ၃၀ ရက် ဧပြီလ ၂၀၁၈ ခုနှစ် ၊ ရေင်းချောင်း ၊ ဗုသိမ်မြို့

လူငယ်များသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ ခေတ်ကာလ
အနေအထားအရ လူမှုစီးပွားရေး၊ နိုင်ငံရေးတို့သည် လူငယ်များအား ခြိမ်းခြောက်နေ
ဆဲဖြစ်သည်။ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ တည်ငြိမ်သော မိသားစု
ဘဝ တည်ဆောက်ရေး စသည့်ကဏ္ဍတို့တွင် လူငယ်များအား ကူညီဖေးမပေးဖို့ လို
သည်။ မူးယစ်ဆေးဝါး နှင့် တာဝန်မဲ့သော ဆိုရှယ်မီဒီယာများ၏ ရန်မှ လူငယ်များ
အား ကာကွယ်ပေးရန်အရေးတကြီးလိုအပ်သည်။

ကက်သလစ်ခရစ်ယာန် လူငယ်များအတွက် ပုပ်ရဟန်းမင်းကြီး၏ ရည်မှန်း
ချက်မှာ ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲရန် နှင့် ဘဝလမ်းစဉ်ဖြစ်သော ခေါ်တော်
မူခြင်း အသက်တာကို ရွေးချယ်တတ်ရန် ဖြစ်သည်။

ဤညှိလာခံမှ မြန်မာပြည်ရှိ လူငယ်ထုတစ်ရပ်လုံးအတွက် ထိရောက်သော
အကူအညီပေးနိုင် ပါစေကြောင်း ဆန္ဒပြု ဆုတောင်းပါသည်။

ဘုရားကျောင်းဟာ စီးပွားရေး လုပ်ရမယ့် နေရာ
မဟုတ်ပါ ဟု ကာဒီနယ်ချားလ်စ်ဘို မိန့်ကြား
စာ - ၃

ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း၏
တတိယအကြိမ်မြောက် တောင်သူ အသိပညာ
နီးနှောဖလှယ်ပွဲ အခမ်းနားကျင်းပ
စာ - ၈

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏
၂၀၁၈ခုနှစ်ကမ္ဘာ့ခေါ်တော်မူခြင်းနေ့သတင်းစကား
စာ - ၁၁

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာတွင်ကျင်းပသော
၂၉ ကြိမ်မြောက် ဒေသနာတော်ဟောကြားခြင်းနှင့်
ချီးမွမ်းကိုးကွယ်ခြင်း အစီအစဉ်တွင် ယုံကြည်သူ
၂၀၀၀ ခန့်ပါဝင်ခဲ့
စာ - ၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ရဟန်းဖြစ်
တက္ကသိုလ် သီအော်လော်ဂျီ ဌာန (ရန်ကုန်) ၏
ကျောင်းအုပ် ဘုန်းတော်ကြီး ဖါသာရ် စစ်ပရီယန်
အောင်ဝင်းနှင့် တွေ့ဆုံမေးမြန်ခြင်း
စာ - ၁၈

အယ်ဒီတာ့ အာဘော်

ပါစကားနက်နဲဘွယ်ရာ

ဒုတိယ ဗာတီကန် ကောင်စီ အစည်းအဝေးကြီးမှ စတင်တာ "ပါစကား နက်နဲဘွယ်ရာ" ဆိုသော စကားလုံးက သီအော်လော်ဂျီ ပညာရှင်များအကြား အလွန်ရေပန်းစားလာခဲ့သည်။ ယေဘုယျအားဖြင့် ပါစကား နက်နဲဘွယ်ရာဆိုသည်မှာ သခင်ခရစ်တော်၏ ဒုက္ခဝေဒနာ ခံဝမ်းခြင်း၊ ရှင်ပြန်ထမြောက်ခြင်း နှင့် ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်းတို့ကို ရည်ညွှန်းသည်။ ပါစကားနက်နဲဘွယ်ရာအားဖြင့် ကျွန်ုပ်တို့လူသားများသည် သက်တာအသစ်ကို ရရှိကြသည်။ အသင်းတော်ကြီးဖြစ်တည်လာသည်။ ကျေးဇူးတော်များစွာ ရရှိစေသော အသက်တာကို ရှင်သန်နိုင်ကြသည်။ တနည်းအားဖြင့် စက္ကရမင်းတူးများဖြင့် ရှင်သန်နေထိုင်ကြသည်။ ပါစကားနက်နဲဘွယ်ရာကို ဆေးကြောခြင်းစက္ကရမင်းတူး နှင့် ကိုယ်တော်မြတ်စက္ကရမင်းတူးတို့က ပီပြင်စွာ ပံ့ပိုးပေးသည်။

"ပါစကား" ဆိုသည့် စကားလုံး၏ မူရင်းမှာ "ပယ်စပ်ခံ" ဟူသည့် ဟီဘရူးဘာသာ စကားဖြစ်ပြီး ကျွန်ုပ်တို့အီဂျစ်ပြည်မှာ လွတ်မြောက်လာခြင်းကို နှစ်စဉ် အောက်မေ့ ကျင်းပသော ပွဲတော်၏ အမည်ဖြစ်သည်။ ဂျူးလူမျိုးများအတွက် ပါစကားပွဲတော်သည် လွတ်မြောက်ခြင်း၏ ပွဲတော်တစ်ခုဖြစ်သည်။ အသက်တာ အသစ်ကို ရရှိကြသည့်ပွဲတော်ဖြစ်သည်။

တချိန်က "ပါစကား" ပွဲတော်သည် ဆောင်းတွင်းကာလ၏ အေးခဲမှုအောက်တွင် သေဆုံးနေခဲ့ရသော ကမ္ဘာမြေကြီး ပြန်လည်ရှင်သန်လာသည့် နွေဦးပေါက် ပွဲတော်ဖြစ်သည်။ ဆောင်းတွင်း တလျှောက်လုံး ဆီးနှင်းများအောက်တွင် ကမ္ဘာမြေကြီးသည် သစ်ပင်ပန်းပင်ကင်းမဲ့နေခဲ့ရသည်။ နွေဦးပေါက်တွင် သေနေသကဲ့သို့ဖြစ်သော သစ်ပင်များပေါ်တွင် သစ်ရွက်များ စိမ်းလန်းလာသည်။ မြက်ပင်ငယ်များအကြား ရောင်စုံပန်းများ စိမ်းလန်း ပွင့်ဖူးလာကြသည်။ အသက်ကင်းမဲ့နေသော ကမ္ဘာကြီးသည် ပြန်လည်နိုးထလာသည်။

ကယ်တင်ခြင်း သမိုင်းဖြစ်စဉ်တွင် ပါစကား နက်နဲဘွယ်ရာဖြင့် ကယ်တင်ခြင်းလုပ်ငန်းသည် အမြင့်မားဆုံး အဆင့်သို့ ရောက်ရှိခဲ့သည်။ "သေခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များကို ချေဖျက်တော်မူသည်။ ရှင်ပြန်ခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ အသက်တာအား ပြန်လည်ရယူပေးတော်မူသည်" သို့သော် ပါစကား နက်နဲဘွယ်ရာသည် ခရစ်တော်၏ လုပ်ဆောင်ချက်များ၌သာ ကန့်သတ်ထား၍ မရပါ။ အဘယ့်ကြောင့်ဆိုသော် ကယ်တင်ခြင်းသမိုင်းသည် ဆက်လက် ရှင်သန်နေသောကြောင့် ဖြစ်သည်။ ပါစကား ဖြစ်စဉ်တို့သည် အထွဋ်အထိပ် ဖြစ်သည်မှန်သော်လည်း ထို ဖြစ်စဉ်သို့ ရောက်ရှိရန် ဘုရားသခင် ပြင်ဆင်ခဲ့ရသော ကာလရှိသည်။ ပါစကား ဖြစ်စဉ်ပြီးသောအခါ တွင်လည်း ကယ်တင်ခြင်းလုပ်ငန်းသည် ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။

ပါစကားနက်နဲဘွယ်ရာသည် ကျွန်ုပ်တို့နေ့စဉ်ရှင်သန်ဖြတ်သန်းနေရသော ခရစ်ယာန်ဘဝ သက်တာ ဖြစ်သလို၊ ကျွန်ုပ်တို့ နေ့စဉ်ကျင်းပပြုလုပ်နေသော ဝတ်ပြုကိုးကွယ်ခြင်းလည်း ဖြစ်သည်။ ခရစ်အသက်တာအား သစ္စာတည်ကြည်စွာ နေထိုင်မည်ဆိုပါက ဝေဒနာ ခံစားရသည်မှာ အသိပင် ဖြစ်သည်။ မိမိကိုယ်ကို ငြင်းပယ်ရသည်၊ စွန့်လွှတ်ရသည်၊ နာကျင်ရသည်။ သို့သော် ထိုဝေဒနာတို့တွင် အသက်တာကို ပိုမိုစုံလင်စေသော ကျေးဇူးတော်များလည်း အစဉ် ခွန်တွဲလျက် ပါဝင်ပါသည်။

ဖြေငြိမ်းမှုဖြင့်သန့်ရှင်းသော ခရစ်ယာန်အသက်တာအတွက် ပါစကား နက်နဲဘွယ်ရာက ကျွန်ုပ်တို့အား လမ်းပြဦးဆောင်နေသည်။ ခရစ်ယာန်အသက်တာသည် လောကကြီးအတွင်း ရှင်သန်နေထိုင်နေသော ကျွန်ုပ်တို့အား လောကကြီးအတွင်းရှိ မကောင်းမှုများနှင့် မငြိစွန်းစေရန် တောင်းဆိုသည်။ မိမိကိုယ်ကို ခြိုးခြံချုပ်တည်းခြင်းများနှင့် နေထိုင်ရသော ခရစ်သက်တာ၏ ဝေဒနာတို့သည် ကျွန်ုပ်တို့အား လွတ်မြောက်ခြင်းဆိုသည့် ပို့ဆောင်ပေးနေသည်ကို ကျွန်ုပ်တို့ အသိပင်ဖြစ်သည်။

ထို့ကြောင့် ခရစ်ယာန် အသက်တာသည် ပါစကားဖြစ်စဉ်တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ဖြတ်သန်းသွားနေရသော အသက်တာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အမှောင်မှ အလင်းသို့၊ ချုပ်နှောင်ခံထားရခြင်းမှ လွတ်မြောက်ခြင်းသို့၊ ခြောက်သွေ့ခြင်းမှ ရှင်သန်ခြင်းသို့ ကွဲလွင့်ခြင်းမှ စုစည်းခြင်းသို့ ဖြတ်သန်းသွားနေသူများဖြစ်သည်။ ခရစ်အသက်တာ ခရစ်ယာန် ဝိညာဉ်ရေးလမ်းစဉ်သည် "ခရစ်တော်သခင် အသေခံတော်မူပြီး ခရစ်တော်သခင် ရှင်ပြန်ထမြောက်တော်မူသည်။ ခရစ်တော်သခင် ဘုန်းဂုဏ်တော်နှင့် တဖန် ကြွလာတော်မူမည်" ဆိုသည့် တေးကို ကျူးရင့်ရင်း ရှင်သန်နေထိုင်ကြခြင်းဖြစ်သည်။

ပါစကားကာလ၏ နေ့ရက်များကို အနက်အဓိပ္ပါယ်ပြည့်ဝစွာ ကျင်းပကြရင်း ခရစ်ယာန် အသက်တာကို ရှင်သန်ရန် ခွန်အားများ ရရှိနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။



ဪလအတွက် ပုဂံရုန်းမင်းကြီး၏ ဆုတောင်း ဖေ့စွာ ရည်ရွယ်ချက်

Universal:
For Those who have Responsibility in Economic Matters:
That economists may have the courage to reject any economy of exclusion and know how to open new paths.

စီးပွားရေး ကိစ္စရပ်များတွင် တာဝန်ရှိသူများအတွက်
စီးပွားရေး ပညာရှင်တို့သည်
ပထုတ်သော စီးပွားရေး စနစ်များကို
ပစ်ပယ်ရသော သတ္တိရှိကြပြီး
နည်းလမ်းသစ်များ ဖွင့်တတ်ကြပါမည့် အကြောင်း



ကျွန်ုပ်တို့အတွက် ဘုရားသခင် ဆောင်ရွက်တော်မူသော ကယ်တင်ခြင်းသမိုင်း၏ အထွဋ်အထိပ်နေ့ရက်ကြီးများတွင် ဝတ်ပြုကိုးကွယ်ခြင်းများ၌ ပါဝင်ကျင်းပရင်း ခရစ်ယာန်အသက်တာအတွက် ခွန်အားများ ရယူကြပါစို့။

- မတ်လ ၂၅ ရက် မေတ္တာပန်းတနင်္ဂနွေနေ့ (ခရစ်တော်သခင် ဂျေရုဇလင်မြို့ အတွင်းသို့ တခမ်းတနား ကြွဝင်ခြင်း) ကမ္ဘာ့လူငယ်များနေ့
- မတ်လ ၂၉ ရက် ကြာသာပတေးနေ့ကြီး (နောက်ဆုံးညစာ စားပွဲ) ကိုယ်တော်မြတ်စက္ကရမင်းတူး နှင့် ရဟန်းသိက္ခာ စက္ကရမင်းတို့ကို တည်ထောင်တော်မူသည့်နေ့
- မတ်လ ၃၀ ရက် သောကြာနေ့ကြီး (ဒုက္ခစရိယာကျင့်ခံ၍ အသေခံခြင်း) အသားရောင် ဝါရောင်ရမည့် နေ့ ကျွန်ုပ်တို့ အပြစ်အမှားများအတွက်နောင်တယူခြင်း ဒဏ်ဆပ်ဖြေခြင်း ပြုလုပ်ရန် အသင့်တော်ဆုံးသောနေ့
- မတ်လ ၃၁ ရက် စနေနေ့ကြီး (တရက်တာလုံးတွင် တိတ်ဆိတ် ငြိမ်သက်စွာ နေ၍ ခရစ်တော်၏ သေခြင်းအကြောင်း အောက်မေ့ဆင်ခြင်ရန်) * ခရစ်တော်၏ ရှင်ပြန်ခြင်းကို ခမ်းနားစွာကျင်းပသော ညအချိန် ဝတ်ပြုကိုးကွယ်ခြင်း*
- ဧပြီလ ၁ ရက် ပါစကားပွဲတော်နေ့ကြီး

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလို့စ် ကျာရ	ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကင်း။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘာ့ဘဏ် မြန်မာ့ကုန်၊ ရန်ကင်း။ နော်မြတ်နင်းထွေး (၁၄/ဟာသာ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကင်း
ဒီဇိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင် ၊ ရီစိုမေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ဗြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

မစ္ဆားတရားတော်မြတ်ပူဇော်ခြင်းကို အနှစ်သာရရှိရှိ ကျင်းပပူဇော်ခြင်း

နှုတ်ကပါတ်တော်ဝတ်ပြုခြင်း

အဖွင့်နိဒါန်းတော်ပြီးတဲ့အခါမှာ နှုတ်ကပါတ်တော် ဝတ်ပြုခြင်းအကြောင်းကို ထောက်ရှုသွားကြပါမယ်။ နှုတ်ကပါတ်တော်ကို နာယူတဲ့အခါမှာ ဘုရားသခင်ဆောင်ရွက် တော်မူခဲ့တဲ့ ခပ်သိမ်းသောအမှုတွေ၊ ကျွန်ုပ်တို့အတွက် ဆက်လက်ပြုလုပ်နေဆဲ အမှုအရာတွေအားလုံးကို နှလုံး သွင်းကြရပါတယ်။ နှုတ်ကပါတ်တော်ကို ဖတ်ရှုတဲ့အခါမှာ ဘုရားရှင်ကိုယ်တော်တိုင်က လူသားတွေဆီကို စကားပြော လာတယ်။ ခရစ်တော်ကိုယ်တိုင်က နှုတ်ကပါတ်တော်မှာ ကိန်းဝပ်နေတာမို့ နှုတ်ကပါတ်တော်ဆိုတာရပ်တန့် သေဆုံး နေတဲ့ စကားတစ်ခုမဟုတ်ဘဲရှင်သန်နေတဲ့ အသက်ပေး စကားဖြစ်လာပါတယ်။

အသက်ပေးတဲ့ နှုတ်ကပါတ်တော်ကို ဖတ်ရှုကြား နာ နေတဲ့အချိန်မှာ နားထောင်သူပရိသတ်သတ်က စကားတွေ ပြောလိုက်၊ ဟိုငေးဒီငေး ပြင်ပအရာတွေကို အာရုံရောက်နေ လို့ ဖြစ်ပါ့မလား။ အဲ့ဒီလိုဆိုရင်တော့ ဘုရားရဲ့ နှုတ်ကပါတ် တော်ကိုနားထောင်ရာမရောက်ပါဘူး။ ကျမ်းစာ နှုတ်ကပါတ် တော်ကို ဖတ်ရှုနေတဲ့အခါမှာ နှလုံးသားတွေ ဖွင့်ပြီးတော့ နားထောင်ရပါမယ်။ ဘုရားသခင်ကိုယ်တိုင် စကားပြောနေ တာလေ။ ဒါကို ကျွန်ုပ်တို့က နားမထောင်ဘဲ တခြား အ ကြောင်းအရာတွေ စဉ်းစားနေမှာလား။ ဖတ်ရှုတဲ့အချိန်တိုင်း မှာ ကျမ်းစာတော်မြတ်က ပေလ္လာပေါ်က အကွာရာသက်သက် မဟုတ် တော့ဘဲစကားပြောနေတဲ့ အသက်ဝင်နေတဲ့ နှုတ်ကပါတ် တော်ဖြစ်လာတယ်ဆိုတာကို သတိပြုဖို့လိုပါ တယ်။ ကျမ်းစာကို ဖတ်ရှုသူကနေတဆင့် ယုံကြည်ခြင်းနှလုံး သား နဲ့ နားထောင်သူပရိသတ်ကို ဘုရားရှင်က စကား ပြောလာတယ်။ တခါတရံ မေးခွန်းတွေမေးပြီး ဖိတ်ခေါ်နေပါ တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက ကျမ်းပြုသူ ပုဂ္ဂိုလ်ကို ကျမ်းစာရေးဖို့ အလင်းပေးလို့ဆော်ပါတယ်။ ကျမ်းပြု ပုဂ္ဂိုလ်က အတွင်းနှလုံးသားရဲ့ စေ့ဆော်ခံမှုကို စာမျက်နှာထက်မှာ ချရေးခဲ့တယ်။ ဖတ်ရှုတဲ့သူတွေဖက်က လည်း စိတ်နှလုံးသားကိုဖွင့် ပြီးနှုတ်ကပါတ်တော်ကို ဝင် ရောက်ဖို့ ကြိုဆိုဖို့လိုပါတယ်။ ဘုရားက ပြောတယ်။ လူက နားထောင်တယ်။ ဒါဟာသိပ်ကို အရေးကြီးတယ်။ တခါတ လေ ကျမ်းစာတွေက ဘာကိုဆိုလိုတာလဲဆိုတာ အပြည့်ဝ နားမလည်နိုင်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘုရားရဲ့ စကားကို ယုံကြည်ခြင်းနဲ့ တိတ်ဆိတ် စွာနားထောင်တတ်ဖို့ လိုပါတယ်။

ဟုတ်တယ်။ နားထောင်ရမယ်။ လူက အစားအ သောက်တစ်ခုထဲနဲ့ အသက်ရှင်တာမဟုတ်ဘူး။ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော်က ထွက်ကျလာတဲ့ စကားအားဖြင့်လည်း အ သက်ရှင်ရတယ်ဆိုတာသခင်ခရစ်တော်ကိုယ်တိုင် ဆုံးမခဲ့ဖူး ပါတယ်။ နှုတ်ကပါတ်တော်က ဝိညာဉ်ရေးအသက်တာ ဘဝ ကို အားဖြည့်ပေးဖို့ ပြင်ဆင်ပေးတဲ့ ဝိညာဉ်အစားအစာ တစ် ခုပါ။ ဒီအစားအစာကိုမစ္ဆားတရားအတွင်းရဲ့ ပထမစားပွဲမှာ စားသုံးခွင့်ရပါတယ်။ နှုတ်ကပါတ်တော် စားပွဲမှာ ကျမ်းစာ တွေကို ဝတ်ပြုကိုးကွယ်ခြင်းနှစ်အလိုက် အလှည့်ကျ စား သုံးနိုင်အောင် အသင်းတော်က ပြင်ဆင်ပေးပါတယ်။ ဝတ်ပြု ကိုးကွယ်ခြင်းကို ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်ဆိုပြီး ၃ နှစ်စီမိုင်းခြားထားပါတယ်။ ပထမကျမ်းစာ ဖတ်ရှုပြီးနောက် ထောက်ရှုရတဲ့ ဆာလံကျမ်းကလည်း အလွန်အရေးပါပါ တယ်။ သူ့ရှေ့က ဖတ်သွားတဲ့ ကျမ်းကိုထောက်ရှုနိုင်ဖို့ ဆာ လံကျမ်းက ပံ့ပိုးပေးထားတာကို တွေ့ရပါတယ်။ ဖြစ်နိုင် ရင်တော့ ဆာလံကျမ်းတွေကို တေးသီချင်းသံစဉ်လေးနဲ့ ဧကျူးဖို့ အားပေးချင်ပါတယ်။ တစ်ပုဒ်လုံးမဟုတ်တောင် အလိုက် နေရာလေးတစ်ခုတော့ သံစဉ်လေးနဲ့ဆိုရင် ပိုသင့် တော်ပါ တယ်။



ကျွန်ုပ်သိပါတယ်။ လူတွေက သတင်းအဖြစ် အ ပျက် အသစ်တစ်ခုရ ရှိပြီဆိုရင် သတင်းစာတွေ ဖတ်ကြ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီသတင်းက လတ်တလော အတွက် အသစ်အဆန်းဖြစ်နေလို့ပဲ။ ဒါပေမဲ့ ဘုရားရဲ့ နှုတ် ကပါတ်တော်ကတော့ နှုတ်ကပါတ်တော်ပါပဲ။ သတင်းစာနဲ့ မတူဘူး။ သတင်းတစ်ခုကအချိန်တန်ရင် ဟောင်းပြီး ပြီး သွားမှာ။ နှုတ်ကပါတ်တော်ကတော့ အချိန်တိုင်းအတွက် အမြဲ တမ်းသစ်လွင်နေတယ်။ ဒါကြောင့် နှုတ်ကပါတ်တော် ဖတ်ရ မယ့်အချိန်မှာ တခြားစာတွေ ခဏဘေးဖယ်ထားပါ။ ဘုရားနဲ့ လူဆက်သွယ်နေတဲ့ ဒီအချိန်လေးမှာ နှုတ်ကပါတ် တော်ကလွဲလို့ တခြားအရာအစားမထိုးပါနဲ့။ ဒီအပြင် နှုတ် ကပါတ်တော် ဖတ်ရှုရာ ကျမ်းစာပလ္လာပေါ်ကိုလည်း သပ္ပာယ် အောင် ပြင်ဆင်ရမယ်။ ကျမ်းစာကို ကောင်းကောင်းဖတ်ရှု ပေးမယ့် သူတွေလည်းလိုအပ်တယ်။ ကျမ်းစာကိုဘယ်လို ဖတ်သင့်လဲဆိုတာကို သိပြီးကောင်းကောင်း ပြင်ဆင်ရမယ်။ မဟုတ်ရင်တော့ ကြားနာတဲ့ လူပရိသတ်ကဘာမှ နားလည် နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျမ်းစာဖတ်ရှုမယ့်သူတွေကို အချိန်ပေးပြီး ပြင်ဆင်လေ့ကျင့်ပေးရပါမယ်။

ကျမ်းစာကို နားရွက်ကြီးနဲ့ပဲ နားထောင်နေလို့ မပြီး သေးဘူးနော်။ နှုတ်ကပါတ်တော်က ကြံပျိုးလာတဲ့ မျိုးစေ့ တွေကို သီးပွင့်စေဖို့ နှလုံးသားထဲမှာ လက်ခံနေရာပေးရဦး မယ်။ မျိုးကြံသူပုံဥပမာကိုပဲ ကြည့်ကြည့်ပါ။ လက်ခံယူတဲ့ မြေနေရာချင်း မတူညီတာကြောင့် သီးပွင့်လာတဲ့ ရလဒ်က လည်းကွဲပြားသွားပါတယ်။ ဒီအတွက်ကြောင့်မို့ နေ့စဉ်ဘဝ ထဲမှာ အသီးပွင့်ဖို့ နှလုံးသားကို ပြင်ဆင်ကာ နှုတ်ကပါတ် တော်ကိုလက်ခံရပါမယ်။ နားနဲ့ နားထောင်တယ်။ နားကနေ တဆင့် နှလုံးသားဆီရောက်သွားတယ်။ နှလုံးသားကနေ နောက်တဆင့် လက်တွေ့ကျင့်ကြံနိုင်တဲ့အထိ ရောက်ဖို့လိုပါ တယ်။ နား၊ နှလုံးသား၊ လက်တွေ့အထိ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းကာ နှုတ်ကပါတ်တော်ကိုရှင်သန်နိုင်ဖို့ ကြိုးစားရ အောင်။

(ဇွန်ဝါရီလ ၃၁၊ ၂၀၁၈)

ဧဝံဂေလိကျမ်းစာနှင့် သြဝါဒ

ဘုရားနဲ့လူကိုအပြန်အလှန် ပြောဆိုထိတွေ့စေတဲ့ နှုတ်ကပါတ်တော်ဝတ်ပြုခြင်းအခမ်းအနားရဲ့ အရေးကြီးဆုံး အချိန်ကတော့ ဧဝံဂေလိကျမ်းစာကို ဖတ်ရှုတဲ့အချိန်ပဲ ဖြစ်ပါ တယ်။ ဧဝံဂေလိကျမ်းစာ မတိုင်မီ ကြားရတဲ့ အာလေလူးယား ကျမ်းစာတိုလေးက ဖတ်ရှုတော့မယ့် ဧဝံဂေလိကျမ်းစာကို လမ်းဖွင့်ပေးလိုက်ပါတယ်။ ခရစ်တော်က နှုတ်ကပါတ်တော် ရဲ့ အလင်းဖြစ်သလိုပဲ နှုတ်ကပါတ်တော်ဝတ်ပြုခြင်းမှာလည်း

ဧဝံဂေလိကျမ်းစာက ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းတွေကိုနား လည်နိုင်ဖို့ အလင်းသဖွယ် ဖြစ်လာပါတယ်။ တကယ်ပါပဲ။ ခရစ်တော်ဘုရားကိုယ်တော်တိုင်က ကျမ်းစာတော်မြတ်တစ် ခုလုံးရဲ့ ဗဟိုဖြစ်သလို ပြည့်ဝစုံလင်မှုလည်း ဖြစ်ပါတယ်။ ခရစ်တော်သာလျှင် အမြဲဗဟိုမှာရှိပါတယ်။

ဒါကြောင့် ဧဝံဂေလိကျမ်းနှင့် တခြားကျမ်းစာတွေ ကို ဝတ်ပြုခြင်းအပိုင်းမှာခွဲခြားထားပါတယ်။ ဧဝံဂေလိကျမ်း ကို တစ်မိုထူးခြားစွာအရိုအသေပေးပါတယ်။ ဒီကျမ်းကို သိက္ခာခံပြီးသူ ဆရာတော်၊ ရဟန်း၊ ဒီကင်နီတွေပဲဖတ်ရှုပါ တယ်။ ပြီးတဲ့အခါ တရိတသေ နှုတ်ကပါတ်တော်ကိုနမ်းခြင်း ဖြင့် အဆုံးသတ်ပါတယ်။ ဧဝံဂေလိကျမ်းစာကို နားထောင် တဲ့အခါ ပရိသတ်ကမတ်တပ်ရပ်ရတယ်။ ခမည်းတော်၊ သား တော်အမှတ်လက္ခဏာကို နဖူး၊ နှုတ်ခမ်းနှင့် ရင်ဘတ်အထိ ဆွဲချ မှတ်သားရတယ်။ ဖယောင်းတိုင်မီးခြံရံပြီးအမွှေးနံ့သာ ပူဇော်တယ်။ ဒီအရာတွေကခရစ်တော်ဘုရားရဲ့ တည်ရှိခြင်း ကိုပိုပြီးသတိမူစေပါတယ်။ ဧဝံဂေလိကျမ်းကို ဖတ်ရှုတဲ့အခါ ခရစ်တော်ကိုယ်တိုင်က တိုက်ရိုက်ထိတွေ့ စကားပြောပါ တယ်။ ဒါကြောင့် နားထောင်တဲ့အခါ အာရုံပြုဖို့ လိုပါတယ်။ ဒါဟာခရစ်တော်နဲ့ တိုက်ရိုက်စကားပြောခြင်းဖြစ်ပါတယ်။

မစ္ဆားအတွင်းမှာ ဧဝံဂေလိကျမ်းကို ဖတ်ရှုနား ထောင်တာဟာ ဘယ်အရာတွေ ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတဲ့ အတိတ်က ဖြစ်ရပ်တွေကို သိဖို့အတွက် နားထောင်ခြင်း မဟုတ်ပါဘူး။ ခရစ်တော် ဆောင်ရွက်တော်မူခဲ့သမျှ မိန့် ကြားတော်မူခဲ့သမျှ အရာတွေဟာ ယနေ့ထက်ထိရှင်သန် ဖြစ်တည်နေဆဲဆိုတာကို သိဖို့ နားထောင်ကြခြင်းဖြစ်ပါ တယ်။ ရှင်သန် နေတဲ့စကားမို့ နှလုံးသားတွေကို ထိတွေ့နိုင် တဲ့ အစွမ်းလည်းရှိပါတယ်။ ရဟန္တာ သြဂုတ်စတင်ကမိန့်ခဲ့ ဖူးတယ်။ "ဧဝံဂေလိကျမ်းက ခရစ်တော်ရဲ့ နှုတ်ခမ်းဖြစ် တယ်။ ကိုယ်တော်က ကောင်းကင်နိုင်ငံတော်မှာ အဖမည်း တော်နှင့်အတူ ထိုင်နေပေမဲ့ လောကလူသားတွေကိုထိတွေ့ ပြောဆိုနေဆဲပါ"တဲ့။ ဘုရားကထိတွေ့ ပြောနေတာမို့ နား ထောင်သူဖက်လည်းတုန်ပြန်မှုတစ်ခုတော့ ရှိဖို့လိုပါတယ်။

ဘုရားရှင်က သူမိန့်ကြားချင်တဲ့ သတင်းစကား တစ်ခုကို ရဟန်းကနေတဆင့် သြဝါဒအချိန်မှာ ပြောပါတယ်။ သြဝါဒဆိုတာ ပြီးငွေ့စရာကောင်းပြီး လက်ချာရိုက်နေတဲ့ သင်တန်းပို့ချချက်တစ်ခုမဟုတ်ဘူး။ ခု ကျွန်ုပ် သင်တို့ကို သွန်သင်နေတဲ့ ဘုရားစကား သင်ကြားခြင်းမျိုးလည်း မဖြစ် ရဘူး။ ဒါဆိုရင် သြဝါဒဆိုတာ ဘာပါလိမ့်။ အမှန်တော့ သြဝါဒ ဆိုတာ ဘုရားနဲ့ လူကို ဆက်သွယ်ပေးပြီး ဘဝရဲ့ ပြည့်ဝစုံလင်ခြင်းကို ရှာတွေ့ဖို့ အကူညီပေးတဲ့ အရာပဲ။

ကွန်ဂရီဂယ်ရှင်တစ်နိုင်ငံ၊ ဆူဒန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံး၏ ငြိမ်းချမ်းရေးအတွက် စုပေါင်းမိန့်တောင်းတော်မြတ်နာယူ

စိဘီစီအမ်၊ ရန်ကုန်၊ ၂၃ ဖေဖော်ဝါရီ
ကမ္ဘာတစ်ဝှမ်းလုံး ငြိမ်းချမ်းရေးနှင့် အထူးသဖြင့် ကွန်ဂရီဂယ်ရှင်တစ်နိုင်ငံငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းပူဇော်ရန် ပုပ်ရဟန်းမင်းကြီး၏ တိုက်တွန်းနှိုးဆော်ချက်အတိုင်း ဖေဖော်ဝါရီလ (၂၃) ရက် နံနက် (၉) နာရီအချိန်တွင် CBCM ကော်မရှင်အသီးသီးမှ ဝန်ထမ်းများစုပေါင်း၍ အတူတကွ မိန့်တောင်းတော်မြတ်နာယူခဲ့ကြပါသည်။

၎င်းမိန့်တောင်းတော်မြတ်ကိုပြည်ပသို့ အသိပေးအပ်ဆောင်ရန်အတွက် အလက်ဇန္ဒားပြေးချီမှု

ဦးဆောင်ကာ ကော်မရှင်အသီးသီးမှရဟန်းတော် (၅) ပါးနှင့်အတူ ကော်မရှင်အသီးသီးမှ ဝန်ထမ်းများတက်ရောက်ပါဝင်ကာအတူတကွဆုတောင်းခဲ့ကြပါသည်။

ကွန်ဂရီဂယ်ရှင်တွင် သမ္မတ ဂျိုးဇက် ကာဘီလာသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်၎င်း၏ရာထူးသက်တမ်းကုန်ဆုံးခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပမပေးဘဲရာထူးအာဏာကို ဆက်လက် ချုပ်ကိုင်ထားခြင်းကြောင့် အသင်းတော်မှ ဦးဆောင်ကာ သမ္မတအား ဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့



သည်။ ထိုဆန္ဒထုတ်ပြမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်နှိမ်နင်းခဲ့ရာ လူ(၆)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။ လက်ရှိတွင် သမ္မတ ဂျိုးဇက်ကာဘီလာသည် နိုင်ငံအတွင်း လက်နက်အပြည့်တပ်ဆင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားရှိပြီး ဘုန်းတော်ကြီးများအား ဖမ်းဆီးထောင်ချခြင်း၊ ဘာသာဝင်များအား

ကန့်သတ်ချုပ်ချယ်ခြင်း၊ သတင်းအမှောင်ချခြင်းများလုပ်ဆောင်လျက်ရှိပါသည်။
ဖေဖော်ဝါရီလ ၂၃ ရက် (၂၀၁၈ ခုနှစ်) ကိုကွန်ဂရီဂယ်ရှင်တစ်နိုင်ငံ၊ ဆူဒန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းလုံး၏ ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းပူဇော်ရန်အဖြစ် ပုပ်ရဟန်းမင်းကြီးက သတ်မှတ်ကြေငြာခဲ့ခြင်းဖြစ်သည်။ CBCM-OSC



စာမျက်နှာ (၃) မှ

နှုတ်ကပတ်တော်အားဖြင့် ဘုရားက လူ့ဇာတိကို ခံယူပြီး လူ့ဘဝထဲကိုဝင်လာတယ်။ စကားကနေတစ်စုံတစ်ယောက်ဖြစ်လာခဲ့တယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်ကနားကနေ ဝင်တယ်။ နှလုံးသားဆီသွားတယ်။ ပြီးတော့ လက်အဆင့်ထိရောက်ပြီးအသီးအပွင့်တွေကို ဖြစ်ထွန်းစေဖို့ ကူညီပေးတဲ့အရာဟာ ဩဝါဒပဲ။

ဒါကြောင့် ဩဝါဒပေးတဲ့ ရဟန်း၊ ဒီကင်နာ၊ ဆရာတော်တွေအနေနဲ့ ဩဝါဒကို အလေးနက်ထားပြီး ပြင်ဆင်ရပါမယ်။ ပထမဦးစွာ နှုတ်ကပတ်တော်ကိုဆုတောင်းခြင်းနဲ့ အာရုံပြုကာအတွင်းစိတ်နှလုံးသားကို ပြင်ဆင်ရမယ်။ မိမိရဲ့ ပုဂ္ဂလိကအမြင်တွေကိုခဏသေးဖယ်ထားပြီး နှုတ်ကပတ်တော်ကိုပဲ ထောက်ရှုပါ။ ဩဝါဒနားထောင်ရတာ ပျင်းစရာကောင်းလိုက်တာဆိုပြီး ပြောတာတွေ ကြားရပါတယ်။ ဘာဖြစ်လို့ ပရိသတ်က ပြီးငွေ့သွားကြတာလဲ။ ဩဝါဒ နားထောင်ဖို့ ပျင်းခြောက်စေတာဟာရှည်လွန်းလို့လဲ ဖြစ်မယ်။ ဟိုရောက် ဒီရောက်နဲ့ ပြောချင်တာတွေ များလွန်းနေတာလည်း ဖြစ်မယ်။ ဩဝါဒပေးတဲ့သူ သိရမှာက ငါပေးနေတဲ့ ဩဝါဒဟာ ငါ့အကြောင်းမဟုတ်ဘူး။ ငါ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ပြောနေတာမဟုတ်ဘူး ဆိုတာကို သတိပြုရမယ်။ ခရစ်တော်ရဲ့ စကားကိုပြောတာ။ ခရစ်တော်ရဲ့ အသံကိုပဲ့တင်ထပ်စေတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ဩဝါဒကို ကောင်းကောင်းပြင်ရမယ်။ ပြီးတော့ တိုတိုတုပ်တုပ် ထိထိမိမိရှိဖို့လည်းလိုတယ်။ ဩဝါဒအချိန်မှာ တချို့တွေ အိပ်ကြတယ်။ တချို့က စကားတွေပြောတယ်။ တချို့က ဘုရားကျောင်းအပြင်ထွက် စီးကရက် သွားဖွာကြတယ်။ ဒါကြောင့် ဩဝါဒကို ကျေးဇူးပြု၍ အရှည်ကြီးမဟောပါနဲ့။ ကောင်းကောင်းပြင်ပါ။ ဆုတောင်းခြင်း၊ ကျမ်းစာကိုလေ့လာထောက်ရှုခြင်း၊ ရှင်းလင်းတဲ့အနှစ်ချုပ်ကိုရေးချခြင်းစတဲ့ နည်းလမ်းတွေနဲ့ပြင်ဆင်ပါ။ ဩဝါဒကို ၁၀ မိနစ်ထက် ကျော်ပြီးမပေးပါနဲ့လို့ ရဟန်း၊ ဒီကင်နာ၊ ဆရာတော်တွေကို မှာကြားချင်ပါတယ်။

စံဂေလိကျမ်းနှင့် ဩဝါဒ အားဖြင့် ဘုရားရှင်က သူ့ရဲ့ လူမျိုးတော်တွေကို ဆက်သွယ်နေတယ်ဆိုတာ သတိပြုပါ။ တရိတသေ အာရုံပြု နားထောင်ဖို့ လိုသလို

ခရစ်တော်ရဲ့ တည်ရှိခြင်း၊ လုပ်ဆောင် ခြင်းတွေကိုလည်း မြင်တတ်ရပါမယ်။ ဒါမှသာ စံဂေလိသတင်းကောင်းကို နားထောင်တိုင်းစိတ်နှလုံးသားတွေပြောင်းလဲပြီးကိုယ့်ကို ကိုယ် ပြုပြင်ပြောင်း လဲကာ အသီးပွင့်တွေလည်း ဖြစ်ထွန်းလာပါလိမ့်မယ်။

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၁၈

ယုံကြည်ခြင်းကို ဝန်ခံခြင်းနှင့် အထွေထွေ ဆုတောင်းခန်း

မိန့်တောင်းတော်ကို နာယူတဲ့အခါမှာ ဘာသာတူတွေမှာ နှုတ်ကပတ်တော်နဲ့ ဩဝါဒကို ကောင်းကောင်းကြားနာပိုင်ခွင့်ရှိပါတယ်။ ဒီကင်နာ၊ ရဟန်း၊ ဆရာတော်တွေက ကောင်းကောင်းမဖတ်ရှု မဟောပြောဘူးဆိုရင် ဘာသာတူတွေရဲ့ အခွင့်ရေးကိုချိုးဖောက်တာနဲ့အတူတူပါပဲ။ စံဂေလိကျမ်းနှင့် ဩဝါဒကို ကြားနာထောက်ရှုပြီးတဲ့အခါမှာ ခရစ်တော်က မိန့်တောင်းတော်မှာ ပရိသတ်တွေရဲ့ နှလုံးသားတံခါးတွေကိုသွားခေါက်ပါတယ်။ အယောက်စိတ်တိုင်းရဲ့အဖြစ်အခြေအနေအတိုင်း၊ တံခါးခေါက်တယ်။ ပွေ့ဖက်နှစ်သိမ့်ကာ ဘဝသစ်ကို လျှောက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်။

ဒါကြောင့်မို့ ဩဝါဒပေးပြီးတာနဲ့ နှုတ်ကပတ်တော်ကိုရှင်သန်စေဖို့၊ ဝိညာဉ်တော်ဘုရားရဲ့ အလင်းပေးလှုံ့ဆော်မှုကို ရရှိဖို့ အချိန်ခဏလေး တိတ်ဆိတ်စွာ နှလုံးသွင်းရပါမယ်။ ဩဝါဒပြီးတာနဲ့ ကြားနာခဲ့တာတွေကိုစိမ့်ဝင်နိုင်စေဖို့ ခေတ္တ တိတ်ဆိတ်ပေးဖို့ လိုပါတယ်။ တိတ်ဆိတ်ခြင်းအချိန်ပြီးပြီးဆိုမှ အသင်းတော်ရဲ့ ယုံကြည်ခြင်းနှင့်အတူ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင် ယုံကြည်ခြင်းကို ပူပေါင်းတုန့်ပြန်တဲ့အနေနဲ့ ယုံကြည်ခြင်းအချုပ်ကို ရွတ်ဆို ဝန်ခံရပါတယ်။ ဒီယုံကြည်ခြင်းကိုပါဝင်သူ အားလုံးက ရွတ်ဆိုကြရပါမယ်။ ဒါဟာ နှုတ်ကပတ်တော်က နာယူခဲ့တာတွေကို ထပ်လောင်းတုန့်ပြန်ခြင်းတစ်ခုဖြစ်လာပါတယ်။ နားထောင်ခြင်းနှင့် ယုံကြည်ခြင်းဆိုတာအမြဲယှဉ်တွဲသွားပါတယ်။ တစ်ခုနှင့် တစ်ခုချိတ်ဆက်နေတယ်။ ယုံကြည်ခြင်းကဘယ်ကလာတာလဲ။ ရှင်ပေါလုက ရောမဩဝါဒ စာစောင် (၁၀:၁၇) မှာယုံကြည်ခြင်းက ကြားနာခဲ့သမျှက နေလာတယ်။ ကြားခဲ့သမျှတွေကလည်း ခရစ်တော်ရဲ့ ဟောပြောခြင်းတွေကနေလာတယ် ဆိုပြီးမိန့်ခွဲဖူးပါ

တယ်။ ကြားနာခြင်းအားဖြင့် ယုံကြည်ခြင်းက အားပြည့်လာပြီး စက္ကရမင်တူးတွေဆီ ပြန်လည်ခေါ်ဆောင်ပေးတယ်။ ဒီနည်းအားဖြင့် ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်ခြင်းမှာ ရွတ်ဆိုဝန်ခံကြတဲ့ ယုံကြည်ခြင်းကယုံကြည်ရာအားလုံးရဲ့ အထွတ်အထိပ် နက်နဲဖွယ်အကြီးမားဆုံးဖြစ်တဲ့ ကိုယ်တော်မြတ် စက္ကရမင်တူးကို ဦးတည်ပို့ဆောင်ပေးလိုက်ပါတယ်။

ဒီဒီနောက် ယုံကြည်ခြင်းနှင့် နားထောင်ခဲ့တဲ့ နှုတ်ကပတ်တော်ကို အထွေထွေဆုတောင်းခန်းမှာ တဖန်ဖော်ထုတ်ကြတယ်။ ဒီဆုတောင်းခန်းကို အားလုံးနဲ့ဆိုင်တဲ့ ဆုတောင်းခြင်းလို့ ပြောလို့ရပါတယ်။ ဒီဆုတောင်းခန်းမှာအသင်းတော်အတွက်၊ လောကကမ္ဘာကြီးအတွက် အထွေထွေလိုအပ်ချက်တွေကိုတောင်းခံကြတယ်။ အထူးသဖြင့် အမိအသင်းတော်အတွက်၊ တိုင်းနိုင်ငံတွေကိုအုပ်ချုပ်သူခေါင်းဆောင်တွေအတွက်၊ ဖိနှိပ်ခံဒုက္ခရောက်နေသူတွေအတွက်၊ နောက်ဆုံး လူသားအားလုံးအတွက် ယုံကြည်စွာဖွင့်ဟတောင်းခံကြပါတယ်။ ဒီဆုတောင်းခန်းကိုရဟန်းတော်ကအစပျိုးပေးပါတယ်။ အထွေထွေဆုတောင်းမေတ္တာကို ဘုရားရှင်မှာပူဇော်ပြီးတဲ့အခါ တစ်ဦးချင်းစီရဲ့ ရည်ရွယ်ချက်တွေကိုလည်းပေါင်းစပ် ပူဇော်ပေးကြတယ်။ ဒီနေရာမှာခရစ်တော်သခင်မိန့်ခွဲတဲ့ စကားတစ်ခွန်းကို အမှတ်ရဖို့ ကောင်းတယ်။ "သင်တို့သည် ငါ၌တည်လျှင် ငါ၏ စကားသည်လည်းသင်တို့၌တည်မည်။ သင်တို့ တောင်းလျှောက်သမျှကိုလည်းသင်တို့အတွက် ဖြစ်စေမည်" (ယောဟန် ၁၅:၇) ။ ဒီစကားကို မယုံဘူးဆိုရင်တော့ ယုံကြည်ခြင်းအားနည်းသူဖြစ်မှာပဲ။ မှန်ညင်းစေ့လောက်သာယုံကြည်ခြင်းရှိရင် တောင်းလျှောက်သမျှမှာပါလို့ ကိုယ်တော်ကမိန့်ခွဲတယ်။ ဒါကြောင့် ဒီဆုတောင်းခန်းမှာသင်တို့ အတွက် ပိုပြီးအရေးကြီးလိုအပ်တဲ့အရာတွေကိုတောင်းရမယ်။ ယုံကြည်တဲ့သူအတွက် အရာရာက ဖြစ်နိုင်တာတွေချည်းပါပဲ။ အားနည်းနေတဲ့ ယုံကြည်ခြင်းကိုတိုးပွားစေဖို့အတွက်လည်း ဆုတောင်းရပါမယ်။ အထွေထွေဆုတောင်းခန်းနဲ့ နှုတ်ကပတ်တော် ဝတ်ပြုခြင်းအပိုင်းကအဆုံးသတ်သွားပြီး နောက်တစ်ပိုင်းမှာရှိတဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးဆီသို့ ဦးတည်ပို့ဆောင်ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၁၈

ဘုရားကျောင်းဟာ စီးပွားရေး လုပ်ရမယ့် နေရာမဟုတ်ပါ ဟု ကာဒီနယ်ချားလစ်စ် မိန့်ကြား



ရန်ကုန်၊ ၄ ရက် မတ်လ ၂၀၁၈

ရန်ကုန်မြို့ စိန်ဂျွန် ဘုရားကျောင်းတွင် မွန်ဆီညော် နေရီအုပ်စု မောင်မောင်အား မွန်ဆီညော် ဘွဲ့နှင့်အဆောင်အယောင် အပ်နှင်းခြင်း မွတ္တမ်းပူဇော်ခြင်း အခမ်းအနား တွင် ကာဒီနယ် ချားလစ်စ် ဘို က ထိုနေ့တွင် ဖတ်ရှုသော ဝေပုဒ် ကျမ်းစာတော်မြတ်ကို အခြေပြုကာ သြဝါဒတွင် အောက်ပါအတိုင်း မိန့်ကြားခဲ့သည်။

အားလုံးဟာ ဗိမာန်တော်မှာ ပူဇော်ဖို့ရန် လာကြတယ်။ ပူဇော်ဖို့အတွက် တီရစ္ဆာန်တွေ ရောင်းဝယ်ရတယ်။ ဗိမာန်တော် အခွန်အတွက် ငွေကြေးလဲလှယ်ရတယ်။ အဲဒီတော့ အတိုင်းအတာတစ်ခုအထိ ရောင်းဝယ် ဖောက်ကားရတယ်။ အဲဒါက မမှားဘူး။

ဘာက မှားလဲဆိုတော့ လူတွေက ဗိမာန်တော်ကို ဦးမညွှတ်ဘဲ ဈေးသည်တွေ ဖြစ်နေကြတယ်။ လူတွေက ညစ်ညာပြီးတော့ စီးပွားရေး ရှာကြတယ်။ ခရစ်တော်ဘုရား ပြောတယ် ဆုတောင်းတဲ့ နေရာမှာ သူခိုး ခါးပြဲ တွင်း တွေ လုပ်ကြတယ်။ den of thieves and robbers လို့ ပြောတယ်။ နေရာမှာ နေတယ်။ ဘုရားရှိခိုးဖို့ မွန်မြတ်တဲ့ နေရာမှာ ဘုရားကျောင်းထဲမှာ စီးပွားရေး လုပ်ကြတယ်။ ဘုရားနေရာမှာ ဈေးလုပ် ကြတယ်။ ခရစ်တော်ဘုရားက ဘုရားကို အရောင်းအဝယ် မလုပ်ကြနဲ့။

တခါတရံ စီးပွားရှင်များက ကိုယ်လုပ်နိုင်တယ် တတ်နိုင်တယ် ချယ်လှယ်နိုင်တယ်လို့ စဉ်းစားယူဆပြီးတဲ့နောက် ဘာသာဝင်တွေ

ကို ညီအစ်ကို မောင်နှမတွေကို အစေခံဖို့ရန် မစဉ်းစားတော့ဘဲနဲ့ ဘုရားရှင် တို့အထဲမှာ ရှိတယ်ဆိုတာကို မတွေးတော တော့ဘဲနဲ့ ဘုရားက တို့ကို ခွင့်လွှတ်တယ်။ ချမ်းသာပေးတယ်။ အပြစ်များကို စင်ကြယ်ပေးတယ်။ ခွင့်လွှတ်တယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ ကျေးဇူးတော်ပေးတဲ့ စက္ကရမင်းတူးများ ပေးနေတယ် ဆိုတာကို မေ့သွားပြီးတဲ့နောက် မျက်စိက အာရုံက ပိုက်ဆံကိုပဲ ကြည့်နေကြတယ်။ အ

သင်းတော်ထဲမှာ စီး ပွားရေးဆန် နိုင်တယ်။ ဘယ်လို စီးပွားရေး ဆန်နိုင်သလဲ ဆိုရင် ဘုန်းကြီးတွေကို စစ္စတာ မေ့ဆရာတွေကို ငါတို့က လစာ ပေးထားတာပဲ လုပ်ပေးရမှာပေါ့ ဆိုတဲ့ ခံယူချက်။ စီးပွားရေး ဘယ်လို ဆန်နိုင်သေးသလဲ ဆိုရင် အရောင်းစက် လိုပဲ ပိုက်ဆံ ထည့်လိုက်တာနဲ့ ပစ္စည်းထွက်လာတယ်။ ငါတို့ ပိုက်ဆံ ထည့်လိုက်ရင် ဘုရားရဲ့ ကောင်းကြီးတော်ကတော့ အော်တို ထွက်လာမှာပဲ ဆိုပြီး ပိုက်ဆံနဲ့ ဘုရားရဲ့ ကောင်းကြီး လဲနေကြတယ်။ မူမမှန်တဲ့ ရည်ရွယ်ချက်ကိုပဲ ပြောတာပါ။ ဘုရားကျောင်းထဲမှာ ဘုရားပစ္စည်းရောင်းတယ် လွယ်လွယ် ကူကူ ရနိုင်ဖို့တွက် တပါးသူကို ကူညီပေးကြတာ မှန်တယ်။ ကိုယ့်ရဲ့ ဒုက္ခတွေ၊ အချိန်ကုန်တာလေးတွေ၊ သယ်ယူမှုတွက်ယူတာ မှန်တယ်။ ဒါထက်ပိုပြီး အမြတ်ကြီးစား လုပ်တယ်ဆိုရင်တော့ သခင် ခရစ်တော်ဘုရားက ဒေါသ အမျက် ထွက်မှာ သေချာတယ်။

ဘုရားကျောင်းထဲမှာ ဘုရားကျောင်းဝင်းထဲမှာ စီးပွားရေး လုပ်နေတာ ဆိုလို့ရှိရင် ဆရာတော် မမှားဘူးဆိုရင် ရန်ကုန်သာသနာ Parish တွေ မှာ သုံး၊ လေး နေရာလောက် သတ်ထားမိတယ်။ ဘုရားကျောင်းဝင်းထဲမှာ စီးပွားရေး လုပ်နေကြတယ်။ တဖြည်းဖြည်း ပြန်ပြီးတော့ ပြင်ယူကြရအောင်။ ဘုရားကျောင်းဝင်းသည် သိမ်ကြီးဈေး မဟုတ်ပါ။ ဘုရားကျောင်းဝင်းသည် ဗိုလ်ချုပ်ဈေးလည်း မဟုတ်ပါ။ စိန်ဂျွန်ဈေး လည်း မဟုတ်ပါ။ ကျွန်ုပ်တို့ ရဟန်းများဟာလည်း ကိုယ့်ဘာသာသူတွေကို စောင့်ရှောက်တယ် ဆိုလို့ ရှိရင် ဝိညာဉ်ရေးဘက်မှာ စိတ်ဓါတ်ရေး ဘက်မှာ ဘုရားသခင် နှုတ်ကပတ်တော် ဝေပုဒ်များ မှာ အာရုံပြုတယ် ဆိုလို့ရှိရင် ဘာသာသူတွေကလည်း လိုအပ်တဲ့ အရာတွေကို ပေးလှူကြမယ်ဆိုတာ သေချာပါတယ်။ အချို့နေရာတွေမှာဆိုရင် ဘုန်းတော်ကြီးနဲ့ ဘာသာသူတွေ သားသတ် လိုင်စင်၊ အမဲလိုင်စင် ပြိုင်စွဲကြတယ် မဖြစ်သင့်တဲ့ ကိစ္စပါ။

ထိုမတ္တမ်းပူဇော်ခြင်း အခမ်းအနားအစတွင် မွန်ဆီညော် နေရီ အား အဆောင်အယောင်များ ဆက်ကပ်ခဲ့သည်။ ကာဒီနယ်၏ သြဝါဒသည် ဗိမာန်တော် အတွင်း ရောင်းဝယ်ဖောက်ကားနေသူများအား မောင်းထုတ်ခဲ့သော ခရစ်တော်၏ အပြုအမူပေါ် ထောက်ရှုရင်း ခေါင်းဆောင်များတွင် ရှိအပ်သော အရည်အချင်းများကို ဟောကြားခဲ့သည်။

CBCM-OSC

ဘုန်းတော်ကြီး နေရီ မောင်မောင်အား ပုပ်ရဟန်းမင်းကြီးထံမှ (Monsignor) ဘွဲ့အပ်နှင်းခြင်း

ရန်ကုန်၊ မတ်လ ၄ ရက် ၂၀၁၈

ဘုန်းတော်ကြီး နေရီမောင်မောင်အား ပုပ်ရဟန်းမင်းကြီးထံမှ (Monsignor) ဘွဲ့ အပ် နှင်းခြင်း အခမ်းအနားကို မတ်လ ၄ ရက်က St. Jude ဘုရားကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနား မွတ္တမ်းတရားတော်မြတ်ကို ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလစ်စ် ဦးဆောင် ဟောကြားခဲ့ကာ လက်ထောက်ဆရာတော် ဂျွန်စောယောဟန်၊ ရဟန်းတော်များ၊ ဘာသာဝင်များစွာ ပါဝင်ဆုတောင်း ဂုဏ်ပြုခဲ့ကြသည်။

ဘာသာဝင်များအား သိုးထိန်းရဟန်းပီသစွာ အစေခံခဲ့မှု၊ ရဟန်းတော်တစ်ပါးအနေဖြင့် တာဝန်ဝတ္တရားများ ကျေပြန်စွာ ထမ်းဆောင်ခဲ့မှု၊ သာသနာအပေါ် စွန့်လွှတ် အနစ်နာခံ ခဲ့မှုများကြောင့် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်ဖရန်စစ်မှ Fr. Nereus Maung Maung အား ရာသက်ပန် အဆင့်မြင့် ဘုန်းတော်ကြီး မွန်ဆီညော် (Monsignor) ဘွဲ့ထူးကို ပြီးခဲ့သည့် ဇန်နဝါ

ရီလက ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ဘုန်းတော်ကြီး နေရီမောင်မောင်အား (Monsignor) ဘွဲ့အပ်နှင်း ဂုဏ်ပြုရာတွင် "နာခံခြင်းနဲ့ပြည့်ဝတဲ့ အသင်းတော်ရဲ့ သားကောင်းတစ်ယောက်" ဟု ဂုဏ်တပ်ညွှန်းဆိုခဲ့သည်။

သာသနာမှ ပေးအပ်သည့် တာဝန်များကို နာခံခြင်းဖြင့် ကျေပြန်စွာ ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ရဟန်းဝါတော် (၄၅) နှစ်ရှိပြီဖြစ်သော Monsignor Nereus Maung Maung မှ အခမ်းအနားအပြီးတွင် ဘာသာဝင်များအား ပြောဆိုခဲ့သည်။

မွန်ဆီညော် နေရီ သည် သူ၏ ရဟန်း သက်တာတွင် တာဝန်မျိုးစုံ ကျရာ နေရာများစွာတွင် အမှုတော်ထမ်းဆောင်ခဲ့သည်။ သာသနာ အုပ်စု တွင် ကျောင်းထိုင် ဘုန်းတော်ကြီးအဖြစ် အမှုတော် ဆောင်ခဲ့သလို ရဟန်းလောင်း ကျောင်းသားများအား ပြုစု ပျိုးထောင်ရသည့် ကျောင်း အုပ် ဘုန်းတော်ကြီး အဖြစ် ပဲခူး ရဟန်းဖြစ်သင်ကျောင်း၊ မေမြို့ ဒဿနိကဗေဒ ရဟန်းဖြစ်



တက္ကသိုလ်တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးမှူးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

မွတ္တမ်းတရားတော်မြတ် အပြီးတွင်

ကြွရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခြင်း၊ ကက်သလစ် အနုပညာရှင်များ အသင်းနှင့် ဖိတ်ကြားထားသည့် အနုပညာရှင်များက တေးသီချင်းများ သီဆိုကာ ဂုဏ်ပြုကို မြှင်ဆိုင်စေခဲ့သည်။

CBCM-OSC

ပုသိမ်ဝိုက်အုပ်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟို ရဟန်းဝါတော် ၃၆ နှစ်ပြည့်

ပုသိမ်၊ ၇ ရက် မတ်လ

ပုသိမ်ဝိုက်အုပ် ဆရာတော် ဂျွန်မန်းဆိန်းဟို၏ ရဟန်းဝါတော် ၃၆ နှစ်ပြည့် ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းသည့် မွှားတရားတော်မြတ်ကို မတ်လ (၇) ရက် နံနက်ပိုင်းက ပုသိမ်မြို့ စိနီပီတာကာသီဒြယ် ဘုရားကျောင်းတွင် ဝါတော်ရှင် ဆရာတော် ဘုရားကိုယ်တိုင် ဦးဆောင်ပူဇော်ခဲ့ပါသည်။

ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟို သည် ၁၉၈၂ မတ်လ ၇ ရက်နေ့တွင် ဘုန်းတော်ကြီး FELIX စိုးဝင်း၊ ဘုန်းတော်ကြီး မောင်မောင်တို့နှင့်အတူ ရဟန်းသိက္ခာကို ခံယူခဲ့ပြီး ရဟန်းဝါတော် ၂၁ နှစ်ပြည့်သည့် ၂၀၀၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပုသိမ်

ဝိုက်အုပ်သာသနာ၏ လက်ထောက် ဆရာတော်တစ်ပါးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရသည်။ ထို့နောက် ၅ လအကြာ ၂၀၀၃ ခုနှစ် ဩဂုတ် လ ၂၄ ရက်တွင် ပုသိမ်ဝိုက်အုပ်သာသနာ၏ ဆရာတော်အဖြစ် ပလ္လင်အပ်နှင်းခြင်းခံခဲ့ရသည်။

ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟို သည် လာမည့် ၂၀၁၈ ဒီဇင်ဘာလ ၁၅ ရက်တွင် သက်တော် ၆၅ နှစ်ပြည့်မည်ဖြစ်သည်။

ဆက်လက်ပြီး အဖဆရာတော် ဘုရား ဘုရားသခင်၏ အမှုတော်ကို ကျန်းမာပျော်ရွှင်စွာဖြင့် ထမ်းဆောင်နိုင်ဖို့ ဘာသာတူ ညီအစ်ကို မောင်နှမများ ဆုတောင်းခြင်းဖြင့် ပါဝင်ကြပါစို့....



ပုသိမ်ဝိုက်အုပ်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟို သာသနာ့သိုးစုများရှိရာသို့ လှည့်လည်ကြည့်ရှုခဲ့



ပုသိမ် ဝိုက်အုပ်သာသနာ သိုးထိန်း ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟိုသည် ပုသိမ် ဝိုက်အုပ်သာသနာအတွင်းရှိ ၎င်း၏ သိုးစုများရှိရာ သာသနာ့နယ်အသီးသီးသို့ သွားရောက် ကြည့်ရှုခဲ့သည်။

ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟို သည် ဖေဖော်ဝါရီလ ၁၁ ရက်တွင် လပွတာ

မြို့နယ်ရှိ မေရီလန်း သာသနာ၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပင်လယ်သာသနာ၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပုသိမ်-သာပေါင်း ကားလမ်းဘေးတွင် တည်ရှိသော တောင်ယာကုန်း သာသနာ ဖဲကုန်း ကျေးရွာသို့ လှည့်လည်ကောင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် မြောင်းမြရုံ ချမ်းသာကုန်း၊ ပန္နဲချောင်း၊



တပင်ချောင်း၊ အနန်းကုန်းကျေးရွာ သာသနာနယ်များသို့ လှည့်လည်ကောင်း သွားရောက်ခဲ့ပြီး ၎င်း၏ သိုးစုကို ကြည့်ရှုအားပေးခဲ့သည်။

သိုးထိန်းဆရာတော်ကြီး၏ ခရီးစဉ်အတွင်း ဘာသာဝင်လူထုနှင့် တွေ့ဆုံခြင်း၊ မွှားတရားတော်များ ဟောကြား ပေး

ခြင်း၊ အသစ် ဖွင့်လှစ်သော သာသနာ့ကျောင်းဆောင်များ၊ ဆင်းတုတော်များအား ကောင်းချီးပေး ဖွင့်လှစ်ပေးခြင်း၊ ဘာသာပေါင်းစုံ ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ သာသနာ့အဖွဲ့များလူထုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။



ရန်ကုန်ဝိုက်အုပ်သာသနာအတွင်းရှိ သုံးခွမြို့နယ် ဆယ်ရွာဘုရားကျောင်းပွဲကို ၂၀၁၈ မတ် လ ၁၁ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်ကာကံသလစ် ဝိုက်အုပ်သာသနာ၏ လက် ထောက်ဆရာတော် ဂျွန်စောယောဟန်မှ ဦးဆောင် ကျင်းပပေးခဲ့ပါသည်။



ကလေး ဝိုက်အုပ်သာသနာ ဆရာတော်ကြီး ဖဲလစ် လျန်ခင်းထန် သာသနာနယ်များအား လှည့်လည် ကြည့်ရှုအားပေးသည့် ခရီးစဉ်တစ်ခု၏ မြင်ကွင်း။ မတ်လ ၁၀ ရက် ၂၀၁၈ ခုနှစ်

ကျောင်း၏ငွေကြေးအကြပ်အတည်းကြောင့် ရန်ကုန်ရဟန်းဖြစ်သင်တက္ကသိုလ် ရဟန်းလောင်းကိုရင်တစ်ပါးကို စာသင်နှစ်တစ်နှစ် အတွက် ငွေကျပ်နှစ်သိန်းစီစတင်ကောက်ခံ

ရန်ကုန် ၁၄ ရက် မတ်လ ၂၀၁၈

ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ပေါ်ပေါက် လာခြင်းကြောင့် ယခုနှစ် ၂၀၁၈ စာသင်နှစ်မှ စတင်၍ ရဟန်းလောင်းကိုရင်တစ်ပါးကို ငွေကျပ်နှစ်သိန်းစီ ကျောင်းစရိတ်ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်ရဟန်းဖြစ်တက္ကသိုလ် ကျောင်းအုပ် ဘုန်းတော်ကြီး ဖာသာအောင်ဝင်း က ပြောသည်။

"ဘဏ္ဍာ ဆိုင်ရာမှာတော့ အခက်အခဲရှိတယ်။ မလုံလောက်ဘူး။ Rome ကလည်း တစ်ဝက်နီးပါးလောက် ပေးပါသေးတယ်။ တစ်နှစ်တစ်နှစ် ကုန်ကျတာရဲ့ တစ်ဝက်လောက် ပေးတယ်။ ကျန်တဲ့ တစ်ဝက်ကတော့ မရှိဘူး။ အဲလို အရမ်းခက်ခဲလာတာကြောင့် ဒီနှစ်ကစပြီးတော့ တစ်ခါမှတော့ မတောင်းဖူးဘူး ကိုရင်တစ်ပါးကို နှစ်သိန်း တောင်းလိုက်တယ်။ ကျောင်းက ကိုရင် ၁၆၀ ရှိတော့ သိန်း ၃၀၀ ကျော်လောက်တော့ ရမယ်။ အလှူရှင်အခက် အခဲတွေကြောင့် အဲလိုမျိုးတွေ တောင်းလာရတယ်။ ဆရာတော်တွေကလည်း သဘောတူတယ်။ စားဝတ်နေရေးအတွက် အရမ်းခက်ခဲလာပြီ။" ဟု ကျောင်း၏ ငွေကြေးဆိုင်ရာလည်ပတ်မှုနှင့် ပတ်သက်ပြီး ၎င်းကပြောသည်။

ကျောင်းစရိတ်အဖြစ် ကိုရင်တစ်ပါးလျှင် ငွေကျပ်နှစ်သိန်းစီ ပေးအပ်နိုင်ရေးအတွက် ရဟန်းလောင်းကျောင်းသားများ၏ သက်ဆိုင်ရာဆရာတော်များက တာဝန်ယူကြမည်ဖြစ်ကြောင်း သိရသည်။



"ဥပမာ-မန္တလေးမှာ ကိုရင် ၁၀ ပါးရှိတယ်ဆိုရင် သိန်း ၂၀ ပေးဖို့ မန္တလေးဆရာတော်က တာဝန်ရှိတာပေါ့။ အဲဆရာတော်က သူတို့ဆီက ဘယ်လိုကောက်မလဲဆိုရင် နံပါတ်တစ် ကတော့ သူတို့ရဲ့ မိဘတွေ တတ်နိုင်တယ်ဆိုရင် မိဘတွေဆီက အများဆုံး ယူမယ်။ တကယ်လို့ မတတ်နိုင်ဘူးဆိုရင် အဲ Perish ကနေ အဲဘုန်းကြီးဆီကို အလှူခံခိုင်းမယ်။ အဲလိုမှ မရရင် သာသနာက လိုအပ်နေရာက အလှူခံပြီးတော့ ယူဖို့ ဆုံးဖြတ်ထားတယ်။" ဟု ဖာသာက ရှင်းပြသည်။

အလှူရှင် အခက်အခဲများကြောင့်

ယခုကဲ့သို့ ကောက်ခံ လာခြင်း ဖြစ်ပြီး ကျောင်း၏ ပညာရေးဆိုင်ရာ မြှင့်တင်မှုအတွက်လည်း သင်ရိုးများကို နိုင်ငံတကာအဆင့်မြှင့်တင်ရန် လိုအပ်သဖြင့် ငွေကြေးပိုမိုလိုအပ်မှုတွင် ဘာသာဝင်များမှ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြရန်လည်း ကျောင်းအုပ် ဘုန်းတော်ကြီး က မေတ္တာရပ်ခံခဲ့သည်။

ယခုကဲ့သို့ ကောက်ခံခြင်း ကို ဆရာတော်ကြီးများအဖွဲ့သို့ တင်ပြခဲ့ပြီး ဆရာတော်ကြီးများအဖွဲ့ကလည်း သဘောတူအတည်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်တွင် ရဟန်းလောင်း ကျောင်းသားပေါင်း ၁၆၀

ခန့်ရှိပြီး ပညာသင်နှစ် တစ်နှစ် လိုအပ်ငွေမှာ သိန်းပေါင်း ၁၆၀၀ ခန့်ရှိကြောင်း သိရသည်။

ရန်ကုန်ရဟန်းဖြစ်သင်တက္ကသိုလ်ကို လွန်ခဲ့သည့် ၁၉၅၇ ကတည်းကစတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်အထိ (နှစ်ပေါင်း ၆၁ နှစ်အတွင်း) ရဟန်းဘုန်းတော်ကြီးအပါး ၈၀၀ ကျော် မွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ရဟန်းဖြစ်သင်တက္ကသိုလ်သို့ ဆက်သွယ်လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉၇၇၅၆၄၈၉၁၀ သို့ ဆက်သွယ်နိုင်ပါသည်။

CBCM-OSC

ကလေးငယ်များအား ပညာရေးနှင့် ဘာသာရေးဆိုင်ရာများ သင်ကြားပေးနေသည့် သီလရှင်များ၊ ဆရာ၊ ဆရာမများအတွက် ၃ ရက်ကြာ စွမ်းရည်မြှင့်သင်တန်းပို့ချ

CBCM-KMSS



ကလေးငယ်များအား ပညာရေးနှင့် ဘာသာရေးဆိုင်ရာများ သင်ကြားပေးနေသည့် သီလရှင်များ၊ ဆရာ၊ ဆရာမများအတွက် ၃ ရက်ကြာစွမ်းရည်မြှင့်သင်တန်းတစ်ရပ်ကို မတ်လ ၆ ရက်က မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ ကျောင်းတိုက်တွင် ဖွင့်လှစ်ပို့ချပေးခဲ့သည်။

၎င်းသင်တန်းတွင် ဘာသာရေးအဖွဲ့အစည်း အသီးသီးမှ သီလရှင်များ၊ ဆရာ၊ ဆရာမများ စုစုပေါင်း ၁၉ ဦး ပါဝင်တက်ရောက်ခဲ့ပြီး ချဉ်းကပ်သင်ကြားနည်းဆိုင်ရာနည်းလမ်းများ၊ သရုပ်ပြသင်ကြားနည်းစနစ်များ၊ စွမ်းရည်ဖော်ထုတ်မှုနည်းစနစ်များ၊ ဉာဏ်ပညာဖွံ့ဖြိုးရေးသင်ကြားနည်းများစသည့် သင်ကြားရေးဆိုင်ရာနည်းစနစ် ပညာရပ်များအကြောင်း ပို့ချပေး

ခဲ့သည်။

၎င်းသင်တန်းကို ကရုဏာစည်းလုံးညီညွတ်ရေးအသင်း KMSS မှ ကလေးသူငယ်ပြုစု ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ၃ ရက်တာ စွမ်းရည်မြှင့်သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ပြီး မတ်လ ၈ ရက်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KARUNA MISSION SOCIAL SOLIDARTIY - KMSS) သည် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင် လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘာသာရေးဆိုင်ရာများ ကလေးသူငယ် ဖွံ့ဖြိုးရေး ကဏ္ဍများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း၏ တတိယအကြိမ်မြောက် တောင်သူ အသိပညာ နှီးနှောဖလှယ်ပွဲ အခမ်းနားကျင်းပ


ပဲခူး၊ ၂-၃ ရက် မတ်လ ၂၀၁၈

ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း၏ တတိယအကြိမ်မြောက် တောင်သူအသိပညာနှီးနှောဖလှယ်ပွဲ အခမ်းနားကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ ၂ ရက် နှင့် ၃ ရက်တို့က ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်သူဦးကြီးများအတွက် အသိပညာနှီးနှောဖလှယ်ပွဲအခမ်းတစ်ခု ရှိလာစေရန်၊ တောင်သူများ၏ ထုတ်ကုန်များဈေးကွက်တင်ပို့မှုဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာသို့ ဆွေးနွေးတင်ပြနိုင်ရန်၊ တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးကဏ္ဍနှင့် နီးနယ်ပတ်သက်သူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်သော အားကောင်းသော ကွန်ရက်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲကျင်းပပေးခြင်းဖြစ်ကြောင်း ကရုဏာလူမှုအဖွဲ့က ဆိုသည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် တတိယအကြိမ် တောင်သူများ အသိပညာနှီးနှောဖလှယ်ပွဲသို့ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းမှ ဗဟိုရုံးဒါရိုက်တာဖြစ်သူ ဒေါက်တာဦးဝင်းထွန်းကြည်၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိများ ပဲခူးတိုင်းဒေသကြီးမှ တောင်သူများ၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်ခဲ့ကြပြီး တောင်သူများ၏ အခက်အခဲများတင်ပြခြင်း၊ သုတေသန စာတမ်းများ တင်ပြဆွေးနွေးကြခြင်း၊ သုတေသနပါ အချက်အလက်များ လက်တွေ့အသုံးချနည်းများဆွေးနွေးခြင်း များပြုလုပ်ခဲ့ကြသည်။

ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KARUNA MISSION SOCIAL SOLIDARTIY - KMSS) သည် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် မြန်မာနိုင်ငံအနှံ့အပြား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ တရားမျှတသော ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသော နိုင်ငံတော်အသိမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။



စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ခြင်း စီမံချက်များတွင် အဓိကသီးနှံအနေဖြင့် စပါး၊ ပဲ၊ ဟင်းသီးဟင်းရွက်များကို အဓိကထားလုပ်ဆောင်လျက်ရှိပြီး အဓိကလုပ်ငန်းစဉ်များ အနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်တိုးမြှင့်ရေး၊ ကုန်ကျစရိတ် လျှော့ချရေးနှင့် မျိုးကောင်းမျိုးသန့်မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ လယ်ယာသုံးစက်ကိရိယာများ ကူညီထောက်ပံ့ပေးခြင်း၊ သဘာဝမြေဩဇာများ ပံ့ပိုးပေးခြင်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာကူညီဆောင်ရွက်ပေးခြင်းများ စသည်တို့ ကူညီဆောင်ရွက်လျက်ရှိသည်။

စာမျက်နှာ ၁၁ မှ ကျွန်ုပ်တို့ဘဝတွေကို သန့်စင်မွန်မြတ်စေဖို့၊ ကောင်းကင်နိုင်ငံတော်အတွက် ခေါ်နေတယ်ဆိုတာကို သဘောပေါက်ရင် ဘာအတွက် ကြောက်ရွံ့နေကြတာလဲ။ ဘုရားခေါ်တော်မူခြင်းကအရမ်းလှတယ်။ သန့်စင်မွန်မြတ်စေပြီး လောကညီအစ်ကိုမောင်နှမတွေအတွက် အစေခံအမှုထမ်းဖို့ခေါ်နေတဲ့ သူ့ရဲ့ခေါ်တော်မူခြင်းဟာ ကြီးမားတဲ့မဟာကျေးဇူးတော်ပါပဲ။

ဒီနေ့ ကိုယ်တော်က သူ့နောက်လိုက်ဖို့ခေါ်နေတယ်။ ရက်ရက်ရောရောနဲ့တုန့်ပြန်ဖို့အတွက်ပြည့်စုံတဲ့အထိ ဘာလို့များစောင့်နေကြမှာလဲ။ ပြည့်စုံလို့ခေါ်တာမဟုတ်ဘူး။

ပြည့်စုံစေချင်လို့ သူခေါ်နေတာပါ။ အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေကိုပဲကြည့်ပြီး ကြောက်မနေပါနဲ့။ နှလုံးသားကိုဖွင့်၊ ဘုရားရဲ့အသံကို နားစွင့်လိုက်ပါ။ ဘုရားရဲ့အသံကိုနားထောင်ဖို့၊ အသင်းတော်နဲ့လောကထဲမှာဘုရားပေးထားတဲ့ဘဝတာဝန်ကိုသုံးသပ်ဖို့၊ ပြီးတော့ ဘုရားပေးတဲ့ ဒီဘဝကို ဒီနေ့ပဲလိုက်နာရှင်သန်တတ်ဖို့ဘုရားကခေါ်နေပါတယ်။

မရေရာမှုတွေကြားက ဘုရားရဲ့စကားသံကိုလက်ခံနားစွင့်ပြီး နှုတ်ကပတ်တော်ကို လူ့ဇာတိအဖြစ်ခံယူစေခဲ့

တဲ့မိန်းမပျို။ အလွန်သန့်ရှင်းမွန်မြတ်တဲ့ကညာစင်မာရီယားရဲ့ ကာကွယ်စောင့်ရှောက်မှု ကျွန်ုပ်တို့နဲ့အစဉ်ရှိပြီးဘဝခရီးလမ်းတစ်လျှောက်မှာ အတူခရီးပြုလျှောက်လှမ်းပေးပါစေသော။

ပုပ်ဖရန်စစ်အရှင်သူမြတ် ဗာတီကန်ဒီဇင်ဘာလ၃ရက်၊ ၂၀၁၇

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ထံမှ Monsignor ဘွဲ့အပ်နှင်းခံရသော Rev. Fr. Nereus Maung Maung နှင့်တွေ့ဆုံခြင်း



တို့ ပွဲကျင်းပတဲ့အချိန်မှာ ကိုယ့်တော်ရဲ့ရဟန်းဝါတော်၄၅နှစ်လည်းပြည့်တဲ့အချိန်လည်းဖြစ်တယ်။ အခုလိုမျိုးရဟန်းဘဝကိုဖြတ်သန်းခဲ့ရတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအကြောင်းပြောပြပါဦး။

ဖြေ။ ။ နောက်ရက်ခြင်းတွေကတော့ အမျိုးမျိုးကြုံတွေ့ခဲ့ရတာပေါ့။ ဒါတွေကို သတိမထားဘူးမရှောင်ကျဉ်းဘူးဆိုရင်တော့ ရဟန်းဘဝကို လျှောက်လှမ်းလို့မရဘူး။ ဒါတွေကိုခံနိုင်ဖို့ဘုရားသခင်ရဲ့အသံ ပတ်ဝန်းကျင်ရဲ့ သတိပေးချက်ဒီနှစ်ချက်ကိုကိုင်ထားဖို့လိုတယ်။

မေး။ ။ သာသနာနယ်တွေမှာ ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာဘာသာဝင် လူထုနဲ့ ဘယ်လိုဆက်ဆံခဲ့ရလဲ။ စုရုံးခဲ့ရလဲ။ ကိုယ်တော်ရဲ့အတွေ့အကြုံလေးဝေမျှပေးပါဦး။

ဖြေ။ ။ သူတို့နဲ့ ဆက်ဆံတဲ့အခါ မျက်နှာမလိုက်ဖို့ အရေးကြီးတယ်။ ကျွန်တော်ကတော့ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။ ဘယ်သူမျက်နှာမှ မထောက်သလို ဘယ်သူ့ကိုမှလည်းမျက်နှာမလိုက်ဘူး။ အားလုံးတန်းတူပဲထားတယ်။ ပွင့်ပွင့်လင်းလင်းရှိမှပေါ့။ ပိုက်ဆံတွေ ကိုင်တဲ့အခါလည်းဒါရရင် ဒါလုပ်တယ်။ ဘယ်ဘက်မှာရရင် ညာဘက်မှာ ပြန်ပေးလိုက်တယ်။ ပင်စင်အတွက်လည်းမစုဘူး။ ဒီလောက်ရရင် ဒီလောက်ဖိုးလုပ်လိုက်တာပဲ။ သိမ်းမထားဘူး။ ရဟန်းဟာဆင်းရဲတဲ့သူပဲဖြစ်ရမယ်။ ဘုန်းကြီးချမ်းသာတယ်ဆိုတာ ကြားဖူးလား။ ဆင်းရဲပါစေဆင်းရဲတဲ့ဒုက္ခကိုခံနိုင်ရမယ်။ သိန်းချီတန်ကားတွေ ဝယ်စီးရမှာရက်တယ်။ ငါကတော့ သိန်းသုံးလေးရာတန် ကားကြီးစီးပြီးဟိုမှာ ငါ့သာသာဝင်သားသမီးတွေကတော့ ငတ်နေပြီရင် ငါကြည့်လို့မရဘူးခံစားလို့မရဘူး။ ငါကလည်းဆင်းရဲသား။ ငယ်ငယ်ကတည်းက နွားနို့ကြီးလာရတာ။ အဲ့လိုဆင်းရဲတဲ့ဒုက္ခကိုသိလို့ ကိုယ့်ထက်ဆင်းရဲတဲ့သူတွေကို ပြန်ကြည့်တယ်။

မေး။ ။ တပည့်တော်တို့ ကိုယ်တော်အတွက် အများကြီးဂုဏ်ယူပါတယ်။ အခုလို ထိုက်ထိုက်တန်တန် ချီးမြှင့်တဲ့အတွက်လည်းအသင်းတော်ကို ကိုယ့်တော်အတွက် ကျေးဇူးတင်ပါတယ်။

CBCM - OSC
PHOTO-PINKY

မေး။ ။ အခုလိုမျိုး MONSIGNOR ဘွဲ့ချီးမြှင့်ခံရတဲ့အတွက်အားလုံးလည်းပျော်ရွှင်ကြတာတွေရတယ်။ အပါးအနေနဲ့ အခုလိုမျိုး MONSIGNOR ဘွဲ့ရတဲ့အတွက်ရှေ့ဆက်ရမည့်ရဟန်းအသက်တာမှာဘယ်လိုမျိုးစိတ်ဓာတ်ခွန်အားမျိုးတွေရလဲ။

ဖြေ။ ။ ငါ့အနေနဲ့ကတော့ ခိုင်းတာလုပ်ဖို့အတွက်ပဲပေါ့နော်။ အသင်းတော်နဲ့ အကြီးအကဲကပေးအပ်တဲ့တာဝန်ကို ကျေပြန်စွာလုပ်ပေးဖို့ပဲရှိပါတယ်။ ရဟန်းတစ်ပါးအနေနဲ့ဒါက အရေးကြီးဆုံးပဲ။ ကိုယ်လုပ်ရမယ့်တာဝန်ကို ကျေပြန်ဖို့အကြီးအကဲကို နာခံဖို့ဒါကအရေးအကြီးဆုံးပေါ့နော်။ သာသနာ ကိုနာခံဖို့နဲ့ အနှစ်နာခံတဲ့စိတ်ဓာတ်ရှိဖို့အရေးကြီးတယ်။ ဒါမျိုးစိတ်ဓာတ်မရှိဘဲရဟန်းတစ်ပါးဟာရှေ့ဆက်လို့မရဘူး။

မေး။ ။ ကိုယ်တော်ကိုဂုဏ်ပြုတဲ့အထဲမှာ "နာခံခြင်းနဲ့ပြည့်ဝတဲ့အသင်းတော်ရဲ့ သားကောင်းတစ်ယောက်" ဆိုပြီးတော့လည်းဂုဏ်ပြုချီးမြှင့်ခဲ့တယ်။ အခုလိုမျိုးနာခံခြင်းမှာခက်ခဲတာတွေတွေ့ကြုံခဲ့ရတာတွေကိုပြောပြပေးပါဦးကိုယ်တော်။

ဖြေ။ ။ နာခံခြင်းကမျက်ရည်ကျရတယ်။ တစ်ခါတစ်လေ အကြီးအကဲတွေကို အကူညီတောင်းတာမရတဲ့အချိန်မျိုးမှာ ကိုယ့်ဘာသာကြက်မွေး၊ လယ်လုပ်ကိုယ့်ဟာကို ရှာစားပြီး သာသနာပြုခဲ့ရတယ်။ ရဟန်းဘဝဆိုတာမလွယ်ဘူး။ အထက်က အထောက်အပံ့မရတဲ့အခါမျိုးလည်းရှိတယ်။ တစ်ချို့ကဒါတွေကို စိတ်ပျက်သွားကြတာတွေရှိတယ်။ မလွယ်ဘူး။ စိတ်ဓာတ်ကလည်းခိုင်မြဲရမယ်။ မျက်ရည်ကျမယ်။ ဒုက္ခရောက်မယ် ကယ်မယ့်ကုမယ့်လူမရှိဘူး။

မေး။ ။ အခုကိုယ့်တော်ရဲ့ MONSIGNOR ဘွဲ့ချီးမြှင့်ခံရ

မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ယေရူးအသင်းဝင် ဘုန်းတော်ကြီးတစ်ပါး ရရှိ

ဒီမောဆို၊ လွိုင်ကော် ၂၄ ရက် ဖေဖော်ဝါရီ ၂၀၁၈



ယေရူးအသင်းဝင် ဦးပဉ္စင်းကြီး စတီးဖင်းမာတေး၏ ရဟန်းသိက္ခာ ခံယူခြင်းအခမ်းအနားကို လွိုင်ကော်သာသနာ၊ ဒီမောဆိုမြို့နယ် တနန်းဦးကျိုင်းရွာရှိ စိန်ထရေးဇာဘုရားကျောင်းတွင် ဖေဖော်ဝါရီ ၂၄ ရက် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်သာသနာ ဂိုဏ်းအုပ်ဆရာတော် စတီးဖင်းကျေးဖဲ ဦးဆောင်ကာ ရဟန်းတော်များနှင့် သီလရှင်များ ယုံ ကြည်သူဘာသာဝင်များစွာ ပါဝင်တက်ရောက်ခဲ့ကြသည်။ ရဟန်းအသစ် ဖြစ်သော ဖာသာရ် စတီးဖင်းမာတေးသည် လက်ရှိမြန်မာနိုင်ငံတွင် စတုတ္ထမြောက် ယေရူးအသင်းဝင် ရဟန်း တစ်ပါးဖြစ်သည်။

မြန်မာနိုင်ငံတွင် (၄)ပါးသာရှိသည့် ယေရူးအသင်းဝင် ရဟန်းတစ်ပါးဖြစ်ရန် အနည်းဆုံးအချိန်ကာ (၁၅) နှစ်ခန့် ပြင်ဆင်ရကြောင်း အသင်းဝင်ဘုန်းတော်ကြီး စီးဖရက် မီရယ်က ပြောသည်။

မယ်တော်သမီး အသင်းနှစ်(၈၀)ပြည့်ဂျူဘီလီ နှင့်လုဒ်မယ်တော်ပွဲ



တီဝင်း၊ ဆရာမဒေါ်ဆာလေးလေး၊ ဆရာမ ဒေါ်ခင်စန်းမြင့် (လိပ်သိုတိုက်နယ်) နှင့် ဒေါ်အိမားလီယာ (မြသာကုန်းတိုက်နယ်) တို့ကို ဂျူဘီလီရှင်များအဖြစ် ဂုဏ်ပြုခဲ့သည်။

၎င်းအခမ်းအနားတွင် ခေါ်တော် မူခြင်း အကြောင်းကို SR.PAULINE (မြော် မြင်ခြင်သီလရှင်ဂိုဏ်း)၊ SR.B.မြတ်နင်းနွယ် (ဆပ်ဖြေခြင်းသီလရှင်ဂိုဏ်း)နှင့် SR.ဂျာစင်း တာမိဇယ် (ကရုဏာ ရေးသီလရှင်ဂိုဏ်း) တို့မှဝေမျှပေးခဲ့ကြပြီး ဂျူဘီလီ အထိမ်း အမှတ်ဖြစ်သော မယ်တော်နန်းတော်ကို REV.FR.MSGR.ဘာစီးလီစိုးလင်းအောင်မှ ဖွင့်လှစ်ကောင်းကြီးပေးခြင်း၊ ရဟန်းတော် များကျေးဇူးတင် မွှားတရားတော်မြတ်တင် ပူဇော်ခြင်းနှင့် ဂုဏ်ပြုနှုတ်ဆက်ခြင်း အစီ အစဉ်များ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဂျူဘီ လီပွဲတော်သို့ မယ်တော် သမီးပျို (၄၈၀)ဦးနှင့် ဘုရားဖူး လာကြသူ များ (၁၃၀၀) ကျော် ပါဝင်ခဲ့ကြပါသည်။

ဒက်ဇူးမယ်(ISR)

တောင်ငူသာသနာလုံးဆိုင်ရာ မယ်တော်သမီးပျိုအသင်း၏ နှစ်(၈၀)ပြည့် ဂျူဘီလီနှင့် (၁၉) ကြိမ်မြောက် လုဒ်မယ်

တော်သခင်မ ပွဲတော်ကြီးကို ၂၀၁၈ ဖေဖော် ဝါရီလ ၉ ရက်မှ ၁၂ ရက်နေ့အထိ လိပ်သိုမြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မယ်တော်

သမီးပျိုအသင်း ဂျူဘီလီနှင့်အတူ မယ် တော်သမီးပျို ဘဝဆက်ကပ်ခြင်း အသက် တာဖြင့် ဆရာမဒေါ်ဂျီဝါးနာ၊ ဆရာမ ဒေါ်ဗြူ

တောင်ငူသာသနာ ချင်းယူးကျေးရွာတွင် လုဒ်မယ်တော်ဂူငယ်သစ် ဖွင့်လှစ်

တောင်ငူသာသနာ၊ ချင်းယူးတိုက်နယ်၊ ချင်းယူးကျေးရွာရှိ ညောင်တပင် လုဒ်မယ် တော်ဂူငယ်သစ်ကို ဆောက်လုပ်ပြီးစီးခဲ့ပြီး မယ်တော်ဂူသစ် ကောင်းချီးပေးပွဲနှင့် ကျေးဇူး တော်ချီးမွမ်းခြင်းကို မတ်လ ၃ ရက်က ကျင်းပခဲ့သည်။

ယခင် မယ်တော်ဂူငယ်အဟောင်းကို ၁၉၈၄ ခုနှစ်တွင် REV.FR.ပီးယိုမြသာမှ ဆောက်လုပ်ခဲ့ပြီး ယခုမယ်တော်သစ်ကို ကျောင်းထိုင်ဘုန်းတော်ကြီး REV.FR.အန်ဒြေးယာ အသန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့်လက်ထောက် ဘုန်းတော်ကြီး REV. FR. VINCENT ကိုယ်တိုင်ဦးဆောင်ပြီး ဘာသာဝင်များနှင့်အတူ ရက် ၂၀ အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ မယ်တော်ဂူလေး၏အမြင့်ပေမှာ ၁၂ ပေရှိပြီး အလျား၁၈ပေနှင့် ရင်ပြင်တော်ပတ်လည် ၁၈ပေ ရှိသည်။

မယ်တော်ဂူသစ်ကောင်းကြီးပေးပွဲနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ရဟန်းတော် ၂ပါး၊ သီလရှင် ၃ပါးနှင့် ဘာသာတူ(၁၂၀)ကျော်ပါဝင်ခဲ့ကြပါသည်။ FR.ဗင်းဆင်း(ပဲခူးရိုးမ)



" ဂျာမနီနိုင်ငံ Regensburg Diocese မှကက်သလစ်လူငယ်များ ပုသိမ်သာသနာသို့ လေ့လာရေးခရီး "



အလည်အပတ် ဖြင့် ၂၀၁၈ မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိခဲ့ပါသည်။ ၂၀၁၈ မတ်လ ၆ ရက် အင်္ဂါ နေ့နံနက် ၆ နာရီတွင် စိန်ပီတယ်ကယ်သီဒြယ်ဘုရားကျောင်းတွင် မွှား တရားကို နာယူကြပြီး ပုသိမ်ကက်သလစ်သာသနာ၏ ဂိုဏ်းအုပ်ဆရာတော် ဝှန်မန်းဆိန်းဟိုနှင့် အမှတ်တရ ဓာတ် ပုံရိုက်ခဲ့ကြပါသည်။

ဤကက်သလစ် လူငယ်များသည် ဆင်းရဲသား များနှင့်အတူနေထိုင်စား သောက်ရခြင်းကို ပိုမို သဘောကျ ပြီး ပုသိမ်သာသနာတွင်းရှိကျိုတံ လတ်သာသနာ၊ တောင် ယာကုန်းသာသနာ၊ မဒေါက်ကုန်းသာသနာတွင်ရှိ ဆင်းရဲသော ရွာများသို့ လေ့လာရေး ခရီးထွက်ပြီး ရွာသူရွာသားများနှင့် အတူထိုင်စားသောက်ခြင်းတို့ကို နှစ်ရက်တာပြုလုပ်ကြပါ သည်။ နောက်နေ့နံနက်တွင် ချောင်းသာသို့ တစ်ရက်တာ အပန်းဖြေ သွားကြပြီး ပုသိမ်သာသနာမှ မတ်လ ၈ ရက်နေ့ တွင် လေ့လာရေး ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါသည်။

PATHEIN OSC


KAAD (CATHOLIC ACADEMIC SUPPORT SERVICE FOR FOREIGN STUDENTS, GERMANY) ဂျာမနီနိုင်ငံ

REGENSBURG DIOCESE KAAD အဖွဲ့ဝင် ကက်သလစ် လူငယ်များသည် ပုသိမ်သာသနာသို့ လေ့လာရေးခရီး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ၂၀၀၈ခုနှစ်ကမ္ဘာ့ခေါ်တော်မူခြင်းနေ့သတင်းစကား

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့

လာမည့် ၂၀၁၈ခုနှစ် အောက်တိုဘာလမှာ လူငယ်များနှင့် ခေါ်တော်မူခြင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ခြင်းခေါင်းစဉ်နဲ့ ဆရာတော်ကြီးများအဖွဲ့က ညီလာခံအစည်းအဝေးတစ်ရပ်ပြုလုပ်သွားဖို့ ရှိပါတယ်။ လူတွေကို ပျော်ရွှင်စေဖို့ ဖိတ်ခေါ်တဲ့ဘုရားရှင်ရဲ့အသံ၊ အသက်အရွယ်မရွေးလူအားလုံးအတွက်ပြင်ဆင်ထားတဲ့ ဘုရားအစီအမံတွေဟာတို့ဘဝအတွက်ဘယ်လောက်ထိလေးလေးနက်နက်ရှိနေလဲဆိုတာကိုပိုပြီးထောက်ရှုသွားပါမယ်။ ရှုကြိုမိမြောက်ခေါ်တော်မူခြင်းနေ့အတွက် ကမ္ဘာနဲ့ချီ ဆုတောင်းပေးကြခြင်းဟာ သတင်းကောင်းတစ်ခုကို ပြန်ပြီးကြေညာဟောပြောရသလိုပါပဲ။ ကျွန်ုပ်တို့တွေ့ရဲ့ ဘဝတွေဟာ အစီစဉ်မရှိဘဲမတော်တဆ ဖြစ်ပေါ်လာတာ တစ်ခုမှမရှိပါဘူး။ ဒီလောကထဲမှာ ရှင်သန်နေတဲ့ဘဝတွေနှင့် ရပ်တည်နေရခြင်းတွေဟာဘုရားရှင်ရဲ့ခေါ်တော်မူခြင်းစီမံကိန်းတစ်ခုရဲ့အသီးအပွင့်တွေဖြစ်တယ်လို့ပဲဆိုရမှာပါ။



နားစွင့်ဖို့မကြားနိုင်၊ သတိမမူနိုင်ဖြစ်ရပါတယ်။ ဘဝထဲကို ဝင်လာတဲ့ ဘုရားရှင်အသံကို ကြားနိုင်ဖို့သင်ယူဖို့လိုတယ်။ နေ့တစ်နေ့အဖြစ်ပျက်တွေကို ယုံကြည်ခြင်းမျက်စိနဲ့ယှဉ်ထိုး မြင်ကြည့်နိုင်ဖို့၊ ဝိညာဉ်တော်ရဲ့အလင်းပြမှုကို လက်ခံရယူဖို့ လိုတယ်။ မိမိကိုယ်ကို ဖိတ်ထားသရွေ့ဘုရားရှင်ခေါ်သံ၊ ဘုရားရှင် အစီအမံတွေကို ဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူး။ အစကတည်းက ဘုရားရှင်စီမံပြီးသားဖြစ်တဲ့တို့နဲ့အတူ ရေးချင်တဲ့တို့သမိုင်းမှာအိပ်မက်အကြီးကြီးတွေမက်ဖို့အခွင့်လမ်းတွေပျောက်ဆုံးကုန်နိုင်တယ်။

ခရစ်တော် ကိုယ်တိုင် ကလည်း အခေါ်ခံ၊ စေလွှတ်ခံရတာပဲ။ ဝိညာဉ်တော်ရဲ့အလင်းပြမှုအောက်မှာ ဘုရားစကားအသံကို ကိုယ်တော်ကနားစွင့်ခဲ့သလိုတရားဇရပ်တွေမှာဖတ်ရဲ့ခဲ့တယ်။ လူ့သမိုင်းအတွက်ဘုရားရှင်စီမံကိန်းဟာ သူကိုယ်တိုင်ပဲဖြစ်တယ်လို့ မိမိကိုယ်ကို ရည်ညွှန်းရင်းကျမ်းစကားရဲ့အဓိပ္ပာယ်ကို ဖွင့်ပြခဲ့ပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ ဒီနေ့ခေတ်ရဲ့ ဆူညံသံတွေကြားထဲမှာ နားထောင်တတ်ဖို့ဆိုတာ ပိုပြီးခက်ခဲလာပါတယ်။ ပြင်ပဆူညံသံတွေက ဘဝရဲ့အဖြစ်အပျက်တွေနှင့် ဘုရားရှင်စီမံကိန်းတွေကို ထောက်ရှုသုံးသပ်ရတဲ့အရာသာကို လှလှပပကြီးဖျက်ဆီးပစ်လိုက်နိုင်တယ်။ ဒါပေမယ့်လည်း ဘုရားရှင် စကားအသံက တိတ်ဆိတ်စွာနဲ့ လာတယ်ဆိုတာကိုတော့ သတိပြုရမယ်။ အတွင်းနလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြင်ဆင်ထားမှသာလျှင် ဘုရားသခင် ညင်သာစွာ ပြောလာမယ့် တီးတိုးဖိတ်ခေါ်သံလေးကို ကြားနိုင်ပါလိမ့်မယ်။

ဆိုးဆစ်ဆန်းစစ်ခြင်း

“ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါအပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိတ်ပေးတော်မူပြီ။ ကြေမ္မာသောသူတို့၏ အနာကိုပျောက်စေခြင်းငှာ၎င်း၊ ချုပ်နှောင်ခံရသူတို့အား လွတ်မြောက်စေခြင်းငှာလည်းကောင်း၊ ညှင်းဆဲခံရသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီ” (ရှင်လူကား၎င်း-၁၈-၁၉)

ယေရှုဘုရားရှင်က နာဇရက်တရားဇရပ်မှာ ပရောဖက်ဟောရှာယရဲ့ အထက်က ကျမ်းစာပိုဒ်ကိုဖတ်ပြီးတဲ့အခါ သူဟာ ဘာအတွက်စေလွှတ်ခံရလဲဆိုတာကို ပြန်လည်ဆန်းစစ်ပါတယ်။ ဒီနည်းအတိုင်း တို့အားလုံးလည်းဝိညာဉ်ရေးရာသုံးသပ်ဆန်းစစ်ခြင်းအားဖြင့် မိမိဟာဘယ်အတွက် အခေါ်ခံရတယ်ဆိုတာကို ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။ ဘုရားသခင်နဲ့ တွေ့ဆုံပြီး ဝိညာဉ်တော်ရဲ့အသံကိုနားစွင့်လျှက် ကိုယ့်ရဲ့ဘဝအခြေအနေတစ်ခုကို စတင်ရွေးချယ်ကာ ပြုလုပ်သွားရမယ့် သုံးသပ်ခြင်းဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

ခရစ်ယာန်ခေါ်တော်မူခြင်းဘဝကပရောဖက်တွေ လိုပဲစေလွှတ်ခံရတဲ့ဘဝဆိုတာကိုတဖြေးဖြေးနဲ့တွေ့ရှိလာ

တယ်။ ခေတ်ကာလရဲ့အဖြစ်အပျက်အတိုင်း ဝိညာဉ်ရေးကိုယ်ကျင့်တရားရေး ရှုပ်ထွေးမှုပြဿနာပေါင်း သောင်းခြောက်ထောင်ကြားထဲမှာ ဘုရားရှင်ကသူ့ရဲ့လူမျိုးတော်တွေကိုပြုပြင်ပြောင်းလဲနှစ်သိမ့် မျှော်လင့်ခြင်းတွေပေးဖို့ ပရောဖက်တွေကို စေလွှတ်ပေးပို့ခဲ့တယ်။ ဘုရားရှင်စကားကို မေ့လျော့သွားကြတဲ့သူတို့ရဲ့ စိတ်နှလုံးသားတွေကိုပြန်လည်လှုပ်ခါနီးထလာဖို့စေလွှတ်ခဲ့တယ်။ မှောင်ရိပ်ဖုံးတဲ့ဘဝလမ်းမှာ ရောင်ခြည်အလင်းပေးဖို့ ဘုရားပေးတဲ့ကတိစကားတော်ကိုပရောဖက်တွေကသုံးသပ်ထောက်ရှုရပါတယ်။

ဒီနေ့ခေတ်မှာလည်းပဲ ပရောဖက်တွေလိုသုံးသပ်ဆန်းစစ်ခြင်းမျိုးပိုပြီးလိုနေပါတယ်။ လွဲမှားတဲ့အယူအတွေးအခေါ်လွှမ်းမိုးခြင်းနဲ့ အဖျက်သဘောတွေကြားထဲမှာနှောင့်ယှက်ခြင်းကို အံ့တုရင်းဘုရားရှင်ကကျွန်ုပ်တို့ကိုဘယ်လိုပုံစံ၊ ဘယ်လိုနေရာမျိုးမှာ ခေါ်ယူစေလွှတ်နေလဲဆိုတာကိုသုံးသပ်ရပါမယ်။ ခရစ်ယာန်တိုင်းကကိုယ့်ဘဝရဲ့အတွင်းကစာမျက်နှာကို ဖတ်နိုင်စွမ်းရှိဖို့ကြိုးထွားရှင်သန်ရပါမယ်။ ပြီးတော့ဘုရားရှင်ပေးထားတဲ့ လုပ်ငန်းတာဝန်ကိုဘယ်လိုအခြေအနေမျိုးမှာ ခေါ်ယူအသုံးပြုနေလဲဆိုတာကို နားလည်နိုင်အောင်အားထုတ်ဖို့လည်း လိုပါတယ်။

ဇနီးအဖွဲ့အစည်း

နောက်ဆုံးအနေနဲ့ ယေရှုဘုရားရှင်ကမျက်မှောက်ခေတ်ရဲ့ဆန်းသစ်မှုကိုကြေညာဟောပြောခဲ့တယ်။ ပြည့်ဝစုံလင်တဲ့အချိန်အခါဟာအခုရောက်ပြီ။ ပရောဖက်ဟောရှာယဟောခဲ့တဲ့ချုပ်နှောင်ခံသူလွှတ်ဖို့၊ စက္ခုအလင်းပျောက်သူကို အလင်းပေးဖို့၊ ဝေနေယျသတ္တဝါအားလုံးကိုဘုရားရှင်မေတ္တာကရုဏာတော်ကို ကြေညာဖို့ ဘိသိတ်ပေးခံရသူဟာခရစ်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒီနေ့မှာကျမ်းစကားကပြည့်စုံခြင်းသို့ ရောက်လေပြီလို့ ကိုယ်တော်က မိန့်မြွက်တော်မူခဲ့ပါတယ်။ ဧဝံဂေလိတရားရဲ့ဝမ်းမြောက်ပျော်ရွှင်မှုက ဘုရားသခင်နဲ့ညီအစ်ကိုမောင်နှမတွေကို တွေ့ဆုံဖို့ လမ်းဖွင့်ပေးပါတယ်။ အချိန်ကောင်းကို စောင့်နေတယ်ဆိုတဲ့ဆင်ခြေတွေနဲ့ပြတင်းတံခါးဝမှာအပျင်းကြီးစွာ မျှော်တော်ယောင်လုပ်ပြီး မတ်တပ်ပဲရပ်နေရင်တော့ နှုတ်ကပါတ်တော်က တို့နလုံး



သားကိုဖြည့်ပေးလို့ရမှာ မဟုတ်ပါဘူး။ ဒီနေ့ကဆုံးဖြတ်ချက်ချရမယ့်နေ့၊ စွန့်စားရမယ့်နေ့ဖြစ်ပါတယ်။သင်ရဲ့ခေါ်တော်မူခြင်းကဒီနေ့ပဲ။ ခရစ်ယာန်သာသနာလုပ်ငန်းက အခုပဲစပြီး အယောက်စီတိုင်းကို အခုခေါ်နေတယ်။ အိမ်ထောင်သည်ဘဝပဲဖြစ်ဖြစ်၊ ရဟန်းသူတော်စင် ဘဝအနေနဲ့ပဲဖြစ်ဖြစ် ဘုရားရှင်ကို သက်သေခံဖို့ အခုဒီနေရာမှာဘုရားခေါ်နေပြီ။

ယေရှုဘုရားရှင် ပြောခဲ့တဲ့ဒီနေ့ဆိုတဲ့ စကားလုံးက လူတွေကိုကယ်တင်ဖို့သူရဲ့လုပ်ငန်းတော်မှာပါဝင်ထမ်းရွက်ဖို့ဘုရားရှင်ကအမြဲလာနေတယ်ဆိုတာကိုအခိုင်အမာသိစေပါတယ်။ သူနဲ့အတူရှိဖို့၊ နီးနီးကပ်ကပ် လိုက်လျှောက်ဖို့အတွက် အဆက်မပြတ်ခေါ်နေပါတယ်။ အချို့သူတွေကိုလည်း သူ့ကိုအစေခံဖို့ တိုက်ရိုက်ခေါ်လျှောက်ရပါမယ်။



ဒုက္ခအခက်ခဲတွေ ပြည့်နှက်နေတဲ့ ကြားထဲမှာ တောင်ဘုရားရှင်က လူသားတွေနဲ့တွေ့ဆုံဖို့ အမြဲချဉ်းကပ်ရောက်လာနေဆဲဆိုတာကို ခရစ်တော်ဘုရားရှင် လူ့အဖြစ်ယူတော်မူခြင်းက သတိပေးနေပါတယ်။ သူဟာတို့နဲ့အမြဲရှိတဲ့ဘုရားဖြစ်တယ်။ ဖုန်အလိမ်းလိမ်းနဲ့ဘဝက ပေကျဲနေဦးတောင် သူကတို့နဲ့အတူ အမြဲလျှောက်လှမ်းနေဆဲ။ ဘဝရဲ့အပူပင်တွေကိုလည်း သူသိတယ်။ ဒါကြောင့်ပျော်ရွှင်ဖို့အတွက်သူအမြဲ ဖိတ်ခေါ်နေပါတယ်။ ခေါ်တော်မူခြင်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြတာမှန်တယ်။ မတူညီတဲ့ခေါ်တော်မူခြင်းတွေထဲမှာ တူညီတဲ့အချက်တွေရှိနေတယ်။ ဘုရားရှင်ခေါ်သံကို နားစွင့်ဖို့၊ သုံးသပ်ဖို့လိုက်ကျင့်လျှောက်လှမ်းဖို့လိုတယ်။ ကိုယ်ပိုင်အစွမ်းအစတွေကို ဖော်ထုတ်ရင်း ကယ်တင်ခြင်းရဲ့ အသုံးတော်ခံများဖြစ်စေပြီးစစ်မှန်တဲ့ပျော်ရွှင်ခြင်းရှိရာသို့ အရောက်လှမ်းဖို့ဒီအချက် (၃) ချက်ကတူညီပေးပါလိမ့်မယ်။ နားထောင်တတ်ခြင်း၊ သုံးသပ်ဆန်းစစ်ခြင်း၊ လိုက်နာရှင်သန်ခြင်းဆိုတဲ့အချက် (၃) ချက်ကို ယေရှုဘုရားရှင်ရဲ့ ဒေသနာတော်လုပ်ငန်းအစမှာတွေ့ရပါတယ်။ သဲကန္တာရထဲမှာ ဆုတောင်းခြင်းနဲ့ နှောင့်ယှက်ခြင်းကိုကျော်လွန်ပြီး နာဇရက်မြို့မှာရှိတဲ့တရားဇရပ်တွေဆီ သူသွားခဲ့တယ်။ အဲဒီမှာ ဘုရားရှင်စကားအသံကိုနားထောင်တယ်။ အဖမည်းတော်က ပေးအပ်ထားတဲ့ သာသနာလုပ်ငန်းကို သုံးသပ်ဆန်းစစ်တယ်။ ပြီးတော့လက်တွေ့လိုက်နာလျှောက်လှမ်းပြခဲ့ပါတယ်။

နားထောင်စစ်ဆေးခြင်း

ဘုရားရှင် ခေါ်သံဟာတခြားအသံတွေကို ကြားရသလိုမျိုးမဟုတ်ဘဲ နေ့စဉ်ဘဝထဲမှာ ထိတွေ့ခြင်းဖြင့်ဝင်ရောက်လာတတ်ပါတယ်။ ဖိအားတစ်စုံတစ်ရာမရှိဘဲ တိတ်ဆိတ်ညင်သာစွာချဉ်းကပ်လာတယ်။ မိမိရဲ့ နှလုံးသားက လောကအပူပင်တွေနဲ့ ပြည့်နှက်နေတဲ့အခါ ဘုရားခေါ်သံကို

ရန်ကုန်မြို့ မြန်မာကွန်ပင်းရှင်းစင်တာတွင် ကျင်းပသော ၂၉ ကြိမ်မြောက် ဒေသနာတော်ဟောကြားခြင်းနှင့် ချီးမွမ်းကိုးကွယ်ခြင်း အစီအစဉ်တွင် ယုံကြည်သူ ၂၀၀၀ ခန့်ပါဝင်ခဲ့

၉ ရက် မတ်လ ၂၀၁၈

၂၉ ကြိမ်မြောက် ဒေသနာတော် ဟောကြားခြင်းနှင့် ချီးမွမ်းကိုးကွယ်ခြင်း အစီအစဉ်ကို မတ်လ (၉) ရက် သောကြာနေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC မြန်မာ ကွန်ပင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယုံကြည်သူ ၂၀၀၀ နီးပါးပါဝင်ခဲ့သည်။

ဒေသနာဟောပြောပွဲကို ကာဒီနယ်ကြီးချားလ်ဘို၊ ကက်သလစ် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဂိုဏ်းပေါင်းစုံမှ သင်းအုပ်ဆရာများ၊ နိုင်ငံကျော် တေးသံရှင်များ၊ ဘာသာပေါင်းစုံမှ ဓမ္မ မိတ်ဆွေများ တက်ရောက်ခဲ့ပြီး၊ ဆုတောင်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဒေသနာတော်ဟောပြောခြင်း၊ အတွင်းစိတ်ကုသခြင်း အစီအစဉ်များ ပါဝင်ခဲ့သည်။

၎င်းအခမ်းအနားတွင် ကာဒီနယ်ကြီးချားလ်ဘို တက်ရောက်အမှာစကားပြောကြားခဲ့ကာ မန္တလေးဂိုဏ်းချုပ်သာသနာမှ တွဲဖက်လူငယ်တာဝန်ခံ ဘုန်းတော်ကြီး Fr.Bosco ဘိုဘို နှင့် ရန်ကုန်ရဟန်းဖြစ်သင်တက္ကသိုလ်မှ စာချဘုန်းတော်ကြီး Fr. Brian ဗညားနွယ် တို့က ဒေသနာတော်ဟောကြားခဲ့သည်။



အတွင်းစိတ်ကုသခြင်းကို ဘုန်းတော်ကြီး Fr. Brian ဗညားနွယ်မှ ဦးဆောင်ခဲ့ပြီး ဂုဏ်တော်ချီးမွမ်းခြင်းအစီအစဉ်ကို နိုင်ငံတော်ကျော် တေးသံရှင်များ ဖြစ်သော နွယ်ဥဝင်း၊ ရေပကာဝင်း၊ နီတာ၊ မရန်ဆိုင်းနော် တို့နှင့်အတူ Fr. Nicodemus အောင်သန်းအေး ဦးဆောင်သော ဒေသနာတော် တေးဂီတနှင့် အဖွဲ့ဝင် လူငယ်များမှ ဦးဆောင်ပေးခဲ့သည်။ ဒေသနာတော် ဟောကြားခြင်း အစီအစဉ်ကို ညနေ ၆ နာရီအချိန်တွင် စတင်ခဲ့ပြီး ည ၁၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

ယုံကြည်သူများ နှုတ်ကပါတ်တော် ဖတ်ရှုသည့်အလေ့အကျင့် ဖြစ်ပေါ်လာပြီး နှုတ်ကပါတ်တော်အတိုင်း ရှင်သန်လျှောက်လှမ်းသူများ ဖြစ်လာစေရန်၊ ကယ်တင်ခြင်း စိတ်ချရတဲ့ အသက်တာကို ရရှိပြီး တစ်ပါးသူကို ကယ်တင်ခြင်းအတွက် ဟောပြောသက်သေခံသူများ ဖြစ်လာရန် ရည်ရွယ်၍ ဒေသနာတော်အဖွဲ့ကို လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ကတည်းက စတင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

သေသနာတော် အဖွဲ့ကို ရဟန်း၊ လူငယ်၊ လူကြီး နယ်ပယ်စုံမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး မြန်နိုင်အံ့ ဟောပြောသက်သေခံခြင်းများ ကျေးဇူးတော်ချီးမွမ်းခြင်းများ ရံဖန်ရံခါ ပြုလုပ်ကျင်းပလျက်ရှိပြီး ရန်ကုန်မြို့၊ အင်းစိန်ရှိ စိန့် ပီတာ စိန့်ပေါလ် ကက်သလစ် ဘုရားကျောင်းတွင် လ၏ တတိယ တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်သည်။ မည်သူမဆို ပါဝင် တက်ရောက်နိုင်သည်။

သတင်း ဓါတ်ပုံ - CBCM-OSC



မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ် | သီအော်လော်ဂျီ ဌာန | ရန်ကုန် ပျော်ရွှင် ဂုဏ်ယူစွာ ကျင်းပခဲ့သော နေ့ထူးနေ့မြတ် ၁၅ ရက် မတ်လ ၂၀၁၈

သတင်း၊ ဓါတ်ပုံ - CBCM-OSC

နံနက် ၈:၁၅ နာရီအချိန်တွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်ကာ ဂိုဏ်းချုပ်ဆရာတော်ကြီး (ငြိမ်း) ပေါလ် ဂရောင်၊ ပုသိမ်သာသနာ ဂိုဏ်းအုပ်ဆရာတော် ဂျွန်မန်းဆိန်းဟို၊ ရန်ကုန် လက်ထောက် ဆရာတော် ဂျွန်စောယောန် တို့ ခြံရံလျက် ဘုရားကျောင်းဆောင် အသစ်အား ကောင်းကြီးပေး ဖွင့်လှစ်ခဲ့ပြီး ဘုရားကျောင်းဆောင် အသစ်အတွင်း၌ မစ္စားတရား တော်မြတ်ပူဇော်ခဲ့သည်။ ရဟန်းဖြစ်တက္ကသိုလ်၏ ကျောင်းသားရဟန်းများ၊ ဧည့် သည်တော်ရဟန် အပါး ၄၀ ခန့် နှင့်အတူ သီလရှင်များ၊ သူတော်စင်များနှင့် ဘာသာ ဝင် ပရိတ်သတ် လူကြီး လူငယ် ၇၀၀ ခန့်လည်း ပါဝင်ဆုတောင်း ခဲ့ကြသည်။

ဆရာတော် ဂျွန် မန်းဆိန်းဟိုမှ မစ္စားတရားတော်အတွင်း ဩဝါဒကို ပေးခဲ့ရာ တွင် မျက်မှောက် ခေတ်ကာလနှင့် လိုက်လျောညီထွေရှိသည့် ရဟန်းကောင်းများ ပေါ်ထွက်လာရေးအတွက် အရေးတကြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း အဓိက ထား မိန့်ကြားခဲ့သည်။

မစ္စားတရားတော်မြတ် အတွင်းတွင် ဘုရားကျောင်းဆောင် အသစ်အား ဝတ်ပြုကိုးကွယ်ခြင်း နည်းလမ်းများနှင့် ကိုက်ညီစွာ ခမ်းခမ်းနားနား ပြုလုပ်ခဲ့သည်။ ဘုရားကျောင်းသည် ရဟန်းလောင်း ကိုရင်များအတွက် ရည်ရွယ်ကာ ဆောက်လုပ် ထားခြင်းဖြစ်ပြီး ပူပြင်းသော ရန်ကုန် ရာသီဥတုနှင့်လည်း အစဉ်ပြေအောင် မွမ်းမံ ထားသည်။ ရဟန်းတစ်ပါးအတွက် ဘုရားတရားရေးရာ၌ ခိုင်မာတည်ကြည်ရေးသည် အလွန်အရေးပါသောကြောင့် ဤဘုရားကျောင်းသည် ရဟန်းလောင်းများစွာအား ဘုရားသခင်နှင့် ပေါင်းစပ်နိုင်ရေးအတွက် အရေးပါသော နေရာတစ်ခုဖြစ်သည်။



မစ္စားတရားတော်မြတ် အဆုံးတွင် ကျောင်းဘုန်းတော်ကြီး ဖါသာရ် အောင်ဝင်း ၏ ရဟန်းဝါတော် ၂၅ နှစ်ပြည့် ငွေစင်ဂျူဘီလီ အထိမ်းအမှတ် ဂုဏ်ပြု နှုတ်ဆက်ခြင်း အခမ်းအနားကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။

ကျောင်းအုပ်ဘုန်းတော်ကြီးမှ ကျေးဇူးတင်စကား ပြောဆိုခြင်းတွင် ဘုရား သခင်အား ကျေးဇူးတင်ရင်း အမြဲတမ်း ထောက်ပံ့ ကူညီပေးနေသော ဆရာတော် ကြီးအား၊ စေတနာရှင် အလှူရှင်များ၊ ရဟန်းဖြစ်တက္ကသိုလ်မှ စာချရဟန်းများနှင့် ရဟန်းလောင်း ကိုရင်များအား ကျေးဇူးတင်ခဲ့သည်။ ကျောင်းတော်ကြီး သာယာလှ ပရေးအတွက်သာမက ကောင်းမွန်သော ရဟန်းများ မွေးထုတ်နိုင်ရေးအတွက် ဝိုင်း ဝန်း ကူညီကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။



ထို့နောက် နံနက် ၁၁:၄၅ နာရီတွင် မေပညာနှင့် ခရစ်ယာန်အသက်တာ ဟောပြောခြင်း အမှတ်စဉ် ၄ ကို ဖါသာ မာရီယာနီစိုးနိုင်က အနှစ်သာရပြည့်ဝသော ခရစ်ယာန် အသက်တာခေါင်းစဉ်ဖြင့် ဟောကြား ဝေငှခဲ့သည်။ ထို ဟောပြောပွဲ

အချိန်တွင် ကလေးသူငယ်များအား ရဟန်းလောင်း ကိုရင်များက ကစားနည်းမျိုးစုံဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခဲ့ကြသည်။

နေ့လည် ၁:၀၀ နာရီတွင် ဂျူဘီလီရှင် ဘုန်းတော်ကြီး ဖါသာရ် အောင်ဝင်း အား အကပဒေသာ ဖြင့် ဖျော်ဖြေဂုဏ်ပြုရင်း လေးနှစ်တာ ပညာသင်ယူအောင်မြင် ခဲ့ကြသည့် ကိုရင်များအားလည်း နှုတ်ဆက်ခဲ့ကြသည်။

ဤနေ့သည် ရဟန်းဖြစ်တက္ကသိုလ်အတွက် အလွန်ဝမ်းသာ ဂုဏ်ယူရသော သမိုင်းဝင် နေ့ရက် တစ်ရက် အဖြစ် ကျန်ရစ်မည် ဖြစ်သည်။

လွိုင်ကော်သာသနာအတွင်းရှိ လူငယ်များအတွက် အစေခံခေါင်းဆောင်မှုသင်တန်းများ ဖွင့်လှစ်

လွိုင်ကော်ကက်သလစ် သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင်မှကြီးမှူး၍ လွိုင်ကော်ရုံးတိုက်နယ်အတွင်း ရှိ လူငယ်များအတွက် အစေခံခေါင်းဆောင်မှုသင်တန်းတစ်ရပ်ကို ဇန်နဝါရီလ ၁၂ မှ ၁၆ ရက်အထိ (၅) ရက်တာ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

၎င်းသင်တန်းကို လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ စိန်ဘက်နဒစ်လူငယ်ရိပ်သာတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်း၏ လူငယ်အမှုဆောင် စုစုပေါင်း (၃၂) ဦးခန့် တက်ရောက်ပါဝင်ခဲ့သည်။

ပထမဆုံးနေ့တွင် လွိုင်ကော် ကက်သလစ်သာသနာလုံးဆိုင်ရာ လူငယ်တာဝန်ခံဘုန်းတော်ကြီး လွှဲလှရွှေမှ အဖွင့်အမှာစကားနှင့် စတင်တက်ရောက် မိမိမှ သင်တန်း၏ သဘောသဘာဝနှင့် လူငယ်အသက်တာအကြောင်း ဝေမျှသွားခဲ့သည်။ ဒုတိယနေ့တွင် ဆေးကြောခြင်းမင်္ဂလာအမှုတော်မြတ်၊ လူငယ်နှင့် ဝိညာဉ်ရေးအတက်တာ၊ လူငယ်နှင့်အလုပ်အကိုင် အကြောင်းကိုဘုန်းတော်ကြီးဖိလစ် အောင်ဇံမှ ပို့ချ ဝေမျှသွားခဲ့သည်။ တတိယနေ့တွင် ဘုရားဝတ်ပြုဆုတောင်းခြင်းနှင့် အာပတ်ဖြေခြင်းမင်္ဂလာတော်မြတ်အကြောင်းဘုန်းတော်ကြီးအာပြဟ်အားညီမှ ဝေမျှပို့ချသွားခဲ့သည်။ စတုတ္ထနေ့တွင် ဘုန်းတော်ကြီးဖိလစ်ဆော်ရယ် လူ့အခွင့်အရေးနှင့် တာဝန်အကြောင်းလူငယ်များအတွက် ဝေမျှသွားခဲ့သည်။ သင်တန်း၏ နောက်ဆုံးနေ့တွင် ဖာသာရ် အလွှဲလှရွှေက သက်ထွေးအောင်မှ ဦးဆောင်ပြီးအဖွဲ့လိုက် ဆွေးနွေးသုံးသပ်ခြင်း အချင်းချင်းအပြန် အလှန်ဝေမျှခြင်းဖြင့် သင်တန်းကို အဆုံးသတ်ခဲ့သည်။

လွိုင်ကော် ကက်သလစ်သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင်မှ ဦးဆောင်ကာ ဆက်ကပ်လူငယ်များပါဝင် လျှက် ဇန်နဝါရီလ (၁၈) ရက်နေ့မှ စတင်ကာမီးဆောင်းရုံရှိ တိုက်နယ်လူငယ်များအတွက် အစေခံခေါင်းဆောင်မှု သင်



တန်းကို ဆက်လက်ဖွင့်လှစ်ပေးခဲ့သည်။ သင်တန်းအဖွင့်နေ့တွင် ကျောင်းထိုင်ဘုန်းတော်ကြီးမှ ကြိုဆိုစကား၊ လူငယ်တာဝန်ခံဘုန်းတော်ကြီး လွှဲလှရွှေမှ အဖွင့်အမှာစကားများကိုပြောကြားပေးခဲ့သည်။ သင်တန်း၏ ပထမနေ့နံနက်ခင်းမွှားတရားတော်အပြီးတွင် ဖာသာရ် ရီချက်က ကက်သလစ်အသင်းတော်၏ လူမှုသွန်သင်ချက် အကြောင်းကိုလည်းကောင်း၊ ဖာသာရ် ထူးဘွယ်မှ အဖွဲ့အစည်းတည်ဆောက်ခြင်း (Team building) ခေါင်းစဉ်ဖြင့် ပို့ချပေးသွားခဲ့သည်။ ဆက်ကပ်လူငယ်များအဖွဲ့များမှလည်း အကများ၊ ကစားနည်းများဖြင့် ဦးဆောင်ပေးကာ ပထမနေ့ကို ပျော်ပျော်ရွှင်ရွှင် အစပြုခဲ့ကြသည်။ ဒုတိယနေ့တွင် လူငယ်တာဝန်ခံ စတုတ္ထရံမိမိမှ ကက်သလစ်အသင်းတော်၏ ယုံကြည်ခြင်းအခြေခံနှင့် ခေါင်းဆောင်မှု ပုံစံခေါင်းစဉ်ဖြင့်လူငယ်များအားယုံကြည်ခြင်းဆိုင်ရာအခြေခံလိုအပ်ချက်များ

နှင့်ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းနှင့်လိုအပ်ချက်များအကြောင်းကိုဝေမျှပေးသွားခဲ့သည်။ သင်တန်း၏ တတိယနေ့တွင် လူငယ်တာဝန်ခံ ဘုန်းတော်ကြီးလွှဲလှရွှေမှ ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာနှင့် ဆုတောင်းခြင်းအကြောင်း တို့ကိုအကျယ်တဝင့် ရှင်းလင်းပို့ချပေးခဲ့သည်။ ဆက်ကပ်လူငယ် မနင်းဝတ်ရည်မှ အာပတ်ဖြေခြင်းစက္ကရာမင်း မင်္ဂလာအကြောင်း အခွင့်အရေးနှင့် တာဝန်အကြောင်းကို သင်တန်း၏စတုတ္ထနေ့တွင် ဝေမျှပေးသွားခဲ့သည်။ သင်တန်း၏ ပဉ္စမနေ့တွင် ကျန်းမာရေးအကြောင်း သိကောင်းစရာ အစည်းအဝေးများပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထို့အတူ ၎င်းသင်တန်းကိုပင် ဟိုဟာရုံတိုက်နယ် လူငယ်များအတွက် ဖေဖော်ဝါရီလ (၂၈) ရက်မှစတင်ကာ (၄) ရက်တာ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသားများ စုပေါင်း၍ မွှားတရားနာယူ

ပုသိမ်၊ ၂၅ ရက် ဖေဖော်ဝါရီ
ပုသိမ်ရိုက်အုပ်သာသနာ၊ ပုသိမ်မြို့၊ စိန်ပိတာဘုရားကျောင်းတွင် ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသားများစုပေါင်း၍ မွှားတရားနာယူပူဇော်ခဲ့ကြကြောင်းသိရသည်။

မွှားတရားတော်မြတ်တွင် ကျောင်းသား/ သူများမှ ကျမ်းစာဖတ်ရှုခြင်း၊ ပူဇော်သကာယများ ဆက်ကပ်ပူဇော်ကြခြင်း၊ အထူး ကောင်းချီးမင်္ဂလာများ ခံယူခဲ့ကြသည်။ မွှားတရားတော်မြတ် အပြီးတွင်


လည်း ကျောင်းထိုင်ဘုန်းတော်ကြီး ဖရန်စစ်နှင့် အငြိမ်းစားမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးမောင်မောင်စိုး၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား မိဘများ သာသနာ ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြပြီး ဆရာကြီးဦးမောင်မောင်စိုးနှင့် ဦးပဉ္စင်းကြီးပေါ်လ တို့က ကျောင်းသားများအား အားပေးဆုံးမစကားပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသူ၊ ကျောင်းသားများက ဘုန်းတော်ကြီးဦးပဉ္စင်းနှင့် ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူ များအား ကျေးဇူးတင်ဂါဝရပြုခဲ့ကြသည်။

နန်းဂျူလိုင်အေး (ပုသိမ်)




၂၀၁၇ - ၂၀၁၈ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/သူများ



လူသည် မိမိ မျိုးစေ့ကြဲသည့်အတိုင်း ရိတ်သိမ်းရ မည်လည်းဖြစ်၏။ အကြောင်းပုဂ္ဂိုလ်၊ အသွေးအသား၊ အတွက် မျိုးကြဲသောသူသည် အသွေးအသားမှ ပုပ် ပျက်ခြင်းကို ရိတ်သိမ်းရလိမ့်မည်။

ကောင်းသောကျင့်ကို ကျင့်ရာတွင် စိတ်ပျက်အားလျော့ခြင်း မရှိကြနှင့်။

ဂလာတိ သြဝါဒစာ ၆:၇-၉



သီလရှင် (၈) ပါး ပထမ ယာယီသစ္စာပြုခြင်း

LITTLE WAY SISTERS OF ST.THERESA သီလရှင်အသင်းဂိုဏ်းမှ သီလရှင် (၈) ပါးပထမယာယီသစ္စာပြုခြင်း နှင့်သင်္ကန်းခံယူခြင်း အခမ်းအနားကို ဖေ ဖော်ဝါရီလ (၂၁) ရက်ဗုဒ္ဓဟူးနေ့၌ကလေး သာသနာစိန်ပိတာနှင့် စိန်ပေါလ်ဘုရား ကျောင်းတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနား ကို ဟားခါးသာသနာ ဂိုဏ်းအုပ်ဆရာတော် ကြီး LUCIUS HRE KUNG မှဦးဆောင်ကာ ဘုန်းတော်ကြီး (၃၆)ပါး၊ ဦးပဇင်းကြီး (၂) ပါးနှင့်တကွသာသနာ (၁၀၀၀) ခန့်ပါဝင် တက်ရောက်ခဲ့ပါသည်။

ပထမသစ္စာပြုကြ သောသီလရှင်များမှာ ဟားခါးသာသနာမှ စစ္စတာရ်အက်ဂနက်စ် (TAMHLEE)၊စစ္စတာရ်ခရစ္စတင်းနော်အေးသီခိုင် (တောင်ငူသာ သနာ) ၊စစ္စတာရ်စီမီးလျှာ (DAR VANG) ဟားခါးသာသနာ၊ စစ္စတာရ် ထရေးဇာ (THANG LENG) ဟားခါးသာသနာ၊ စစ္စတာရ် ရှိဘဲကာ (NAING SAN CING) ကလေးသာသနာ၊ စစ္စတာရ် မာရီယာ (THIAN REM AUNG) ဟားခါးသာသနာ၊ စစ္စတာရ်ဘယ်ရောနီကာ (SUI REM NUAM) ဟားခါးသာသနာ၊စစ္စတာရ်ဂျိုးစ ဖင်းနော်သဇင်စိုး တောင်ငူသာသနာ တို့ဖြစ်သည်။

Sisters of St.Theresa



ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များအသင်း တည်ထောင်ခြင်း (၁၇၅)နှစ်ပြည့် ဂျူဘီလီပွဲတော်

ခရစ်တော်ယေရှု၌ ရှိသော စိတ်သဘော ကို သင်တို့၌ လည်းတည်ရှိစေကြလော့ (ဖိလိပိ ၂:၅)

ဇွဲစောစီ၏ အဓိစာရည်ရွယ်ချက်

ကလေး သူငယ်များအား သာသနာပြုခြင်း ဆိုင်ရာ အသိပညာပြည့်ဝစွာ ရရှိခံယူစေ၍ ကောင်းမွန်စွာ လေ့ကျင့် သင်ကြားခြင်း ခံရသော၊ သာသနာပြုများဖြစ်လာကြစေပြီး အခြားကလေးသူငယ်များကို လည်း သာသနာပြုခြင်း၌တက် ကြွစွာလှုပ်ရှားလာစေရန် အတွက် ကူညီပေးရန်



အစောစီ၏ရည်ရွယ်ချက်

- ၁။ ကလေးသူငယ်များ၌ သာသနာပြုစိတ်ဓါတ်ပြည့်ဝ ရှင်သန်လာရန်
- ၂။ ကလေး သူငယ်များ၌ သူတော်စင်ဘောင်သို့ တက်လှမ်း လိုသောစိတ်များ ရှင်သန်လာစေရန်
- ၃။ ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားတတ်စေရန်
- ၄။ ကလေးသူငယ်များသည် မိမိတို့၏ယုံကြည်ခြင်းနှင့် ပိုင် ဆိုင်မှုများကို ဆင်းရဲချို့တဲ့သော အခြား ကလေးသူငယ်များ အား ရက်ရောစွာ ပေးလှူ တတ်စေရန်
- ၅။ သာသနာပြုလုပ်ငန်းများကို ကလေးသူငယ်များ အတူတကွ စည်းလုံးညီညွတ်စွာ စုပေါင်းလုပ် ဆောင် တတ် စေရန်

အစောစီ၏ ရည်မှန်းချက်

ကက်သလစ် ကလေးသူငယ်များသည် ကူညီရိုင်းပင်း ကလေးများအချင်းချင်းဟူသော ဆောင်ပုဒ် နှင့် အညီ ကမ္ဘာပေါ်ရှိ ဒုက္ခဆင်းရဲ အမျိုးမျိုးခံစား နေရသော ကလေး သူငယ်များအတွက် ဆု တောင်းပေးခြင်း၊ အလှူဒါနပေးလှူ ခြင်းဖြင့် ဘုရားသခင်၌ ယုံကြည် ကျင့်ကြံ ဝေမျှ သက်သေ ခံသော သာသနာပြုလေးများဖြစ်လာကြစေရန်။

အစောစီ၏လုပ်ဆောင်ချက်များ

- ၁။ ကလေး သူငယ်များအား သေဘေးမှ ကာ ကွယ်စောင့် ရှောက်ပေး၍ ဆေးကြောခြင်း မင်္ဂလာအားဖြင့် ကောင်းကင် လမ်းကို ညွှန်ပြ ပေး၍ အတတ်နိုင်ဆုံး ကလေးအရည် အတွက် များနိုင်သမျှ များစွာ ကူညီကယ်တင်ခြင်း။
- ၂။ ကလေးသူငယ်များအား ခရစ်ယာန်အယူဝါဒကို ရရှိခံယူ စေခြင်းဖြင့် နိုင်ငံ၏ မျိုးဆက်သစ်များကို ပြင်ဆင်ပေးခြင်း။
- ၃။ ကလေး သူငယ်များအား လူ့အဖွဲ့အစည်း၌ ဦးဆောင် သူများနှင့် သာသနာပြုများအဖြစ် ကယ်တင်ခြင်း၏ အသုံး တော်ခံများ ဖြစ်လာ ကြစေရန်အတွက် ကူညီပေးခြင်း။

အစောစီ၏စံနှိုင်းခြင်း အမျိုးစေ့များ

- ၁။ ကလေးသူငယ်များတို့သည် ယုံကြည်ခြင်း၊ ဝေမျှခြင်းနှင့် တစ်လုံးတစ်ဝတ်ည်း ရှင်သန်ခြင်း တို့၌ ကြီးပြင်းခွင့်ရရှိခြင်း။
- ၂။ ဆင်းရဲချို့တဲ့ကြသော ကလေးသူငယ်များသည် သာ သနာပြု ကလေးသူငယ်အသင်းဝင်တို့၏ ဆုတောင်းမေတ္တာ နှင့် ရုပ်ဝတ္ထုဆိုင်ရာ ပေးလှူ ခြင်းများ၏ အကျိုးဆက်တို့ကို ခံစားရရှိခြင်း။

၃။ စာသင်ကျောင်းများ၊ စာကြည့်တိုက်များ၊ ဆေးခန်းများ ဆောက်လုပ်ပေးခြင်း၊ ဆင်းရဲ ချို့တဲ့သော ကလေးသူငယ်များအား ကျန်း မာရေး၊ ပညာရေးနှင့် စားဝတ်နေရေး ကူညီပံ့ပိုး ပေးခြင်းဖြင့် လူ့အသိုက်အဝန်းကြီးက အကျိုးခံစားရရှိခြင်း။

ဂျူဘီလီအခမ်းအနား

နေ့ရက် - ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ ။
အချိန် - နံနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ။
နေရာ - မြန်မာကွန်ပင်းရှင်းစင်တာ၊ အမှတ် ၄ ၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်။

သာသနာပြု ကလေး သူငယ် အသင်း၏ (၁၇၅) နှစ် ပြည့် ဂျူဘီလီပွဲတော်အား ငြိမ်းချမ်း အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဆုတောင်းပေးကြပါရန်နှင့် သဒ္ဓါစိတ်အား ထက်သန် စွာ လှူဒါန်းပါဝင်လိုကြသူများကိုလည်း မျှော်လင့် ကြို ဆိုနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်းများရုံး ကက်သလစ်ဆရာတော်ကြီးများကျောင်းတိုက် စမ်းချောင်းမြို့နယ်။ ၀၉ - ၄၂၈၀၀၆၂၉



ကျိုင်းတုံသာသနာရုံ သာသနာပြု ကာလေး သူငယ်များ သင်တန်းကျင်းပ

ကျိုင်းတုံသာသနာရုံအသက် (၅) နှစ်မှ (၁၀) နှစ်အရွယ်ရှိသာသနာပြုကာလေး သူငယ်များအတွက်သင်တန်းကိုဖေဖော်ဝါရီလ ၂၀ ရက်မှစတင်ကာကျိုင်းတုံမြို့၊ စွမ်ဆပ်ကုန်း၊ အာစီအမ်ကျောင်းဝင်းအတွင်းရှိ ပီးမေခန်းမဆောင်တွင် ဖွင့်လှစ်ပေးခဲ့သည်။

ကာလေးများအတွက် လူ့ကျင့်ဝတ် သိမှတ်ဖွယ်ရာများ၊ အာခါစာပေနှင့် ရိုးရာများသင်ကြားပေးခြင်း၊ ပုံပြင်၊ ဉာဏ်စမ်းပဟေဠိများ၊ ပညာပေးရုပ်ရှင်အတိုအတွဲများ၊ အတွေးအခေါ်ပိုင်း မြှင့်တင်ပေးနိုင်သည့် တီထွင်ဖန်တီးမှုများနှင့်ဆိုရှယ်ကစားနည်းများစီစဉ်ဖန်တီးပေးခဲ့ကြသည်။

ကာလေးသူငယ် ၁၂၀ တက်ရောက်ပါဝင်ခဲ့သော ၎င်းသင်တန်းကာလတွင် ကလေးသူငယ်များသည် ကျိုင်းတုံကက်သလစ်သာသနာပိုင် ဆရာတော် ပီတာလွီး ကျဆုံးသွားသည့် သွားရောက် လည်ပတ်ခဲ့ပြီး ဆရာတော်နှင့် တွေ့ဆုံနှုတ်ဆက်ကြခြင်း၊ နောင်ကန်ရွာသို့ ပျော်ပွဲစားလေ့လာရေးခရီးသွားခြင်း၊အားကစားဖျော်ဖြေရေး ပြိုင်ပွဲများကျင်းပခြင်းနှင့် ဆရာသူလေးငယ်များကိုဆုများချီးမြှင့်ခဲ့ကာ ကလေးသူငယ်များ၏သင်တန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။

သင်တန်း ဖွင့်လှစ် ပေးခဲ့သော ကျိုင်းတုံ ကက်သလစ်သာသနာပိုင် ဆရာတော်ပီတာလွီးစ်ကျာရူ၊ ကျောင်းထိုင်ဘုန်းတော်ကြီးအန်းဂျေလိုစိုင်းပျန်း၊ PMS တာဝန်ခံဖာသာရ်ဘောစကို၊ သင်တန်းပို့ချပေးခဲ့သော စစ္စတာရ်ရိုစ်မေရီ၊ စစ္စတာရ်ဒွဲရာ၊ စစ္စတာရ်စုစုလှိုင်၊ ဆရာအောင်နိုင်၊ မြန်

ဆက်ဌာနမှ ဆရာမခိုင်ဇင်ဝင်းနှင့် အဖွဲ့သင်တန်းသူ/ သားများအားလုံးအတွက်အဘက်ဘက်မှလှူဒါန်းပေးခဲ့ကြသော စေတနာရှင်များအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ကြောင်း သင်တန်းကျင်းပရေးအဖွဲ့မှ ဂုဏ်ပြုစကားပြောကြားခဲ့သည်။



ဆက်ဌာနမှ ဆရာမခိုင်ဇင်ဝင်းနှင့် အဖွဲ့သင်တန်းသူ/ သားများအားလုံးအတွက်အဘက်ဘက်မှလှူဒါန်းပေးခဲ့ကြသော စေတနာရှင်များအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ကြောင်း သင်တန်းကျင်းပရေးအဖွဲ့မှ ဂုဏ်ပြုစကားပြောကြားခဲ့သည်။
KYENG TUNG-OSC

ကျိုင်းတုံ လူထုဆက်သွယ်ရေးရုံးမှ ရက်ရှည် သက်ထွေး သင်တန်းဖွင့်လှစ်ပို့ချခဲ့

ကျိုင်းတုံ လူထု ဆက်သွယ်ရေးရုံးမှ ဦးစီး၍ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁၁ ရက်အထိ ၁၃ ရက်ကြာ သက်ထွေး သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

၎င်းရက်ရှည်သင်တန်းကို ဖေဖော်ဝါရီလ ၂၇ က ကျိုင်းတုံ RCM ကျောင်းဝင်းအတွင်း စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းသား စုစုပေါင်း ၃၂၀ ဦး တက်ရောက်ပါဝင်ခဲ့သည်။

သင် တန်းတွင် စစ္စတာရ် ရိုစ်မေရီ မှ အခြေခံသမ္မာကျမ်းစာတော်အကြောင်း၊ SR. စုစုလှိုင် မှ ကျမ်းစာလာပုံပြင်နှင့် ကဗျာများ၊ စစ္စတာ ဒွဲရာ၊ ဆရာမမိငယ်နှင့် ဆရာမ သီတာပြုံးတို့မှ လူထုနီတိနှင့် ဉာဏ်စမ်းပဟေဠိများ၊ ဆရာအောင်နိုင်နှင့် ဆရာမ ခိုင်ဇင်ဝင်းတို့အဖွဲ့မှ ခေါင်း ဆောင်မှုအကြောင်း၊ ဆရာမြတ်သစ်မှ အကောက်အခွန်အကြောင်း၊ ကျိုင်းတုံ စားသောက်ကုန်ရေးရာအဖွဲ့မှ စားသုံးရန်မသင့် အစားအစာများအကြောင်း၊ ဆရာဦးဝင်မြတ်မှ မြေမြှုပ် မိုင်းဆိုင်ရာ အကြောင်းအရာများ ဟောကြားပို့ချပေးခဲ့ပြီး ဘရာသာဘိုဘိုမှ



အားကစားနှင့် ပြိုင်ပွဲများ ဦးဆောင်ကျင်းပပေးခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ခွင့်ပေးခဲ့ပသော ကျိုင်းတုံဂိုဏ်းအုပ်ဆရာတော် ပီတာလွီးစ်ကျာရူ၊ ဘုန်းတော်ကြီးစိုင်းပျန်း၊ ဆုတောင်း မေတ္တာများ၊ အားပေးစကားများဖြင့်လည်းကောင်း လုပ် အား၊ ငွေအား တို့ဖြင့်လည်းကောင်း ကူညီပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း၊ လုပ်အားဖြင့် ဆက်ကပ်ပေးခဲ့ကြသော Good Samaritan အဖွဲ့၊ လူငယ်များ၊ ပုဂ္ဂိုလ်ဆိတ်အကြီး အဖွဲ့၊ ဆရာလွန်းဟောင်းနှင့်အဖွဲ့နှင့် လုပ်အားပေးခဲ့ကြသောသူများအားလုံးကို အထူးပင် ကျေးဇူးတင်ပါကြောင်း ကျိုင်းတုံ လူထု ဆက်သွယ်ရေးရုံးက ကျေးဇူး တင်စကား ပြောကြားထားသည်။
KYENG TUNG- OSC

ရွာလုံးကျွတ် ဆေးကြောခြင်းခံယူခြင်း

ကျိုင်းတုံကက်သလစ်သာသနာ၊ ဘားချဲ့သာသနာအုပ်စုရှိ ဖါးလောင်းရွာနှင့် အားရုံရွာနှစ်ရွာပေါင်းကာ ရွာလုံးကျွတ်ဆေးကြောခြင်းခံယူခြင်းအခမ်းအနားကို ဖေဖော်ဝါရီ လ ၁၁ ရက်ကကျင်းပခဲ့ပါသည်။

ဘုရားသားသမီးများအတွက် ဆေးကြောခြင်းစက္ကရမင်တူးကို ဘား ချဲ့သာသနာအုပ်စု ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ကားလိစ် အောင်ကိုလတ်မှ ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

(KYENGTUNG-OSC)



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

နိုင်ငံတော်ဒုတိယသမ္မတ နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ တောင်ကြီးမြို့၊ သူငယ်တော်ယေဇူး မိဘမဲ့နှင့် မသန်စွမ်းဝေဟာသို့ လာရောက်ခဲ့



တောင်ကြီး ဘုရားဖြူ၊ မတ်လ ၁၅ ရက်
တောင်ကြီး ကက်သလစ် ဝိန်းချစ် သူငယ်တော် ယေဇူး မိဘမဲ့ နှင့် မသန်စွမ်း ဝေဟာသို့ မတ်လ ၁၅ ရက် နံနက်ပိုင်းက နိုင်ငံတော် ဒုတိယသမ္မတ ဦးဟန်နီပန်ထီးယူ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် နှင့် ပြည်နယ်ဝန်ကြီးများ လာရောက်ကြည့်ရှုပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

ဝိန်းချစ် သူငယ်တော်ကြီးကိုယ်စား ဘုရားဖြူ တိုက်နယ်ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာရ်လာဘန်က လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် ဘုန်းတော်ကြီးနှင့် ဂေဟာ တာဝန်ခံ စစ္စတာ နာတာလင်းနာ မိဆာမှ မိဘမဲ့နှင့် မသန်စွမ်း ကလေးငယ်များ အခြေအနေ၊ ဂေဟာ ရပ်တည် လည်ပတ်နေရပုံ အခြေအနေ၊ လက်ရှိ လက်ကိုင် ဆောင်ရွက်နေမှုများနှင့် လူမှုဝန်ထမ်းဌာနမှ လုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

ဒုတိယသမ္မတနှင့် အစိုးရအဖွဲ့များ၊ စေတနာ ရှင်များနှင့် လုပ်ငန်းရှင်များ က မိဘမဲ့ ဂေဟာအတွက် ငွေသားနှင့် အခြား လိုအပ်သော အလှူဒါနများ ပေးအပ်ခဲ့ ကြသည်။
ထိုနောက် ဂေဟာ တာဝန်ခံ စစ္စတာ နာတာလင်းနာ မိဆာမှ ကျေးဇူး တင်စကား ပြန်လည် ပြောကြားခဲ့ကာ ဒုတိယ သမ္မတ ဦးဟန်နီပန်ထီးယူနှင့် ပြည်နယ်ဝန်ကြီးချုပ်အား ဂုဏ်ပြု မှတ်တမ်း လွှာများ အသီးသီးချီးမြှင့်ပေးအပ် ခဲ့သည်။ ဆက်လက်ပြီး မိဘမဲ့နှင့် မသန်စွမ်း ကလေး

ငယ်များက မွေတေးသီချင်းဖြင့် သီဆို ဂုဏ်ပြုခဲ့ကြသည်။
နိုင်ငံတော် ဒုတိယသမ္မတနှင့် အစိုးရအဖွဲ့များက ကလေးငယ်များကို ရင်း ရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြပြီး စား သောက်ဖွယ်ရာများ ဝေမျှခဲ့သည်။ တွေ့ဆုံပွဲ အပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင် များက ကလေးသူငယ်များ၊ ဂေဟာ တာဝန် ရှိ သူများနှင့်အတူ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

U Sai Sheng



တစ်နိုင်ငံလုံးဆိုင်ရာ လူငယ်ပွဲတော်အတွက် နောက်ဆုံးညှိနှိုင်းအစည်းအဝေးဖွဲ့ပြုလုပ်

ပုသိမ်၊ ၁၅ ရက် မတ်လ ၂၀၁၈
မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များပွဲတော် ကျင်းပရေးအတွက် နောက်ဆုံး အကြိမ် ညှိနှိုင်းအစည်းအဝေးကို ပုသိမ်မြို့၊ စိန်ပီတာဘုရားကျောင်းတွင် မတ်လ ၁၅ ရက် နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးကို မြန်မာနိုင်ငံ လုံးဆိုင် ရာ လူငယ်တာဝန်ခံရုံးမှ Fr. အယ်ကော်ထူးနှင့် လူငယ်များ၊ ပုသိမ်သာသနာ ကော်မတီ အသီးသီးမှ ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။
အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များ ဆုပေါင်း စုတောင်းပွဲနှင့် နီးနှောဖလှယ်ပွဲကို ပုသိမ်ဝိန်းချစ်အုပ်သာသနာ မရမ်းချောင်းတွင် လာမည့် ဧပြီလ ၂၃ရက်မှ ၃၀ ရက်ထိ ၈ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
လက်ခံနိုင်သည့် အနေအထားအရ လူငယ်အရေအတွက် သုံးထောင်သာ လူငယ် နီးနှောဖလှယ်ပွဲသို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ဝိန်းချစ်ဝိန်းချစ်အုပ် သာသနာ အသီး သီး



တွင်လည်း လူငယ်များအား ကန့်သတ်ခေါ်ယူရသဖြင့် အစဉ်မပြေမှုများကို ဖော်ပြကာ လူမှု ကွန်ယက်တွင် ထောက်ပြ ဝေဖန်မှုများ ရှိသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ကော် မရှင်မှ ထို အခက်အခဲများအား အတတ်နိုင်ဆုံး ဖြေရှင်းပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာသို့ အကြောင်းပြန်ကြားထားသည်ဟု သိရသည်။
ဤ လူငယ် နီးနှောဖလှယ်ပွဲသည် လူငယ်များအတွက် အကျိုးရလဒ် တစ်စုံတရာ သိသိသာသာ ရှိစေချင်သည့် သဘောထားများလည်း ထုတ်ဖော်ကြသည်။ လူငယ်များ အတွက် ပျော်ရွှင်ခြင်း၊ လူငယ်များ တွေ့ဆုံခြင်းအပြင် ယနေ့မျက်မှောက်အချိန်တွင် လူငယ် များ ရင်ဆိုင်နေရသော စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်စွမ်းရှိစေချင်သည်။ အခြေအနေအရ လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပရသော မြန်မာပြည် ကက်သလစ် လူငယ်ထုအတွက် လည်း ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိစေချင်သည်ဟု မြန်မာပြည် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ ချုပ်လူမှု ဆက်သွယ်ရေး တာဝန်ခံ ဖါသာရ်စိုးနိုင်က အကြံပြုခဲ့သည်။

Pathein OSC

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ရဟန်းဖြစ်တက္ကသိုလ် သိအော်လော်ဂျီ ဌာန (ရန်ကုန်) ၏ ကျောင်းအုပ်ဘုန်းတော်ကြီး ဖါသာရ် စစ်ပရိယန် အောင်ဝင်းနှင့် တွေ့ဆုံမေးမြန်ခြင်း

မေး။ ။ ကိုယ်တော့်အနေနဲ့ ဒီကျောင်းမှာတာဝန်ကျတာဘယ်နှစ်ရှိသွားပြီလဲ။
 ဖြေ။ ။ ဒီကျောင်းမှာတာဝန်ကျတာ (၃)နှစ်ရှိသွားပြီ။ အဲဒီတိုင်းခင် ဒုက္ခကျောင်းအုပ်အနေနဲ့ (၄) နှစ်ကျခဲ့ဖူးတယ်။ အဲဒါကွဲမှာ Visiting Professor အနေနဲ့ (၁) နှစ် စာလာ သင်ရသေးတယ်။ အားလုံးပေါင်းဒီကျောင်းမှာကျခဲ့ဖူးတာ ၈ နှစ်ရှိသွားပြီပေါ့။

မေး။ ။ ဒီကျောင်းနဲ့ပတ်သက်ပြီးမိတ်ဆက်ပြောကြားပေးပါအုံး။
 ဖြေ။ ။ Major Seminary သမိုင်းကြောင်းလေးကို ပြန်ပြောရရင် ၁၉၅၇ ကတည်းကနေ စခဲ့တာဒီနှစ်အထိဆိုရင် နှစ်ပေါင်း ၆၁ နှစ်နီးပါး ရှိနေပြီပေါ့။ ဒီကျောင်းကနေ ဖြစ်သွားတဲ့ ဘုန်းကြီးအရေအတွက်ကတော့ အတိအကျတော့မသိဘူးအနည်းဆုံးတော့ ၈၀၀ ထက်မနည်းဘူး။ ၈၀၀ လောက် ဖြစ်နေပြီပေါ့နော်။ ခုဆရာတော်တွေလည်းပဲ တစ်ပါး နှစ်ပါးကလွဲပြီး ကျန်တာတွေက ဒီကျောင်းထွက်တွေပဲ။ ကျွန်တော်သိသလောက် တစ်ပါးပဲ ဒီကျောင်းထွက် မဟုတ်တာ။ ကျန်တာတွေကတော့ အကုန်ဒီကျောင်းထွက်တွေပဲ။ အစပိုင်းမှာဒီကျောင်းကိုဈေးဆွမ်းအသင်းကဘုန်းကြီးတွေကတာဝန်ယူခဲ့တယ်။ နောက်ပိုင်းမှာတော့ ပြည်တွင်းဘုန်းကြီးတွေကပဲဆက်တာဝန်ယူခဲ့ကြတာပေါ့။ ခုအားလုံးက ပြည်တွင်းဘုန်းကြီးတွေပဲဖြစ်နေပါပြီ။ စာတွေလည်းပဲဟိုလွန်ခဲ့တဲ့ ၁၀ နှစ်လောက် ထိ မြန်မာပြည်က အပြည့်အစုံ မသင်ပေးနိုင်တော့ နိုင်ငံခြားကနေ ခေါ်တာများတယ်။ ခုတော့ ပြည်တွင်းကလည်း နိုင်ငံခြားတွေမှာ သွားပြီးသင်တန်းတွေ တက်၊ တက္ကသိုလ် တွေတက် ဘွဲ့ရကြတော့ စာသင်တဲ့ဘုန်းကြီးတွေ တော်တော်လေးတော့ လုံလုံလောက် လောက်ရှိလာပြီ။ အခုလက်ရှိ ဒီကျောင်းမှာ ရဟန်းလောင်းကျောင်းသားပေါင်း ၁၆၄ ပါးရှိမယ်။ သီအိုလောဂျီနောက်ဆုံးလေးနှစ်ကျောင်းသားတွေပေါ့။ ဒီနှစ်မှာနောက်ဆုံးနှစ် ပြီးလို့ ကျောင်းဆင်းတဲ့ကိုရင် ၃၉ ပါးရှိတယ်။ ၃၉ ပါးကျောင်းဆင်းသွားပြီးတော့ သူတို့ရဲ့ သာသနာတွေပြန်ကြမယ်။ သူတို့ဆရာတော်တွေရဲ့ စီမံမှုနဲ့ ရဟန်းတွေဖြစ်လာကြမယ်။

မေး။ ။ ဒီကျောင်းမှာကျောင်းအုပ်ဘုန်းတော်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ရတဲ့သက် တမ်းတစ်လျှောက် ဘယ်လိုမျိုးစိန်ခေါ်မှုတွေရှိလဲ။ ဘာတွေအားရကျေနပ်မှုတွေရှိလဲ။

ဖြေ။ ။ အားရကျေနပ်မှုအနေနဲ့ကတော့ ဒီမှာအလုပ်လုပ်ရတာ ကျွန်တော်နဲ့အတူ Formators အားလုံးပေါင်းအနေနဲ့ ၁၁ ပါးရှိတယ်။ အားလုံးက ကိုယ့်တာဝန်ကို ကျေကျ ပွန်ပွန်နဲ့ ခင်ခင်ရင်းနှီးစွာ တိုင်တိုင်ပင်ပင် လုပ်ရတာ အရမ်းအားရကျေနပ်မိတယ်။ အခက်အခဲ မရှိကြဘူး။ အားလုံးညီအစ်ကိုတွေလိုစည်းလုံးညီညွတ်မှုရှိတယ်။ အဲဒါတွေ အတွက် အရမ်းအားရတယ်။ စိန်ခေါ်မှုကဘာလဲဆိုရင်တော့ အခုခေတ် မီဒီယာလည်း ပါမယ်ထင်တယ်။ ဒီဖုန်းတွေ၊ အင်တာနက်တွေ၊ ဖေ့ဘုတ်တွေ ဒီရောဂါတွေ Seminary မှာလည်း သိပ်မကင်းဘူး။ ဒီဖေ့ဘုတ်တွေကြည့်ချင်တာတွေ ရှိတဲ့အခါမှာ အချိန်ပိုင်း အနေနဲ့တော့ ကန့်သတ်ပေးထားတယ်။ မနက်ပိုင်း (၄၅)မိနစ် ညနေပိုင်း(၄၅)မိနစ် နဲ့ အားလပ်ချိန်တွေမှာကိုင်ခွင့်ပေးထားပေမယ့် တစ်ခါတစ်ရံ သူတို့ရဲ့ အာရုံက အဲဒါတွေ များတဲ့ အခါမှာ Formation က နည်းနည်းလေး စိန်ခေါ်မှုလေးတွေ ဖြစ်လာတယ်။ အရင်တုန်းကတော့ ဒီ Training တွေပေးတဲ့အခါ Rule and Regulations ဘယ်လို နေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်အချိန်ဇယားကိုဘယ်လိုလိုက်ရမယ် အဲဒါတိုင်း သွားလို့ရတာပေါ့။ အခုချိန်မှာတော့ အဲဒါလောက်နဲ့မလုံလောက်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်းတွေ့ပြီး၊ တစ်ယောက်အသံတစ်ယောက်နားထောင်ဖို့ ဒါမျိုးတွေ အများကြီးလိုအပ်လာတယ်။ Accompaniment ပြောရမှာပေါ့။ သူတို့ကို accompany လုပ်ပေးဖို့ အများကြီးလိုလာတယ်။ ဘာလို့လဲဆိုတော့ ခေတ်က ဆန်းပြား လာတယ်။



တားလို့မရတဲ့အရာတွေအများကြီးရှိတယ်။ ကျောင်းဝန်းထဲမှာသာနေနေတာတစ်ကမ္ဘာ လုံးနဲ့ အဆက်အသွယ် နေသလိုဖြစ်နေကြတယ်။ သူတို့ရဲ့ အသံကိုနား ထောင်ပြီး လမ်းညွှန်ပေးဖို့နဲ့ သူတို့ရဲ့ခေါ်တော်မူခြင်းမှာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင်၊ တကယ်လို့ ဘုန်းကြီးဖြစ်သင့်တယ်ထင်ရင် ဘုန်းကြီးဖြစ်လာအောင်၊ ဒါမှမဟုတ် အိမ် ထောင်သည်ဘဝနဲ့ အပြင်မှာ အဆင်ပြေမယ်ဆိုရင်လည်း ရွေးချယ်နိုင်ဖို့ သူတို့နဲ့ အနီးကပ် Accompany လုပ်ပေးရတဲ့ ပုံစံမျိုးတော့ပြောင်းလာတာပေါ့။

မေး။ ။ အခု ကိုယ်တော့်အနေနဲ့ ရဟန်းလောင်းတွေအပေါ်မှာ အားရ ကျေနပ်စရာတွေ ဆိုရင် ဘာတွေရှိမလဲ။

ဖြေ။ ။ သူတို့အပေါ် အားရကျေနပ်စရာဆိုရင်တော့ ကျွန်တော်ထင်တယ် သူတို့အထဲက ၇၀ ရာနှုန်းလောက်ကတော့ ရဟန်းဘဝကိုအမှန်တကယ် ချစ်မြတ်နိုးကြတယ်။ သူတို့ရဲ့ ပေးဆပ်မှုတွေ မြင်ရတယ်။ ကြိုတင်ပြင်ဆင်မှုတွေ ကောင်းကောင်းမြင်ရတယ်။ နောင် သာသနာမှာ ဘယ်လိုမျိုး လုပ်မလဲ။ ဘယ်လိုနေထိုင်မလဲ။ အဲဒါမျိုး ကြိုးစားမှုတွေ မြင်ရတယ်။ သူတို့အခက်အခဲရှိရင်လည်း ပွင့်ပွင့်လင်းလင်းလာပြောပြီး ဆွေးနွေးတာတွေ ကောင်းတယ်။ အဲဒါပိုင်းတွေမှာအားရတယ်။ ဒါပေမယ့်လို့ လူအများနဲ့ဆိုတော့ တစ်ချို့ ကတော့ သူတို့ခေါ်တော်မူခြင်းက မရှင်းမလင်း ပုံစံမျိုးတွေ၊ နေတော့ နေနေတယ်။ ဒါပေမယ့် သိပ်အားရစရာမရှိတဲ့ အနေအထားမျိုးလေးတွေ တွေ့ရတယ်။ သူတို့အတွက် လမ်းမှန်ရောက်အောင် ပို့ပေးနိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့်လို့ ဒါတွေကလည်း အရမ်းတော့ ခက်ခဲပါတယ်။ ဒါတွေကတော့ စိန်ခေါ်မှုတွေပေါ့။

မေး။ ။ လက်ရှိအနောက်နိုင်ငံတွေမှာရဟန်းတော်၊ သူတော်စင်ဘဝကို ရွေးချယ်တာ နည်းလာတယ်လို့ သိရတယ်။ မြန်မာနိုင်ငံအနေနဲ့ရော ဘယ်လိုအနေအထားမှာရှိလဲ။

ဖြေ။ ။ ဖာသာရ်လည်း အဲဒါလိုမြင်ပါတယ်။ နည်းလာမယ်လို့မြင်တယ်။ ဖာသာရ် မြင်တာ တော့ လူငယ်တွေကလည်း စိန်ခေါ်မှုတွေများတဲ့ ဘဝကို ပိုကြိုက်တယ်။ ကျွန်တော်မြင် တာ (ဒါကတော့ ကျွန်တော်ရဲ့ personal သဘောထားပါ) Formation တွေမှာနည်း နည်းပြောင်းရမယ် ထင်တယ်။ ခက်ခက်ခဲခဲ ပိုရုန်းကန်ရမယ့် ဟာမျိုးတွေ ဒါတွေ အတွက်လည်း စီစဉ်နေပါတယ်။ နောက်ပိုင်းမှာတော့ ဥပမာ-သာသနာပြုဖို့ဆိုရင် သူတို့ ဘယ်လို အခက်အခက်ဆုံးနေရာတွေ အဆင်းရဲဆုံး အကြမ်းတမ်းဆုံး ပုဂ္ဂိုလ်တွေနဲ့ သွားပြီး စကားပြောတာတို့ တစ်ခြားလုပ်ဆောင်ချက်မျိုးတွေ၊ သူများတွေမကပ်ချင်တဲ့ ရောဂါသည်မျိုးတွေ အဲဒါမျိုးဘဝတွေကို သွားပြီးထိတွေ့စေတာမျိုးတွေကို စနေ၊ တနင်္ဂနွေ အချိန်မျိုးမှာ လုပ်ဖို့လိုမယ်။ သူတို့ဘဝ အတွက် စိန်ခေါ်မှု Challenges များမှ ပိုပြီး စိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်။ အဲဒါလိုမဟုတ်ဘဲ သာမန်အတိုင်း သွားနေမယ် ဆိုရင် ခေါ်တော်မူခြင်းက တစ်ဖြေးဖြေးကျလာမယ်လို့ ထင်တယ်။ အပြင်က အခွင့် အလမ်းတွေ လမ်းပွင့်လာလေလေ ခေါ်တော်မူခြင်းကျလာမယ်လို့ထင်တယ်။ ဒါပေမယ့် အဲဒါတွေက ဝမ်းနည်းစရာမဟုတ်ဘူးလို့ ထင်တယ်။ မြန်မာပြည် အသင်းတော်က အရည်အတွက် နည်းသွားလည်း စိုးရိမ်စရာမရှိဘူးလို့ ထင်တယ်။ အရည်အသွေးပိုင်းမှာပဲ ပိုမြင့်ပေးဖို့ လိုမယ်။ ဆရာတော်တွေကိုလည်း ဒီကိစ္စပြောနေတယ်။ ဒီမှာ Train လုပ်နေ တဲ့ ဘုန်းကြီးတွေကိုလည်း ထပ်ထပ်ပြီး update လုပ် Train လုပ်ပေးဖို့။ Leadership မှာလည်း အရင်ခေတ်ပုံစံနဲ့ ရချင်မှတော့မယ်။ ဒီခေတ်ရဲ့ concept နဲ့ ပိုပြီး အားထုတ်ရ တော့မယ်လို့မြင်တယ်။ အရေအတွက်ကတော့ အရင်ကထက် ကျသွားမယ်ဆိုတာ သေချာတယ်။



မေး။ ။ယခုလက်ရှိမှာရော အရင်တုန်းကနေ ရဟန်းလောင်းအရေအတွက် နှိုင်းယှဉ်ရင် ဘယ်လို အခြေအနေမျိုးမှာရှိလဲ။

ဖြေ။ ။နည်းနည်းကျသွားတယ်။ ကိုယ်တော် ဒီကျောင်းအုပ်အနေနဲ့ သုံးနှစ်အတွင်းမှာ ပထမနှစ်မှာ (၁၈၀) ကျော်တယ်။ ဒုတိယနှစ်မှာ (၁၇၀)။ အခုဆိုရင် ၁၆၀ကျော်။ နောက်နှစ်မှာ ၁၅၀ လောက်ပဲရှိမယ်။ တစ်ဖြေးဖြေးနဲ့ Final Year ထွက်သွားတဲ့ အဖွဲ့ကများတယ်။ ပထမနှစ်ဝင်လာတဲ့ အဖွဲ့ကနည်းတယ်။ အဲ့လိုမျိုးဖြစ်နေတယ်။ ဒီနှစ်အတွက် (၃၉) ပါးနောက်ဆုံးနှစ်ပြီးလို့ ထွက်သွားကြမယ်။ ပထမနှစ်ဝင်လာမှာက ၃၀ ပဲရှိတယ်။ နည်းနည်း ရော့ရော့သွားမယ်။ တက်လာတာမရှိဘူး။

မေး။ ။လက်ရှိအနေအထားအရတစ်နှစ်ကိုရဟန်းတော် ဘယ်နပါးလောက်ထွက်ဖို့ရှိလဲ။

ဖြေ။ ။ ဒီနှစ် (၂၀၁၈) အတွင်းမှာတော့ အနည်းဆုံး ၃၀ လောက်မှန်းတယ်။ နောက်နှစ် နှစ်အတွင်းမှာတော့ ၃၀ စီလောက် ဆက်ဖြစ်အုံးမယ်။ နောက်နှစ်နှစ်ပြီးရင်တော့ ၂၅ လောက်ရှိတော့မယ်လို့ ထင်တယ်။

မေး။ ။လက်ရှိကျောင်းမှာ ငွေကြေးအထောက်အပံ့အနေနဲ့ရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ဘဏ္ဍာဆိုင်ရာမှာတော့ အခက်အခဲရှိတယ်။ မလုံလောက်ဘူး။ Rome ကလည်းတစ်ဝက်နီးပါးလောက်ပေးပါသေးတယ်။ တစ်နှစ်တစ်နှစ်ကုန်ကျတာရဲ့ တစ်ဝက်လောက်ပေးတယ်။ ကျန်တဲ့တစ်ဝက်ကတော့ မရှိဘူး။ အဲ့လိုအရမ်းခက်ခဲလာတာကြောင့် ဒီနှစ်က စပြီးတော့ တစ်ခါမှတော့မတောင်းဖူးဘူး ကိုရင်တစ်ပါးကို နှစ်သိန်းတောင်းလိုက်တယ်။ ကျောင်းကကိုရင် ၁၆၀ ရှိတော့ သိန်း ၃၀၀ ကျော်လောက်တော့ ရမယ်။ အလှူရှင် အခက်အခဲတွေကြောင့် အဲ့လိုမျိုးတွေ တောင်းလာရတယ်။ ဆရာတော်တွေကလည်း သဘောတူတယ်။ စားဝတ်နေရေးအတွက် အရမ်းခက်ခဲလာပြီ။ ပြီးတော့လည်းပညာရေးဆိုင်ရာ အဆင့်အတန်းမြင့်ဖို့ဆိုရင် ပိုက်ဆံက ပိုလိုလာတယ်။ အရင်ကတော့ ရှိတဲ့ စာအုပ်လေးနဲ့ သင်ခဲ့တာကနေခုတော့ update လုပ်ပြီး International Level နဲ့ ကြည့်လာရတဲ့အခါ ပြီးတော့ ဒီကျောင်းကလည်း အီတလီက အူဘာနီးယားနား တက္ကသိုလ်နဲ့ တွဲဖက် affiliation လုပ်ထားတဲ့ ကျောင်းဆိုတော့ သူတို့ကလည်းပဲ Standard ကိုအရမ်းပြောလာတယ်။ Standard တစ်ခုရှိလာတဲ့အခါ ပိုက်ဆံကလည်း ပိုလိုလိုလာတယ်။ မလုံလောက်မှုတွေတော့ အများကြီးရှိပါတယ်။

မေး။ ။တစ်ပါးကိုနှစ်သိန်းနဲ့ကောက်ခံဖို့ကရဟန်းလောင်းတိုင်းအတွက်အဆင်ပြေပါ့မလား။

ဖြေ။ ။တစ်ချို့အတွက်တော့ အခက်အခဲရှိပါတယ်။ ဒါ့ကြောင့် ဆရာတော်တွေကနေ တစ်ဆင့်တင်ပြပြီး သူတို့အတွက်အခက်အခဲရှိရင် မိဘကလည်း မတတ်နိုင်ဘူးဆိုရင် သူတို့ရဲ့ perish ကနေပိုင်းကူဖို့။ Perish ကမှ မတတ်နိုင်ဘူးဆိုရင်တော့ ဆရာတော်တွေ အနေနဲ့ သီးသန့်အလှူရှင် ဒီတစ်ပါးတစ်ပါးစီအတွက် ရှာပေးဖို့ သူတို့ သဘောတူပြီးတော့ ဆရာတော်တွေကတာဝန်ယူဝန်ရှိတာပေါ့။ ဥပမာ-မန္တလေးမှာကိုရင် ၁၀ ပါးရှိတယ်ဆိုရင် သိန်း ၂၀ ပေးဖို့ ဆရာတော်ကတာဝန်ရှိတာပေါ့။ အဲ့ဆရာတော်ကသူတို့ဆီကဘယ်လိုကောက်မလဲဆိုရင် နံပါတ် ၁ ကတော့ သူတို့ရဲ့မိဘတွေ တတ်နိုင်တယ်ဆိုရင် မိဘတွေ ဆီက အများဆုံးယူမယ်။ တကယ်လို့ မတတ်နိုင်ဘူးဆိုရင် အဲ့ Perish ကနေအဲ့ဘုန်းကြီး ဆီကိုအလှူခံခိုင်းမယ်။ အဲ့လိုမှ မရရင် သာသနာက လိုအပ်နေရာက အလှူခံပြီးတော့ ယူဖို့ဆုံးဖြတ်ထားတယ်။

မေး။ ။ကိုယ်တော်အနေနဲ့ ရဟန်းဘဝကို လျှောက်လှမ်းချင်သူတွေကို ဘာတွေပြောချင်ပါလဲ။ ဘယ်လိုမျိုးဖိတ်ခေါ်ချင်လဲ။



ဖြေ။ ။ခေါ်တော်မူခြင်းခံရတယ်လို့ ကိုယ်ခံစားရင် ဆုတောင်းပြီး ဘုရားသခင်ရဲ့ အသံကို နားထောင်ပြီး ဆန်းစစ်ဖို့လိုပါတယ်။ ဘုရားက ကိုယ့်ကို ဘယ်လိုမျိုး ခေါ်တော်မူခြင်းဘဝနဲ့ ခေါ်နေတာလဲ။ ရဟန်းဘဝနဲ့ခေါ်နေတယ်လို့ ခံစားရရင်တော့ လောကီရေးရာလှည့်ဖျားမှုတွေမခံဘဲဝိညာဉ်ရေးပိုင်းဆိုင်ရာ၊ ဘာသာရေးပိုင်းဆိုင်ရာမှာ ပိုပြီးလေ့လာမယ် ချစ်မြတ်နိုးဖို့လိုပါတယ်။ အဓိကကတော့ ကိုယ်ခေါ်တော်မူခြင်းကို ကောင်းကောင်းလေးဆန်းစစ်စေချင်တယ်။

မေး။ ။ရဟန်းတော်တွေရဲ့ ခေါ်တော်မူခြင်းအပေါ်မှာဘာသာဝင်တွေ ဘယ်လိုမျိုးပူပေါင်း ပါဝင် ထောက်ပံ့သင့်လဲ။

ဖြေ။ ။အရင်တုန်းကတော့ ကျောင်းထဲမှာထားပြီး Formation ပေးနေတာ ပြည့်စုံ သလိုလိုဖြစ်တယ်။ ဒါပေမယ့် ဒီခေတ်ကြီးရဲ့ ဆန်းပြားလာမှုတွေနဲ့ အတွင်းထဲမှာပိတ်လှောင်ထားလို့လဲဖြစ်တာလဲမဟုတ်ဘူး။ အပြင်မှာဘာသာသူတွေရဲ့ပံ့ပိုးမှုတွေလိုအပ်လာ တယ်။ ဆုတောင်းမှုကတစ်ပိုင်းရယ် နောက်တစ်ခုကသူတို့ရဲ့ အကြံဉာဏ်တွေကို ပေးတာတို့၊ ခုခေတ်မှာ ဘယ်လိုမျိုး ဘုန်းကြီးဖြစ်သင့်သလဲ၊ သူတို့အနေနဲ့ ဘယ်လိုမျိုး ဘုန်းကြီးဖြစ်သင့်သလဲ အဲ့ဒါမျိုးဆွေးနွေးပေးတာတွေကောင်းတယ်။ အားပေးတာလည်း ကောင်းတယ်။ ဘာသာသူတွေရဲ့ အတွေ့အကြုံတွေမျှဝေပေးတာလည်းလိုတယ်။ ကောင်းစေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ ဝေဖန်မှုလေးတွေလိုတယ်။ ထောက်ပံ့မှု အလှူ အတန်းတွေကတော့ အများကြီးလိုတယ်။ ကျောင်းသားပေါင်း ၁၆၀ ရှိတဲ့ ဒီကျောင်းရဲ့ တစ်နှစ် ငွေကြေးလိုအပ်မှု(ကုန်ကျစရိတ်)က သိန်း ၁၆၀၀ လောက်လိုတယ်။

မေး။ ။ကိုယ်တော်အနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိပါသေးလဲ။

ဖြေ။ ။ဒီကျောင်းကိုအခုလိုလာမေးတာကျေးဇူးတင်တယ်။ ဒီကျောင်းအကြောင်း မီဒီယာ ကနေ ဖြန့်ဖြူး ပြောကြားပေးတာ ကျေးဇူးတင်တယ်။ ကျနော် အနေနဲ့လည်း ဒီကျောင်းကိုလည်း နောက်ကို ပိုပြီးတံတား ဖွင့်ထား ပေးချင်တယ်။ ဘာသာသူတွေ ဝင် ရောက် ပါဝင်ဆွေးနွေးတာတို့ ဖြစ်ချင်တယ်။


တွေ့ဆုံမေးမြန်းသူ၊ ပီတာ ချန်းဇော်အောင်

**ခရစ်တော်သည် လွတ်လပ်မှု တည်ရှိစေရေးအတွက်
ငါတို့အား ကျွန်ဘဝမှ လွတ်မြောက်စေတော်
မူခဲ့လေပြီ။
ထို့ကြောင့် မြဲမြံစွာ ရပ်တည်ကြလျက် ကျွန်အဖြစ်၏
ထမ်းပိုးကို တပန်ဖြန့်၍မထမ်းကြနှင့်။**



ဂလာတိ သုစာ ၅:၁

ပုဂံရဟန်းမင်းကြီး ဖရန်စစ်၏ (၅) ပြည့်နှစ်ပတ်လည် အတွက် စကားလုံး ချီးလုံး



၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက် နေ့ လူထု ပရိတ်သတ်များကို ထွက်ခွင့်

လွန်ခဲ့သော (၅) နှစ် (မတ်လ၊ ၁၃၊ ၂၀၁၃) ခုနှစ်က ဗာတီကန် မီးခိုးခေါင်းတိုင်မှ မီးခိုး ဖြူများ လိပ်တက်လာသည်ကို စိတ်လှုပ် ရှားစွာ စောင့်ကြည့် နေခဲ့ရပါသည်။ ထို ဗာတီကန်၏ မီးခိုးခေါင်းတိုင်မှ ထွက်လာ သော အဖြူရောင် မီးခိုးသည် ရဟန်းမင်းကြီး ကို ရွေးချယ်နိုင်ပြီဆိုသည့် လက္ခဏာဖြစ် ပါသည်။

ထိုသို့ ဖြစ်ပျက်ခဲ့သောနေ့သည် ယခု (၅) နှစ်ပြည့်ခဲ့ပေပြီ။ အဘယ်ကြောင့်ဆိုသော်၊ ပုဂံရဟန်းမင်းကြီး ဖရန်စစ်သည် (မတ်လ၊ ၁၃၊ ၂၀၁၃) ခုနှစ်တွင်၊ ကက်သလစ် သာ သနာ၏ အမြင့်ဆုံး အမှုတော်ကို ထမ်း ဆောင် ရန်ရွေးချယ်ခံခဲ့ ရသည်မှာ (၅) ပြည့်ပြီဖြစ်သည်။

ရဟန်းမင်းကြီး ဖရန်စစ်အား သာသနာ၏ အမြင့်ဆုံး အမှုတော်ကို ထမ်းဆောင်ရန် ရွေးချယ်ခံခဲ့ရသည်နှင့် စပ်လျဉ်း၍၊ ကက်သ လစ်ဘာသာဝင်များသာ မဟုတ်၊ ကမ္ဘာ တစ်ဝှမ်းလုံးက စိတ်ဝင်တစား စောင့်ကြည့် နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယေ ဇူးအသင်းဝင် ဘုန်းတော်ကြီး ဖြစ်နေခြင်း၊ ရဟန်းမင်းကြီး အဆက်ဆက် ခံယူခဲ့သော အမည်နာမ၏ သမိုင်းကိုပြောင်း၍၊ အစီစီမြို့ မှ ရှင်ဖရန်စစ်ဘွဲ့ကို ခံယူခဲ့သည်။ ရှင် ဖန်ရန်စစ် အစီစီသည် ချို့တဲ့နွမ်းပါး၊ အေး ချမ်းစွာ ကျင့်ကြံနေထိုင် ခဲ့သူဖြစ်သည်။

ရဟန်းမင်းကြီး ဖရန်စစ်သည် ချို့တဲ့ သော် လည်း၊ ဘဝ၌ ကျေကျေ နပ်နပ်ကြီး ရှင်သန်ခဲ့သော၊ ရှင်ဖရန်စစ်၏ ကျင့်စဉ်ကို စံပြုရှင်သန်နေသူဖြစ်သည်။ ဘာသာသူ

များနှင့် တွေ့ဆုံသည့် အချိန်တိုင်း၌ အစဉ် ပြုံးရွှင် ဖော်ရွေနေသည်ကို မြင်တွေ့ ရသည်။ လူများနှင့် ဆုံတွေ့၍ စကားပြောဆိုရသည် ကို နှစ်သက်သူလည်း ဖြစ်ပါသည်။

ရဟန်းမင်းကြီး ဖရန်စစ်သည်၊ သူ၏ (၅) နှစ်တာ အတွင်း၊ အာရှတိုက် ခရီးစဉ်ကို ယခင် ရဟန်းမင်းကြီးများထက်ပို၍၊ ကြွ ရောက်ခဲ့သူ လည်းဖြစ်သည်။ မြန်မာ နိုင်ငံ သို့လည်း ကြွရောက် လာနိုင်လိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးခဲ့သော်လည်း၊ လွန်ခဲ့သည့်နှစ်ဝင်ဘာလက၊ (၄) ရက်တာ၊ ကြွရောက်ခဲ့သည့် ကျေးဇူးတော်ကိုလည်း ကျွန်ုပ်တို့ အားလုံး ခံစားခဲ့ရပါသည်။

ပုဂံရဟန်းမင်းကြီးဖရန်စစ်၏ ၅ နှစ်တာ အမှု တော် ထမ်းဆောင်ခြင်းကို အချိန်များကို ချုပ်ရမည်ဆိုပါက စကားလုံး သုံးလုံးရှိသည် ဟု ဗာတီကန် မြို့ပြနိုင်၏ အတွင်းရေးမှူး ကာဒီနယ် ပါရိုလင်းက အောက်ပါ အတိုင်း ပြောကြားခဲ့သည်။

ပထမစကားလုံးက JOY ပျော်ရွှင်ခြင်း၊ ပျော် ရွှင်ခြင်းဆိုတာ စည်းလွတ် ဘောင်လွတ် ဗရမ်း ဗတာ မဟုတ်ပါဘူး။ ဘုရားသခင်က ငါ့ကို ချစ်တယ်ဆိုတဲ့ အသိနဲ့ ကျေနပ်ကြည်

နူးခြင်း ဖြစ်ပါတယ်။

ဒုတိယ အလုံးက MERCY သနားကြင်နာ ခြင်း ဖြစ်ပါတယ်။ ပုဂံရဟန်းမင်းကြီးက သနား ကြင်နာခြင်းရဲ့ ဂျူဘီလီနှစ်ကို သတ်မှတ်ပေးခဲ့တယ်။ အပြစ်သားတွေကို လက်ခံ ကြိုဆိုနေတဲ့ ဘုရားဖြစ်တယ်ဆိုတာ အခိုင် အမာသွန်သင်ခဲ့တယ်။

တတိယ စာလုံးက EVANGELIZATION သတင်းကောင်းကြေငြာဟောပြောခြင်း။ ပုဂံ ရဟန်းမင်းကြီး အသင်းတော်ကို အိပ်ယာက ထဖို့ ဖိတ်ခေါ်တယ်။ ကယ်တင်ခြင်း သတင်း ကောင်း၊ ဘုရားသခင်က လူတွေကို ချစ်ပါ တယ်ဆိုတဲ့ သတင်းကို အသင်းတော် အပြင် ထွက်ပြီးဟောကြားဖို့တိုက်တွန်းခဲ့တယ်။

ပုဂံရဟန်းမင်းကြီး ပထမဦးဆုံး ထုတ်ပြန်ခဲ့ သော စာချွန်တော် EVANGELII GAUDIUM 'စံဂေလီ တရားတော်၏ ဝမ်းမြောက် ခြင်း' သည် သူ၏အမှုတော်အတွက် စီမံ ကိန်း ရေးဆွဲထားပုံရသည်။ ထိုလမ်းစဉ် အ တိုင်း လုပ်ဆောင်နေသည်ကိုလည်း တွေ့ မြင်ရသည်။

Ref: Vatican Radio; Cle Pike

ပုဂံရဟန်းမင်းကြီး အကြောင်း ရှုမိရင် မကြာခင် တွေ့မိမည်

"အပြောနှင့် အလုပ်ညီသော ပုဂံဖရန်စစ်" [Pope Francis - A Man of His Word] ဟု ခေါင်း စဉ် ပေးထားသည့် ပုဂံရဟန်းမင်းကြီး ဖရန်စစ်အကြောင်း ရိုက်ကူးထားသော ရုပ်ရှင် မကြာမီ ထွက်ရှိလာတော့မည် ဖြစ်သည်။ ဤရုပ်ရှင်ကားကို ရေးသား ရိုက်ကူးသော ဒါရိုက်တာ Wim Wenders (ဗင် ဗယ်ဒါးစ်) က ရှုရှင်ကားအကြောင်း ပြောပြခဲ့သည်။

"ဒီအလုပ်ကို ကျနော်စလုပ်ခဲ့တာ ၂ နှစ်ရှိပြီ။ ဒီရုပ်ရှင်က ကျနော် ရိုက်ကူးခဲ့ သမျှတွေနဲ့ လုံးဝ တူမှာ မဟုတ်ဘူး ဆိုတာ သိပါတယ်။ ဒါပေမယ့် ပုဂံရဟန်းမင်းကြီးကို ကြည့် ညှိလေးစားတဲ့ စိတ်နဲ့ လုပ်ခဲ့တာပါ။ ရုပ်ရှင်ရိုက်ခွင့်ရတာ အလွန် ဝမ်းသာပါတယ်။ ပုဂံရဟန်းမင်းကြီး နဲ့ တွေ့ဆုံခွင့် ရတယ်။ သူနဲ့ တွေ့ဆုံမေးမြန်းခန်းတွေလုပ်တယ်။ အဲ့ဒါတွေကိုပါ ထည့်လိုက် တယ်။ အဲဒီတော့ ဒီ ရုပ်ရှင်က ရဟန်းမင်းကြီး အကြောင်း မဟုတ်ဘဲ ရဟန်းမင်းကြီးနဲ့ အတူ ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်သွားပါတယ်။ ပုဂံရဟန်းမင်းကြီးနဲ့ တွေ့ဆုံ မေးမြန်းခန်း ၄ ခန်းလောက် ပါတယ်။ အဲ့ဒီအထဲမှာ ပုဂံရဟန်းမင်းကြီး ပြောဆိုလိုတာတွေကို လွတ်လွတ်လပ်လပ်ပဲ ပြော ခိုင်းထားတယ်။ ရုပ်ရှင်ကြည့်တဲ့သူတွေက ပုဂံရဟန်းမင်းကြီး သူတို့ကို တိုက်ရိုက် စကား ပြော နေသလိုကို ခံစားရမှာပါ။"

ပုဂံရဟန်းမင်းကြီး ကိုယ်တိုင် အေးအေးဆေးဆေး ပါဝင်ခဲ့တာပါ။ မေးတဲ့ မေးခွန်းတော်ကို တိတိကျကျ တိုတိုတုတ်တုတ်ဖြေပေးတယ်။ စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောဆိုတယ်။ ရိုက်ပြီးတဲ့အခါလည်း အဖွဲ့ သားအားလုံးကို အဆင့်အတန်း မခွဲခြားဘဲ ဖော်ဖော်ရွေရွေ လိုက် လံနုတ်ဆက်တယ်။ သူဟာ တကယ်ကို သူဟောပြောသလို တကယ် ကျင့်ကြံတဲ့သူ တစ် ယောက်ဆိုတာ ယုံကြည်လို့ ရိုက်ကူးနေခြင်း ဖြစ်ပါတယ်။" Ref: Vatican Radio



ပုဂံရဟန်းမင်းကြီးအား ရိုက်ကွင်း တနေရာတွင် ဒါရိုက်တာ Win Wenders နှင့် အတူ တွေ့ရစဉ်

ပုဂံရဟန်းမင်းကြီး ဝါကစ္စတန် ဆရာတော်များနှင့် တွေ့ဆုံ



ဗာတီကန်၊ ၁၅ ရက် မတ်လ ၂၀၁၈

ဝါကစ္စတန်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်သည် 'Ad Limina' ဟုခေါ် ပုဂံ ရဟန်းမင်းကြီးထံလာရောက်တွေ့ဆုံခြင်းကို ပြုလုပ်လျက်ရှိသည်။ ဆရာတော်ကြီးများ အဖွဲ့ ချုပ်၏ ဥက္ကဋ္ဌ ဆရာတော်ကြီး ဂျိုးဇက် အာရဒ် နှင့်အတူ အခြား ဆရာတော် ၄ ပါး ပါဝင်သည်။ နံနက်ပိုင်းတွင် ပုဂံရဟန်းမင်းကြီးနှင့်အတူ မစ္စူးပူဇော်ကြပြီး ပုဂံရဟန်းမင်းကြီးနှင့် အစည်းအ ဝေး ပြုလုပ်ခဲ့ကြသည်။

ပုဂံရဟန်းမင်းကြီးနှင့် တွေ့ဆုံစဉ် ဆွေးနွေး ပြောဆိုခဲ့သည့် အကြောင်းများကို ဥက္ကဋ္ဌ ဆရာ တော်ကြီး ဂျိုးဇက် အာရဒ် ပြောပြခဲ့သည်။ ဝါကစ္စတန်ရှိ ကက်သလစ်အသင်းတော်သည် အလွန်ခက်ခဲသော အနေအထားတွင်ရှိသဖြင့် ပုဂံရဟန်းမင်းကြီး၏ စိုးရိမ်ပူပန်မှုကို တွေ့ ရသည်။ ကက်သလစ်အသင်းတော်သည် အလွန်သေးငယ်သော်လည်း မျှော်လင့်စရာ အ ကြောင်းများစွာရှိကြောင်း၊ အသင်းတော်သည် ပညာရေး၊ ကျန်းမာရေးတို့တွင် ဆောင်ရွက် ပေးနေပြီး အခြား သော ကရုဏာရေး လုပ်ငန်းများစွာကို လုပ်ဆောင်နေကြောင်း ဆရာ တော်ကြီးများက ပုဂံရဟန်းမင်းကြီးအား တင်ပြခဲ့ကြသည်။

ပုဂံရဟန်းမင်းကြီးမှ ဆရာတော်ကြီးများအား ဘာသာတရား အချင်းချင်း အပြန်အလှန် နီးနှောဖလှယ်ခြင်း ပြုလုပ်ရန်၊ လူသားတိုင်းတွေ့ကြုံနေရသော အခက်အခဲပြဿနာများအား အခြားသူများနှင့် အတူ ဝိုင်းဝန်းဖြေရှင်းတတ်ရန် မှာကြားခဲ့သည်။

ဝါကစ္စတန်နိုင်ငံသည် အစွန်းရောက်များ၊ အကြမ်းဖက်များ၏ ဒဏ်ကို ခံနေရဆဲဖြစ်သည်။

Ref: Vatican Radio

အသက်နှင့် ငြိမ်းချမ်းရေးအတွက် စက်ဘီးစီးသော ဘုန်းတော်ကြီး



မနီလာ၊ ၁၅ ရက် မတ်လ ၂၀၁၈

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ဒူတာတေးသည် လုပ် ပိုင်ခွင့်ရလိုက်သည့် အချိန်မှစ၍ မူးယစ်ရာဇာများကို ဖမ်းဆီးသတ်ဖြတ်နေ ခဲ့သည်မှာ ကမ္ဘာ့သတင်းစာများက တွင်မ ဖော်ပြချင်အဆုံးဖြစ်ခဲ့ရာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် များ၊ ကမ္ဘာ့လူမှုအဖွဲ့အစည်းများ၏ ဝေဖန်ခြင်းကိုလည်း ပြင်းပြင်းထန်ထန် ခံ

ခဲ့ရသကဲ့သို့ ၊ သူကိုတိုက်ခိုက်ထိုးနှက် သူများအား လည်းမျက်နှာပြောင်တိုက်၍ တုန့်ပြန်ခဲ့ဖူးသည်။

ဖိလစ်ပိုင်သမ္မတ၏ မူယစ်ဆေးဝါး နှိမ်နင်းသည်ကို သဘောကျသော်လည်း၊ ကိုင်တွယ်ဖြေရှင်းပုံကိုမူ ဘာသာရေး အသိုင်းအဝိုင်းကလည်း လက်မခံပေ။ ၎င်းတို့အနက် ထုတ်ဖော်ဆန့်ကျင်သော ကက်သလစ်

ဘုန်းတော်ကြီး တစ်ပါး ပေါ်ထွက်လာခဲ့ပါသည်။ သူသည် Amado Picardal ဖြစ်ပြီး၊ ရေဒမ်တောရစ် (Redemptorist) ရဟန်းအသင်းဝင် ဖြစ်သည်။

သူသည် အ ဆိုပါ ကိုင်တွယ် ဖြေရှင်းသည့်နည်းကို လက်မခံ ကြောင်းထုတ်ဖော်သည့် အနေဖြင့် ကိုလိုမီတာ (၁၅၀၀) ဝေးသော၊ မနီလာမှမင်းဒါနာအို အထိ စက်ဘီးစီး၍ ဆန္ဒထုတ်ဖော်မည်ဖြစ်သည်။ ထို စက်ဘီးစီး၍ ဆန့်ကျင် ဆန္ဒ ထုတ်ဖော်ခြင်းကို မတ်လ (၁၄) ရက်နေ့က စတင်ခဲ့သည်။

သူ၏ခရီးရှည် စက်ဘီးစီးခြင်း၏ ရည်ရွယ်ချက်မှာ မည်သည့်အကြမ်းဖက်ခြင်းမျိုးကို လှုပ်ဆော်ရန်မဟုတ်။ အသက်နှင့် ငြိမ်းချမ်းရေး အတွက်သာဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့၏ မှတ်တမ်းအရ လူပေါင်း (၁၂၀၀၀) ကျော်သည် မူးယစ်သံယမူဖြင့် သတ်ဖြတ်ခံ ခဲ့ရပြီးဖြစ်သည်ဟု ဆိုပါသည်။ သို့သော် ဖိလစ်ပိုင်၏ တရားဝင် သတင်းဌာနတွင်မူ (၃၀၀၀၀) သာ ရှိသေး ကြောင်းဆိုပါသည်။

အမှန်မှာ သတ်ဖြတ်ခြင်းကို ရပ်တန့်၍ ကုစားခြင်းကို အစပြုရမည်ဖြစ်သည်။

သူ၏ စက်ဘီးစီးဆန္ဒ ထုတ်ဖော်ခြင်း ဖြင့် ကွန်မြူနစ် သူပုန်များနှင့် မင်ဒါနာအိုပြည်နယ်အတွင်း ညမထွက်ရအမိန့်ကို လျော့ပေါ့ပေးရန် ရည်ရွယ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စပ်လျဉ်း၍ သတ်ဖြတ်မှု လျော့နည်းလာသော်လည်း၊ အရှိန်မသေ သေးကြောင်း၊ ထို့ကြောင့် လုံးဝအဆုံးသတ် စေချင်ကြောင်း၊ သူ၏ခရီးစဉ်ကိုလည်း ဝိုင်းဝန်း ထောက်ခံပေးကြပါရန်နှင့်၊ သူ၏ ခရီးသည် (၁၅) ရက်ကြာမည်ဖြစ်ပြီး၊ ပါးစကား တနင်္ဂနွေနေ့တွင် အဆုံးသတ်မည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးက ပြောကြားခဲ့သည်။ အဆိုပါ ဘုန်းတော်ကြီးသည် (၂၀၀၈) ၌ တစ်ကြိမ်၊ (၂၀၁၄) ၌ တစ်ကြိမ်၊ သာသနာအတွက် စက်ဘီးစီးကြရုံ၊ တိုက်ဖုန်း ဒုက္ခ သည်များအတွက် အကူအညီရရှိရန် ရည်ရွယ်၍ တစ်ကြိမ် လှုပ်ရှားခဲ့ဖူးသူ ဖြစ်သည်။

Ref: UCAnews
Cle Pike

ရင်ကြားစေ့ရေးသည် အောက်ခြေအထိ ရောက်ဖို့လိုအပ် ဟု ကာဠာ ဘက်သလစ်ဆရာတော်များ သဘောထား ထုတ်ပြန်

ကင်ညာ၊ ၁၆ ရက် မတ်လ ၂၀၁၈

၂၀၁၇ ခုနှစ် ဩဂုတ်လ နှင့် အောက်တိုဘာလ များတွင် ကျင်းပခဲ့သော သမ္မတ ရွေးကောက်ပွဲများမှ စတင်ကာ ကင်ညာ နိုင်ငံရေးသည် အကွဲအပြားစွာ ဖြင့် ပဋိပက္ခများ ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်။ ရွေးကောက်ပွဲအလွန် ပဋိပက္ခများက နိုင်ငံအား အစိတ်စိတ် အမွှာမွှာ ကွဲစေခဲ့သည်။

နိုင်ငံအတွင်း မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။ အာဏာရအုပ်ချုပ်နေသော သမ္မတ အူးရှူး ကန်

ရာတားနှင့် အတိုက်အခံ ခေါင်းဆောင် ရိုင်းလာ အိုဒင်ဂါ တို့ အကြား သဘောတူညီမှု ရရှိခဲ့သည်။ ထိုသဘော တူညီချက်မှာ နိုင်ငံရေး ပဋိပက္ခများအား အကောင်းဆုံး အဖြေရှာကာ ငြိမ်းချမ်းစွာ ဖြေရှင်းပေးပင် ဖြစ်သည်။ ထိုသဘောတူညီချက် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ကြိုဆိုခဲ့သည်။ ဤကဲ့သို့ ကောင်းမွန်စွာ အဖြေရှာနိုင်ခဲ့သော ခေါင်း ဆောင်များအား ကျေးဇူးတင် ချီးမွမ်းကာ နိုင်ငံတော်အား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

ကင်ညာ ကက်သလစ် ဆရာတော်



ကာဠာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အမှုဆောင်ဆရာတော်ကြီးများ



၂၀၁၇ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့သော ပဋိပက္ခမြင်ကွင်းများ

ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ကြေငြာ စာတမ်းကို အခြားဆရာတော်များကလည်း လက်မှတ်ထိုးထားသည်။ ထိုကြေငြာစာတွင် ယခုကဲ့သို့ ပြန်လည်း ရင်ကြားစေ့နိုင်ခဲ့သည့် အတွက် နှစ်ဖက်ခေါင်းဆောင်များအား ချီးမွမ်းထားပြီး ဆက်လက်ပြီး ကင်ညာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ အထူးသဖြင့် တရားမျှတခြင်း၊ ဒီမိုကရေစီစနစ် ထွန်းကားခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းတို့ လွှမ်းမိုးပြီး တိုင်းသူပြည်သားတိုင်း မှန်ကန်စွာ ကြီးပွားရေးကို အထောက်အကူ ဖြစ်စေတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ကြဖို့ နိုင်ငံရေး သမားများအား တိုက်တွန်းထားပါတယ်။

ကင်ညာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများ မကြာခဏဖြစ်ပွား လေ့ရှိသည်။ ၂၀၀၇/၂၀၀၈ ခုနှစ်များတွင် ကုလသမဂ္ဂမှ ကြားဝင်ဖြေရှင်းပေးရသည်အထိ ဖြစ်ခဲ့သည်။ နိုင်ငံရေးတွင် ပိုမို တည်ငြိမ်မှု ရှိစေရန် ကက်သလစ်ဆရာတော်ကြီးများက နှစ်ဦးနှစ်ဖက် ကြေအေးခြင်းကို ခေါင်းဆောင်ပိုင်းတွင်သာမက အောက်ခြေ ပြည်သူများဆီအထိ ရောက်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းသည်။ ကင်ညာနိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ခွင့် ပေးပြီး အပယ်ခံများ မရှိစေရေး အထူး သတိထားရမည်ဟု ဆရာတော်ကြီးများက အကြံပြုထားကြသည်။

CBCM-OSC

ချစ်ခင်ရပါသော လူငယ်မောင်မယ်များတို့ ၂၀၁၈ ခုနှစ်မှာ ကျရောက်တဲ့ ၃၃ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပနားမား မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ လူငယ် များနေ့ပွဲတော်ကြီးကို ပြင်ဆင်ဖို့ ခြေ တစ်လှမ်း ဝဲဖြစ်တယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ဆရာတော်ကြီးများ အဖွဲ့ ညီလာခံ အစည်းအဝေး ကိုလည်း “လူငယ်များနှင့် သူတို့၏ ခေါ်တော်မူခြင်း ဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်း” ခေါင်းစဉ်နှင့် ပြုလုပ်ဆွေးနွေး ကြမှာဖြစ်ပါတယ်။ ဒါဟာ မင်္ဂလာရှိသော တိုက်ဆိုင်မှု တစ်ခုပါပဲ။ သင်တို့ အားလုံးကို ဘုရားသခင် အတွက်၊ အသင်းတော်အတွက်နှင့် လောကကမ္ဘာ အတွက် တန်ဖိုးကြီးတဲ့ လက်ဆောင်အဖြစ် ကြိုဆိုလက်ခံပြီး အသင်းတော်ကြီးက လူငယ်များ အတွက် ဆုတောင်းပေးကာ လေ့လာသုံးသပ်ခြင်းတွေနဲ့အတူ အထူး အာရုံ ပြုလျက်ရှိပါတယ်။

ဘုရားသခင်က မိမိသားတော်ရဲ့ မိခင်အဖြစ် ရွေးကောက်တော်မူခဲ့တဲ့ နာဇရက်မြို့သူ မိန်းမပျို မာရီယားရဲ့ စံနမူနာ နှင့် ကြားဝင်ဆုပန်ခြင်းအားဖြင့် ဒီခရီးစဉ်ကို လျှောက်လှမ်းဖို့ ကညာစင် မာရီယားကို ရွေးချယ်ခဲ့တာကို သင်တို့ အားလုံး အသိပဲ ဖြစ်ပါတယ်။ သူမနှင့်အတူ ညီလာခံကို ကျင်းပပြုလုပ်ကာ ပနားမား ကမ္ဘာ့ လူငယ် များနေ့ ပွဲတော်ကိုလည်း အတူ ချီတက်ကြ ဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၇ မှာ “အစွမ်း တန်ခိုးနှင့် ပြည့်စုံသောသူသည် ကျွန်မ၌ ကြီးမြတ်သော အရာများကို ပြုတော်မူပြီ” (လုကာ ၁:၄၉) ဆိုတဲ့ အမိမယ်တော် သီဆို ကြွေးကြော်ခဲ့သော မာညီးဖီးကတ်ကို ထောက်ရှုခဲ့ကြပါပြီ။ ဒီနှစ် ၂၀၁၈ မှာ “ကြောက်ရွံ့ခြင်း မရှိနဲ့၊ မာရီယား၊ အကြောင်းမူကား သင်သည် ဘုရားရှင်၏ မျက်နှာတော် ပေးခြင်းကို ခံရပြီ” (လုကာ ၁:၃၀) ခေါင်းစဉ်နှင့် ထောက်ရှုကြမှာ ဖြစ်ပါတယ်။

၁။ ကြောက်ရွံ့ခြင်းမရှိနဲ့ ကောင်းကင် တမန်တော်က ကညာစင် မာရီယား အရှေ့ ရုတ်တရက် ပေါ်လာပြီး “ကျေးဇူးတော်နှင့်ပြည့်ဝ တဲ့သူ၊ သင်ဟာ မင်္ဂလာရှိတယ်” လို့ နှုတ်ဆက်လိုက်တဲ့

အခါမှာ မာရီယားက ကြောက်လန့်သွား ပါတယ်။ ဒီနှုတ်ဆက်ခြင်းက သူမအတွက် နားလည်ရ ခက်ပြီး အံ့ဩခြင်းတွေ ပြည့် နက်နေခဲ့တယ်။ သူမဟာ ဘယ်သူဘယ် ဝါ ဖြစ်ရမယ်ဆိုတာကို မသိခဲ့တာမို့ သူမရဲ့ ခေါ်တော်မူခြင်းကို ဖွင့်ဟလာတဲ့အခါ ဇေဝ ဇဝါဖြစ်ခံရပါတယ်။



ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်ချမှတ်၏
 ၃၃ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ သဝဏ်လွှာ
 - သီကိုရှင်း - ဆီလျော်အောင် ဘာသာပြန်ဆိုသည်

မကြောက်နဲ့ လို့ ပြောတဲ့စကားက သူမရဲ့ အတွင်းနလုံးသားမှာ ဘာတွေဖြစ် နေလဲဆိုတာ ဘုရားက သိမြင်တဲ့ အ ကြောင်းတွေ့ရပါတယ်။ တို့ရဲ့အတွင်းနလုံး သား ကိုလည်း ဘုရားက အမြဲဖတ်လေ့ ရှိတယ်။ တို့ဘဝမှာ ဘာတွေ ရင်ဆိုင် ကျော်ဖြတ်ရမလဲဆိုတာတွေ လည်း ဘုရားရှင် ကောင်းကောင်းသိပါတယ်။

လူငယ်တို့၊ သင်တို့ရော ဘာ အတွက် ကြောက်ရွံ့နေကြလဲ။ ဘာတွေကို အပူတကြီး စိုးရိမ်နေကြလဲ။ လူငယ် တော် တော် များများက အချစ် မခံ ရမှာကို ကြောက်တယ်။ သူများက လက်မခံတာ၊ မကြိုက် မနှစ်သက်ကြ မှာကို ကြောက် တယ်။ ကိုယ့်ရဲ့ အဖြစ်အခြေအနေ အစစ် မှန် တိုင်း မနေချင်ဘဲ ခွဲထွက်ချင်နေကြ တယ်။ ကိုယ့်ရဲ့ ပုံရိပ်ကို ဖြတ်ညှပ်ကပ် လုပ်ပြီး ဟန်ဆောင် မျက်နှာဖုံးတွေနဲ့ ဖုံးအုပ်ပစ်တဲ့ လူငယ်တွေ အများကြီး ရှိ နေတယ်။ ကိုယ်မဟုတ်တဲ့ ကိုယ့်ရဲ့ ပုံရိပ်အတူတွေ ကို ဖန်တီး ယူနေသူတွေ အများကြီး။ သူများအကြိုက်ခံရဖို့အတွက်

ခေါင်း ရှုပ်ခဲနေကြတယ်။ တချို့ကျတော့ မရေရာတဲ့အနာဂတ်ကို ကြောက်၊ ကျေနပ် ဖွယ်မရှိတဲ့ အသက်မွေးဝမ်းကျောင်းကို ရင် ဆိုင်ရမှာ ကြောက်၊ ကိုယ့်အိပ်မက်တွေ အကောင်အထည် မပေါ်လာမှာကို ကြောက်နဲ့ ကြောက်ပြီးရင်း ကြောက်နေတော့တာပဲ။ တချို့ကျပြန်တော့လည်း ဘုရားက ခေါ်ရင်

ငါဘယ်လိုများ လိုက်လျှောက်ရမလဲဆိုပြီး တွေးကြောက်ပြန်ရော။ ဒီလမ်းကို လျှောက် လို့ဖြစ်ပါ့မလား။ အာမခံချက်ရော ရှိပါ့ မလား စတဲ့ ကြောက်စိတ်တွေနဲ့ ပြည့်နေ ကြပြန် ရော။

သံသယနဲ့ ကြောက်စိတ်တွေ ဝင် လာတဲ့အခါမှာ သုံးသပ် ဆန်းစစ်ခြင်းကို ပြုလုပ်ဖို့ လိုအပ်လာပါတယ်။ ရှုပ်ထွေး နေတဲ့ အတွေး ခံစားချက်တွေကို တစ်ခု ချင်း ဆွဲထုတ်ရပါမယ်။ ပထမ အဆင့်နေနဲ့ ကြောက်ခြင်းကို ဖယ်ရှားဖို့ ကိုယ်ကြောက် တဲ့ အရာတွေကို ရှင်းရှင်းလင်းလင်း သိ အောင်လုပ်ဖို့ပဲ။ အတွင်းကို ပြန်ကြည့်ပြီး ကြောက်တဲ့အရာတွေကို နာမည်တပ်ပြီး ချရေးလိုက်ပါ။ ကိုယ့်ကိုကိုယ်မေးပါ။ ငါ့ကို ကြောက်လန့်စေတာ ဘယ်အရာလဲ။ ဂျေ. ဆက်တိုးဖို့ တားဆီးဟန့်တာနေတဲ့ ငါ့ရဲ့ ကြောက်ရွံ့မှုက ဘာဖြစ်မလဲ။ ကိုယ့်ရဲ့ ကြောက်ရွံ့ ခြင်းကို ရင်ဆိုင်ဖို့ မကြောက် ကြပါနဲ့။ “မင်းတို့ ဘာလို့ကြောက်နေကြလဲ။ ယုံကြည်ခြင်း မရှိကြဘူးလား” လို့ ယေရှူး ဘုရားက တပည့်တော်ကြီးတွေကို ဆုံးမ ခဲ့ဖူးတယ်။ ယုံကြည်ဖို့ အဟန့်အတား ဖြစ် စေတာ တခြားမဟုတ်ဘူး။ ကြောက်ရွံ့ ခြင်းပဲ။ ဒါကြောင့် သုံးသပ်ဆန်းစစ်ခြင်း အားဖြင့် ကိုယ့်ရဲ့ ကြောက်ရွံ့ခြင်းတွေကို သိလာစေပြီး ကြောက်ခြင်းကို ကျော်လွှား အောင်မြင်စေပါတယ်။ မကြောက်နဲ့ ဆိုတဲ့ စကားလုံးကို ကျမ်းစာမှာ ၃၆၅ ကြိမ် တွေ့ရပါတယ်။ ဘုရားသခင်ဟာ တို့ အားလုံးကို ကြောက်ရွံ့ခြင်းကနေ လွတ် မြောက်စေချင်တယ်။

ဘဝရဲ့ ခေါ်တော်မူခြင်းကို ရှာဖွေ တဲ့အခါ သုံးသပ်ဆန်းစစ်ခြင်းဆိုတာ ခွဲ ထားလို့မရပါဘူး။ သုံးသပ်ခြင်း က အတွင်း နလုံးသားကို အားဖြည့်ပေးပြီး ဟန်ချက်

ညီအောင် ကူညီပေးပါတယ်။ ခေါ်တော်မူ ခြင်း ဆိုတာက အထက်ကလာတဲ့ ဘုရား ရဲ့အသံ။ သုံးသပ်ဆန်းစစ်ခြင်းဆိုတာက အဲ့ဒီ ခေါ်သံတွေကို နားစွင့်နာဖို့ လမ်း ဖွင့်ပေးတဲ့အရာပဲ။ ဘုရားရဲ့အသံကိုကြားဖို့ တိတ်ဆိတ်စွာ ဆုတောင်းပြီး အတွင်း ဩတ္တပ္ပစိတ်ကို နားထောင်ဖို့လိုတယ်။ ခေါ် တော်မူခြင်းကို နားလည်ဖို့ တခြားသူရဲ့ အကူညီလည်း လိုအပ်တယ်။ ဆာမြူအဲလ် ရဲ့ ခေါ်တော်မူခြင်းကို ကြည့်ကြည့်။ စ ခေါ်ခံရတဲ့အချိန်မှာ သူနား မလည်ခဲ့ဘူး။ နားလည်ဖို့ သင်ယူခဲ့ရတယ်။ ပရောဟိတ် ကြီး ဇေလိနဲ့ တိုင်ပင်ခဲ့ရတယ်။ ကိုယ့် ဘဝမှာလည်း နားမလည်ခြင်းတွေ၊ သံသ ယတွေ ရှိလာပြီဆိုရင် အသင်းတော် ရှိ ပါတယ်။ နားလည်ပြည့်ဝသူတွေရဲ့ အကြံ ဉာဏ်၊ လက်တွဲကူညီ လျှောက်လှမ်း ပေး ခြင်းတွေ ကိုလည်း ယူရမယ်။ တစ်ယောက် ထဲ အမှောင်ထဲမှာ တံခါး ပိတ်မနေပါနဲ့။ ကိုယ့်ဘဝအတွက် တံခါးကို ဖွင့်ပါ။ ကိုယ့်ရဲ့ အချိန်၊ နေရာတွေကို အဓိပ္ပါယ်ရှိတဲ့ ပေါင်း သင်းဆက်ဆံခြင်းနဲ့ တည်ဆောက်ပါ။ ကိုယ့်ရဲ့ ဘဝအစစ်အမှန်ကို တစ်ပါးသူနဲ့ လည်း မျှဝေပေးပါ။

၂။ မေရီ ပရောဖက် ဟေရှာယကို ဘုရားသခင်က ငါသည်သင့်ကို နာမည်တပ်၍ ခေါ်တော် မူသည် (ဟေရှာယ ၄၃:၁) လို့ဆိုခဲ့ပါတယ်။ ကြောက်စရာ မလိုတဲ့ အဓိကအချက်က ဘုရားကို တို့ကို နာမည်တပ်ပြီး ခေါ်လို့ပဲ။ ကောင်းကင်တမန်တော်က မယ်တော်ကို မေရီလို့ နာမည်တပ်ပြီး အမိန့်ပြန်ခဲ့တယ်။ နာမည်ပေးတယ်ဆိုတာ ငါပိုင်တယ်လို့ သ မှတ်ခြင်းဖြစ်ပါတယ်။ ဘုရားနဲ့ဆိုင်ပါတယ်။ သူ့ရဲ့ ဖန်ဆင်းခြင်းမှာ တည်ရှိသမျှ ဖန် ဆင်းခံကို နာမည်တပ်ပေးတယ်။ နာမည်ရဲ့ အနောက်မှာ သူ့ရဲ့ ကိုယ်ပိုင်ပုံရိပ်ကိုလည်း ထည့်ပေးထားတယ်။ ဒါဟာ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ အယောက်စီတိုင်း က နာမည်ရှိသလို တထူးတခြား ပုံသဏ္ဍာန် လေးတွေလည်း ရှိကြတယ်။

ဒီလို နာမည်တပ်ပေးရတဲ့ အ လုပ်ကို ဘုရားက လူတွေကို လက်ဆင့် ကမ်း ပေးခဲ့တယ်။ လူကနေ တိရစ္ဆာန် သစ်ပင် ပန်းမာလ်တွေကို နာမည် တပ်ပြီး ခေါ်ဝေါ်စေခဲ့တယ်။ အဲ့ဒီတော့ နာမည် တစ်ခုရဲ့ နောက်မှာ သူ့ရဲ့ လေးနက်တဲ့ ဘဝအဓိပ္ပါယ်၊ တည်ရှိခြင်းဆိုတာလည်း ကပ်လာပါတယ်။

ဘုရားက လူကို နာမည်တပ်ပြီး ခေါ်တဲ့အခါ သူ့ရဲ့ ဘဝလမ်းကြောင်းကိုပါ ချပြပေးပါတယ်။ ဘုရားသခင် သူ့အတွက် ထားရှိတဲ့ စီမံကိန်းအားဖြင့် တခြားသူ အတွက် သူဟာ လက်ဆောင် တစ်ခု ဖြစ်လာပြီး အများနဲ့မတူဘဲ ကိုယ်ပိုင်ဘဝ ဆိုတာရှိလာပါတယ်။ ဒီဘဝကို ပိုပြီး ကျယ် ပြန့်စေချင်တယ် ဆိုရင်တော့ ဘုရားက နောက်ထပ် နာမည်တစ်ခု ထပ်ပေးပြီး ခေါ် ပြန်ပါတယ်။ ဆိုင်မွန်ဆိုတဲ့ နာမည်ရှိပြီးသား



လူတစ်ယောက်ကို ပီတာ ဆိုပြီး ထပ်ခေါ်လိုက်ခြင်းဟာ နောက်ထပ် ၁၀တစ်ခု၊ လုပ်ငန်းတစ်ခုကို အသုံးပြုချင်လို့ ခေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဘုရားက ခေါ်ရင် သီးသန့်ခေါ်တာမို့ တို့တွေဖက်ကလည်း ကိုယ့်ရဲ့ ပုံစံအစစ်အတိုင်း တုန့်ပြန်ဖို့ သတ္တိရှိ ရပါမယ်။ နာမည်တပ်ခေါ်ခံရခြင်းဟာ ဘုရားရှင်ရဲ့ အရှေ့မှာ ဂုဏ်သိက္ခာ ရှိကြောင်း ပြသတဲ့ လက္ခဏာပါပဲ။ ဒါဟာ မေတ္တာတရားရဲ့ လက္ခဏာ။ ဘုရားက သင်တို့ လူငယ်တွေ အားလုံးကိုလည်း တစ်ယောက်ချင်းစီ နာမည်တပ်ပြီး ခေါ်တယ်။ သင်တို့ဟာ ဘုရားရှေ့မှာတော့ တန်ဖိုးကြီးလှတဲ့၊ ဂုဏ်သိက္ခာ ပြည့်ဝတဲ့၊ ချစ်မြတ်နိုး ခံရတဲ့ ထူးခြား ပုဂ္ဂိုလ်တွေပါပဲ။ ဘုရားပေးတဲ့ နာမည်တပ် ခေါ်တော်မူခြင်းကို ပျော်ရွှင်စွာ တုန့်ပြန်ပေးလိုက်ပါ။



အစမှာပဲ သံသယတွေက ဝင်တာ မဟုတ်ဘူး။ လမ်းစဉ်တစ်လျှောက်လုံး ကြုံတွေ့ရတဲ့ အနှောင့်ယှက်တွေ ကြားထဲမှာ အားဖြည့်မွမ်းမံရင်း လိုက်လျှောက်ကြရတယ်။ ဒီလိုနဲ့ပဲ အစမှာ ကြောက်ခဲ့တဲ့မယ်တော်က ကားတိုင်ခြေရင်းထိ ခရစ်တော်နဲ့ အတူရပ်တည် ပေးခဲ့တယ်။ လူက ကြောက်လို့ ကောင်းကင် တမန်က မကြောက်နဲ့လို့ မိန့်ခဲ့တာဟာ ဘုရားရဲ့ အစွမ်းတန်ခိုးက တို့နဲ့အတူ ရှိနေတယ်ဆိုတာကို ပြောတာပဲ။

တို့ဘဝတွေဟာ မတော်တဆ ဖြစ်ပေါ်ခဲ့တာမဟုတ်ဘူး။ ရှင်သန်ဖို့ တစ်ခုထဲအတွက် ရုန်းကန်နေရတာမဟုတ်ဘူး။ ဘုရားရဲ့ မေတ္တာဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ကျေးဇူးတော်ခံရတဲ့ ဘဝပဲဖြစ်ပါတယ်။ တို့အတွက် လှပတဲ့ စီမံကိန်းတွေရှိတယ်။ မသေချာတဲ့ မနက်ဖြန်ဆိုတာ ခြောက်ခြားစရာကောင်းတဲ့အမှောင်ထုကြီးမဟုတ်ဘူး။ မနက်ဖြန်ဆိုတာ အသင်းတော်ထဲ၊ လောကထဲမှာ တစ်ပါးသူနဲ့ အတူ ကိုယ့်ရဲ့ ဘဝခေါ်တော်မူခြင်းကို ဝေမျှရှင်သန်ရမယ့် ကျေးဇူးတော်အချိန်အခါပဲ ဖြစ်ပါတယ်။

၃။ သင်သည် ဘုရားရှင်၏ မျက်နှာတော် ပေးခြင်း ခံရပြီ

မာရီယား ကြောက်ရွံ့စရာ မလိုရတဲ့ အကြောင်းက ဘုရားက မျက်နှာသာ ပေးလို့ပါပဲ။ ကျေးဇူးတော်နဲ့ ပြည့်ဝတယ်လို့ ကောင်းကင်တမန်က ဆိုတယ်။ ကျေးဇူးတော်ဆိုတာ အခမဲ့ ပေးတဲ့ မေတ္တာတရားပဲ။ ရသင့်လို့ ရတာမဟုတ်ဘဲ ဘုရားက ပေးချင်လို့ကို အခမဲ့ ပေးတာ။ ဘုရားဆီကနေ အကူညီရဖို့ ကိုယ့်ဖက်က ရှာဖွေကြိုးပမ်းစရာမလိုဘဲ အခမဲ့ လူတွေကို ကျေးဇူးတော်တွေပေးနေတယ်။ ဆက်လက်ပြီး တော့လည်း သူ့ရဲ့ ကျေးဇူးတော်တွေကို ပေးနေဦးမှာပဲ။ အနာဂတ်မှာ အထူးသဖြင့် အမှောင်ဖုံးတဲ့ ဒုက္ခ ရောက်ချိန်မှာလည်း ဘုရားရဲ့ ကျေးဇူးတော်က တို့နဲ့အတူ အမြဲရှိနေမှာမို့ ကြောက်စရာ မလိုပါဘူး။

ဘုရားကျေးဇူးတော်က ကိုယ့်ရဲ့ ဘဝ ခေါ်တော်မူခြင်းကိုလည်း ယုံယုံကြည်ကြည် လက်ခံထွေးပိုက်ဖို့ ခွန်အားပေးပါတယ်။ ခေါ်တော်မူခြင်းလျှောက်တဲ့ဒီလမ်း

၄။ မျက်မှောက်ခေတ်မှာ လူငယ်တွေ သတ္တိရှိဖို့လိုတယ်

ဘုရားရဲ့ ကျေးဇူးတော်က တို့နဲ့ အတူ ရှိနေတယ်ဆိုတာ သေချာ ပေါက်ဖြစ်နေတာမို့ မျက်မှောက်ခေတ် အချိန်အတွက် သတ္တိမွေးဖို့ ခွန်အားဖြစ်စေပါတယ်။ ဒီနေ့ ဒီအချိန်မှာ ဘုရားရှင် တောင်းဆိုနေတဲ့ အရာကို ထမ်း ရွက်ဖို့၊ ဘုရားရှင် ပြသနေတဲ့ ခေါ်တော်မူခြင်းကို လျှောက်လှမ်းဖို့ သတ္တိရှိရပါမယ်။ ဘုရားရဲ့ ကျေးဇူးတော်က အရှိအတိုင်းထိတွေ့တယ်။ သင်တို့ရဲ့ အားနည်းချက်တွေ၊ မတတ်စွမ်းနိုင်ခြင်းတွေကြားမှာ ဘုရားရဲ့ အံ့ဖွယ်စိမ့်ကိန်းကို ဖော်ပြပေးတယ်။

လူငယ်တို့ . . .

သင်တို့ကို တကယ် ယုံကြည်နေတဲ့သူ တစ်ယောက်ရှိတယ် ဆိုတာ သိဖို့ လိုပါတယ်။ အသင်းတော်နှင့် ကျွန်ုပ် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်က သင်တို့ကို ယုံကြည်တယ်ဆိုတာ ကျေးဇူးပြု၍ သိမှတ်ပေးပါ။ သင်တို့ဖက်ကလည်း အသင်းတော်ကို ယုံပေးပါ။

လူငယ်တို့ . . .

အင်အားတွေပြည့်နေတဲ့ သင်တို့ဘဝတွေကို လျှောက်လှမ်းဖို့ ခွန်အား သတ္တိတွေ မွေးစမ်းပါ။ ကိုယ့်မှာရှိတဲ့ အစွမ်းတွေ၊ ခွန်အားတွေကို သင် လက်လှမ်းမီတဲ့ နေရာကစပြီး လောက ကမ္ဘာအတွက် အသုံးပြုလိုက်ပါ။ သင်တို့ကို အသင်းတော်ထဲမှာ အရေးကြီးတဲ့ တာဝန်တွေ ပေးအပ်ချင်တယ်။ အသင်းတော် ထဲမှာ သင်တို့အတွက် နေရာရှိတယ်။ အဲဒီတာဝန်တွေကို ယူဖို့ သင်တို့အနေနဲ့လည်း ပြင်ဆင်ရလိမ့်မယ်။

လူငယ်တို့ . . .

ဘုရားသခင်နှင့်အတူ အသင်းတော်ကြီးက သင်တို့ရဲ့ တုန့်ပြန်အဖြေကို စောင့်ဆိုင်းနေ ပါတယ်။ ပနားမား ကမ္ဘာ့လူငယ်များနေ့လည်း နီးလာပြီမို့ အဲဒီ ပွဲတော်ကြီးမှာ ပါဝင်တက်ရောက်မယ့် လူငယ်တွေ လည်း မိမိကိုယ်ကို ပျော်ပျော်ရွှင်ရွှင် ပြင်ဆင်ထားကြပါ။ ကမ္ဘာ့လူငယ်များနေ့ဟာ သတ္တိရှိတဲ့ သူတွေ အတွက်။ ဘဝကို ဖိမိခံစီးမှုပြုပြီး အခက်ခဲတွေ ပေါ်လာ တဲ့အခါ အလွယ်တကူ အရှုံးပေးတဲ့ လူငယ်တွေအတွက် မဟုတ်ဘူး။ ကမ္ဘာ့လူငယ်များနေ့ဟာ သတ္တိရှိတဲ့ သူတွေ အတွက်ပါ။ လူငယ်တွေကို သတ္တိရှိဖို့ ဒီစိန်ခေါ်ချက်ကို လက်ခံကြမလား။

ပုပ်ရန်စစ်အရှင်သူမြတ်
ဗာတီကန်
၁၁၊ ဖေဖော်ဝါရီ၊ ၂၀၁၈

သီကိုရှင်း
(ဆီလျော်အောင် ဘာသာပြန်ဆိုသည်)



JOSEPH EDUCATION INSTITUTE (JEI)

လုပ်ငန်းလိုင်စင်အမှတ် - ၁၁၀၈၂၀၀၈၇

ဂျိုးဇက်ပညာရေးသင်တန်းကျောင်း



မြန်မာနိုင်ငံရှိ လူငယ်မောင်မယ်များအား ၂၀ ရာစု ပညာရေးစနစ်သစ်ကို ငွေကုန်ကြေးကျခံပြီး နိုင်ငံရပ်ခြားသို့ ပညာသွားသင်ရန်မလိုအပ်ဘဲ မြန်မာနိုင်ငံတွင်ပင် သင်ယူနိုင်ရန်အတွက် ၂၀၁၈ ခုနှစ်မှ စတင်ပြီး ဂျိုးဇက်ပညာရေးသင်တန်းကျောင်းနှင့် အမေရိကန်နိုင်ငံမှ နှစ်ပေါင်း (၂၂၉) နှစ်ရှိပြီး ကက်သလစ်ခရစ်ယာန်သာသနာမှ ဖွင့်လှစ်ထားသော နာမည်ကြီး ဂျော့ချ်တောင်းတက္ကသိုလ် Georgetown University တို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးသူများအတွက် ဝိဇ္ဇာဒီဂရီဘွဲ့ ပညာရေးအစီအစဉ် Undergraduate Program (Bachelor Degree Program) ကို စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကျောင်းသူကျောင်းသားများ၏ ရမှတ်များကို ဤတက္ကသိုလ်နှင့်ချိတ်ဆက်ထားသော နိုင်ငံတကာရှိ တက္ကသိုလ်ပေါင်း (၂၅၀) သို့

လွှဲပြောင်းသယ်ယူသွားနိုင်မည်ဖြစ်သည်။



တက်ရောက်လိုသူများ
အမြန်ဆုံး
တရင်းပေးသွင်းနိုင်ပါပြီ

Early Enrolled 15% Discount

“အစောဆုံးကျောင်းအပ်သူများ ၁၅% လျော့ပေးမည်”

ပေးအပ်မည့် ဒီဂရီဘွဲ့ အမည်


- Bachelor of Arts (Specialized in Leadership)
- Bachelor of Arts (Specialized in Community Development)
- Bachelor of Arts (Specialized in Social Sciences)

သင်တန်းကြေး - US\$ 18,000

- ဝတ်မနှစ် - US\$ 6,000
- ဒုတိယနှစ် - US\$ 5,000
- တတိယနှစ် - US\$ 4,000
- စတုတ္ထနှစ် - US\$ 3,000

ပညာသင်ကြားချိန်ကာလ - (၄) နှစ်

လျှောက်လွှာများကို ၂၀၁၈ ခုနှစ်၊ ဇွန်လမှ စတင်လက်ခံနေပါပြီး ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်သည်။



ရဟန်း သိက္ခာခံယူခြင်း နှစ်ပတ်လည်



Abp Matthias U Shwe
12 April 1969



Abp Nicolas Mang Thang
28 April 1973



Bp Isaac Danu
6 April 1975



Bp Raymond Po Ray
13 April 1975



Cardinal Charles Bo
9 April 1976



Bp Peter Louis Ca Ku
4 April 1982



Abp Basilio Athai
1 April 1984

ဆရာတော် သိက္ခာခံယူခြင်း နှစ်ပတ်လည်



Abp Paul Grawng
3 April 1976



Bp Sotero Phamo
22 April 1989



Bp Philip Za Hawng
30 April 1994



Bp Francis Daw Tang
11 April 2002



Bp John Saw Yaw Han
12 April 2015

အပတ်စဉ် ၄၂ ဓမ္မဆရာ/ဆရာမ များ သင်တန်းဆင်းပွဲ

မြောင်းမြ၊ ၁၆ ရက် မတ်လ ၂၀၁၈

အပတ်စဉ် (၄၂) ကျောင်းဆင်း ဓမ္မဆရာ ၂၂ ဦးနှင့် ဆရာမ ၆ ဦးတို့ သည် ညနစ်တာ သင်တန်းပြီး ဆုံးခွဲကြပြီး သင်တန်းဆင်းကာ သာသနာ အမှုတော် ထမ်းဆောင်ကြမည် ဖြစ်သည်။

၂၀၁၆-၂၀၁၈ ပညာသင်နှစ်၏ အပတ်စဉ် (၄၂) ဓမ္မ သင်တန်းကျောင်း ဆင်းပွဲကို ပုသိမ် ဂိုဏ်းအုပ်သာသနာပိုင် မြောင်းမြမြို့ရှိ မြန်မာနိုင်ငံလုံး ဆိုင်ရာ

ဓမ္မ သင်တန်း ကျောင်း တွင် မတ်လ ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောင်းဆင်းပွဲသို့ ပုသိမ် ဂိုဏ်းအုပ် ဆရာတော်ဂျွန်မန်းဆိန်းဟို ကြွရောက် ချီးမြှင့်ခဲ့ပြီး နံနက်ပိုင်းတွင် ဆရာတော်ကြီး ဦးဆောင်ပြီး ရဟန်း တော် ၁၀ ပါးခြံရံကာ ကျေးဇူးတင်မွှား တရားတော်မြတ် ဟောကြားခဲ့သည်။ မွှားတရားတွင် သင်တန်းဆင်း ဓမ္မ ဆရာ၊ ဆရာမများအား ဂုဏ်ပြုခဲ့ကြပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်

ချီးမြှင့်ခဲ့သည်။

၂၀၁၆ မှ ၂၀၁၈ နှစ် နှစ်တာ ကာလအတွင်း မြောင်းမြ ဓမ္မဆရာ သင်တန်းကျောင်းမှ ဓမ္မဆရာ ၂၂ ဦး၊ ဆရာမ ၆ ဦး စုစုပေါင်း ၂၈ ဦးတို့ သင်တန်းဆင်းခဲ့ကြသည်။ ၎င်းတို့သည် ရဟန်းတော် ကူညီ ထောက်ပံ့မှုဖြင့် သက်ဆိုင်ရာ သာသနာ့ လယ်ကွင်း များတွင် တာဝန် ထမ်းဆောင်ကြမည် ဖြစ်သည်။

ဓမ္မသင်တန်းကျောင်း၏ ၂၀၁၆ -၂၀၁၈ ပညာသင်နှစ်တွင် စုစုပေါင်း သင်တန်းသား ၇၇ ယောက်ရှိခဲ့ပြီး ၎င်း တို့သည် မတူညီသောနေရာများမှ လာ ရောက်ကြကာ သာသနာ့အမှုကို ထမ်း ဆောင်ရန် ဘာသာရေးစာပေကို ၂ နှစ် တာ လေ့လာသင်ယူကြခြင်း ဖြစ်သည်။

ဤ သင်တန်းကျောင်းမှ ဓမ္မ ဆရာ/ဆရာမ တစ်ထောင်ကျော် သင် တန်းဆင်းခဲ့ကြသည်ဟု သိရသည်။

Pathein OSC

